

အောင် ဖြတ်သနီးတိုက်ခတ်လာသည့် လေသည် ဖွေးထုတ္တရှိနှစ်သည်။ ရှူးဟောင်း ပတ်တပ်ကျိုးကျလားထိုင်ပေါ်တွင် ကျွန်းမာရီမိသည့်အခါ ကျွန်းမရင်ထဲ၌ သိမ့်ခန့်လှပ်ရှားသွားသည်။

လွန်ခဲ့သော နှစ်ပေါင်း လေးငါးဆယ်ခုနှင့်က ဤကျလားထိုင်တွင် ကေလေးမလေးတစ်ခုံးထိုင်လျှက် ကူးကြေးကို ပြပြင်ပြောင်းလဲနဲ့ ကြွေစည် စိတ်ကျေးခဲ့ပါလိမ့်မည်။

ထိုင်သည့်နေရာကို နှုန်းပြီးတင်းရင်းသော ချဉ်သားဖုန်းထူထူဖြင့် ချုပ်ထားသဖြင့် ထိုင်ချလိုက်သည့်အခါ ဒီဒီမွှေ့ နှစ်ဝင်သွားလေသည်။ ရှုံးက စားပွဲပေါ်လက်ထောက်လျှက် မျက်နှာမှုရာက စာအုပ်သီရိကို ငေးမောနေမိသည်။ ခွဲရောင်စာလုံးတွေနှင့် စာအုပ်အကြောင့်ပျေားက ခမီးနားလှ၏။ အပြန်အလှန်ပေးစာတွေမှာ အဲသည်ထဲတွင် မရှိနိုင်။ ကျွန်းမသိသည်။ တစ်ယောက်ယောက်လီမှာများ အပ်ထားခဲ့လေသလား၊

ကျွန်းမ စာအုပ်သီရိများကို လှည့်ပတ်ကြည်၍ ငေးမောနေမိ သည်။ အကယ်၍ ယခုညနေမှာ ကျွန်းမ မြစ်ထဲဆင်းတော့မည်ခိုလျှင် ကျွန်းမသည်စာအုပ်တစ်အုပ်အုပ်ကို နောက်ဆုံး ဖတ်သွားချင်ပိုလေ မလေား။ ဘယ်စာအုပ်ကို ကျွန်းမသာဝေး နောက်ဆုံးစာအုပ်အပြစ် ဖတ်သွားချင်မှာပါလိမ့်။

မြစ်...။

မြစ်အကြောင်းကို တွေးလိုက်ပိုသည့်အခါ ကျွန်းမ မြစ်ကို အသေအချာ မဖြင့်ရဓသေးသွားဟု သတိရသွား၏။ ကျွန်းမ ရောက်ခါ စကတော့ ဒေါ်တင်က မြစ်ကို ဟောဟိုမှာဟု လက်ညီးညွှန်ပြခဲ့သည်။ ကျွန်းမ ဥယျာဉ်ထဲဆင်းသည့်အခါ စံကားပင်တွေကို ရေတွက်ရင်းစင်ရင်း မြစ်ကို ခဏာခဏာမြင်ရသည်။ သို့သော် မြစ်ကို ကျွန်းမ

ချုပ်သူတား စကားတစ်ပွင့် ပွင့်ခဲ့တယ်

ချုပ်ရင်းနှီးနှီးမပြင်ရဲ့ မသိရသေး။

ကျွန်းမ၏ လည်ကုပ်ကို တစ်ခုံတစ်ရာက လာရောက် ထိတို့ ဘုံက်သလို ခံစားရသဖြင့် ကျွန်းမ လှည့်ကြည်လိုက်မိ၏။ ဘာမှမရှိပါ။

ဒါပေမယ့် အထိခံလိုက်ရတာတော့ သေချာသည်။ ကျွန်းမ ရှုံးမှာတော့ တလွင့်လွင့် လွှဲပ်ရှားနေသည် အဖြူရောင် ခန်းဆီးပါးပါးပါး နှိုသည်။ အဝတ်စု၏ တိုးတိုက်မှုပဲလား။ သို့မဟုတ် တစ်ယောက် ယောက်...

“ဒေါ်တင်...”

ကျွန်းမ လှမိုးခေါ်လိုက်ပိုသည်။ ဘာသံမှ မကြားရဲ့

အခုမှ သတိရသည်။ ဒေါ်တင်ကို ကျွန်းမမြို့သို့ စာထည့်ပေးနဲ့ စော်တိထားသည်။ အခုထိ ပြန်မရောက်လာသေး၊ ဒါဖြင့်

ကျွန်းမထိုင်ရာမှ ဖျတ်ခဲ့ ထရိုင်လိုက်ပိုသည်။

နောက်သည် အိမ်အပြင်တွင် အလင်းရောင်ဖြန့်ခဲ့ပြစ်သော် လည်း အိမ်ထဲမှာတော့ အလင်းပိုမိုနိုင်သာ ကျွန်းတော့သည်။ သည် အိမ်က လျှပ်စစ်ပေးတွေက ပါးအားဖြင့်စက်မရှိသဖြင့် ခပ်ပိုနိုင်သာ လင်း၏။ ကျွန်းမ အိမ်ပြင်မှာပဲ စံကားပင်တွေနှင့် မြစ်ကို အဖော်ပြုတော့ မည်။

ကျွန်းမ အိမ်ထဲကတွက်လာသည့်အခါ ပန်ရနှစ်သည် ကျွန်းမအား လန်းဆန်းစွာ နွေးတွေးစွာ ဆီးကြိုပွဲ့ဖက်လိုက်လေသည်။

ကျွန်းမ ခြုံထဲသို့ လမ်းလျှောက်ဆင်းတိုင်း စံကားပင်တွေကို မှတ်မှတ်ရရ ရေတွက်ပို့ ကြိုးစားခဲ့၏။ ဆယ်ပင်၊ အပင်နှစ်ဆယ်၊ နှစ်ဆယ့်ပါးပင်... တို့နောက် ရှုံးတည့်တည့်ကအပင်တွေ့ လက်ပဲဘက်

က အပင်တွေ၊ လက်ယာဘက်ကအပင်တွေ... နေအုံး နောက်နောကျ
လျှင်တော့ ကျွန်မ မြေပြုလိုအရာဝါတ္ထုနှင့် အမှတ်အသား လုပ်
သွားရမည်။ အဲသည်လိုချည်း တွေ့ပါပြီး ဘယ်တော့မှလည်း အကောင်
အထည် မဖော်ဖြစ်။

အခုလည်း ကျွန်မ စကားပင်တွေကို ရေတွေကို စတင်မှတ်သား
မိပြန်ပြီ။ ဆယ့်လေးပင်၊ ဆယ့်ငါးပင်...

ကျွန်မအာရုံမှာ တစ်ရုံ၊ ထူးခြားနေသလို ခံစားရပြန်၏၊ ဘာက
ထူးခြားတာပါလိမ့်။ ဟိုဟိုသည်သည်၊ အကဲခတ်ကြည့်သည်။

အခိုက ထူးခြားတာတော့မဟုတ်။ ခါတိုင်းနေ့တွေမှာလည်း၊
သည်ရန့်ပဲ့။ အရောင်...။ သစ်ပင်တွေ သည်နေ့ အရောင်ပြောင်းနေ
သည်။ ထင်သည်။ ခါတိုင်းနေ့တွေမှာက ပင်စည်တွေက အညိုနာ
အညိုရင့်။ အခုတော့ ပီးမိုးရောင် ပြစ်နေသည်။ ပင်စည်အားလုံး၊
ပီးမိုးရောင်၊ ကျွန်မ သစ်ပင်တစ်ပင်ကို အနီးကပ် ရှုံးစမ်းကြည့်သည်။
တကယ် ပီးမိုးရောင်လား။

အခေါက်သည် ပီးမိုးရောင်တော့မဟုတ်။ ဒါပေမယ့် ခပ်ဖြူဖြုံး
ပိုမိုပိုမို ပြစ်နေသည်။ ခင်လှမ်းလှမ်းသို့ ခြေလှမ်းဆုတ်ကြည့်တော့
ပီးမိုးရောင်။

“အုံသွေဓရပါလား”

လွှတ်ခနဲ့ ရော်တိပို၏။

“ဘာဖြစ်လိုလဲ”

ကျွန်မ၏ နောက်ဘက်မှ ယောက်ရားသံတစ်ရုံ ထွက်လာသည်။

“အင့်”

ကျွန်မ ထိတ်ခနဲ့ လန့်ဖျုပ်သွားပါသည်။ ရယ်မောသံသူသဲ့

ချုပ်သွား စကားတစ်ပွင့် ပွင့်ခဲ့တယ်

ကြားရသည်။

ပင်းညို...

ကျွန်မ ကမန်းကတန်း လျည်ကြည့်လိုက်၏။

ဟင်...။ ပင်းညိုလည်း မဟုတ်ဘူး။

ကျွန်မ၏နောက်မှာ စကားပင်တစ်ခု၏ ယင်စည်ကိုဖြုံးလျက် ရုပ်ဇာ
သုကို ကျွန်မ တစ်ခါမှ ဖြုံးပြုပါ။

ချည်သားဘက္ဗာအဖြုံး။ ရန်ကြောင်းလုပ် အန်ဂါ်ရောင်ပေါ်မှ
စကားအဆင်ရန့်၊ အဖြူနှင့်အနက်မှာ ပင်းညို ဝတ်နောကျ ဝတ်ခံပါ။

“ကျွန်မကို သိသလား”

ကျွန်မ တွေ့နိုင်ရွားမေးပါတော့ သူပြီးနေသည်။

သူ ကျွန်မထက်နည်းနည်းတော့ ကြိုးမည့် ထင်သည်။ အသက်
သုံးဆယ်ကျိုးလောက်များ ဖြစ်ပေးမှာ၊ အသားက ဖြူဝင်းနေသည်။
ညောင် နေရောင်က သူမျက်နှာပေါ်သို့ အလင်းစားနေသဖြင့် ပါးပြု
တွေက ပန်းသွေးပောင်လိုလို၊ ဒါမှုဟုတ် သူ့ပါးပြုကိုက ပန်းသွေး
ရောင် လွှမ်းနေတာလား။

“ကိုယ်တို့ နှစ်ခါ တွေ့ဖူးတယ်လေ”

နှစ်ခါ...။ ကျွန်မ သူ့အသံကို မှတ်ပိုသွားသည်။

“အေား”

ကျွန်မ စိတ်လှုပ်ရှားစွာ ပြုံးပိုသွား၏။

“ကြည့်စ်း၊ ပုံပြောဆရာပဲ”

သူ အသာရယ်လေသည်။

“ကိုယ်နှာမည်က ခွန်သာတဲ့”

“ဟုတ်ကဲ့ တွေ့ရတာ ဝါးသာပါတယ်၊ အသံကို ကြားနေခဲ့

ပြီသားပဲနော်၊ အာရုံးပဲ လုကို တွေ့ရတော့တယ်”

ထို့နောက် စကားတိတ်ဆိတ်သွား၏၊ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အကဲခတ်နေကြသည်။

“ဘယ်... ကျွန်မနှာမည်က ဖော်နေပါ”

“ကိုယ် သိပါတယ်”

“ဒါ”

ကျွန်မ ရပ်ပို၏။

“ဒီဇွာက သေးသေးလေး၊ လူတစ်ယောက် အသစ်ရောက်လာရင် အားလုံးက သိတယ်”

သူကြည့်ရတာ ရွှေ့ကလူနဲ့တော့ မတူ၊ စကားပြောပုံကလည်း ရွှေ့သားနဲ့မတူ။ အလုပ်နဲ့ရောက်လာတဲ့ ကျောင်းဆရာတစ်ယောက် များ လော်။

“ဒီဇွာကလားဟင်”

“ဆိုပါတော့လေ”

“ဒါထဲကို ဒီလိုပဲလူဝိုင်း ဝင်ဝင်လာနေကြတာပဲလား”

ကျွန်မ အားနာလျှက်က တကယ်ပင်သိချင်၍ ပေးလိုက်ပို၏။

“လူဝိုင်းတော့ မဟုတ်ပါဘူး”

ထို့နောက်သွားသည် ပြောစရာဝကားကုန်သွားသလိုပင် စကားပင် ကို ကျောဆန် ဖို့လိုက်သည်။ ထို့နောက် အပင်ကို မေ့ကြည့်၏။ သူဖို့ရို့အပင်သည်အပင်သည် ပြောင့်တန်းစွာသွယ်လျှော်သည်။ အရွက်တွေက ပို့စွဲတော်ကိုပို့မှုပ်သည်။ သူမေ့ကြည့်နေစဉ်များ၏ ဆွတ်ဆွတ် ဖြူသော ပန်းတစ်ပွင့် အမြင့်မှ ခုံလည်ပဲကာ ကြော်လာလေသည်။ သူက ထိုပန်းပွင့်ကို ဆီးကြုံဖော်လိုက်၏။

ချို့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၇၉

အလွန်ကြောလွယ်သော စံကားဖြူပန်းပွင့်သည် သူ့လက်ထဲမှာ ကြောမသွားဘဲ အခက်လိုက် အတွဲလိုက်တင်နေသည်။ သူက ထိုပန်းကို အသာ နှိုက်ပြောလိုက်ပြီးမှ ကျွန်မအား လက်ကမ်းပေးသည်။ ရှစ်တာရက် ကျွန်မကြောင်သွား၏။ ကျွန်မသာဝါ့၊ ယောက်သွားတစ်ယောက်က ပန်းတစ်ပွင့် ကမ်းပေးတာကို တစ်ခါပါ မကြုံရဘူးရော်။

“မွေးကြည့်၊ သူ့အကြောင်းကို ကိုယ် ပြောပြုမလို့”

ကျွန်မ ပန်းဖြူလွှာလေးကို သူ့လက်ပဝါးထဲမှ မရတဲ့ ကောက်ယူလိုက်ပါသည်။ ပန်းကလေးသည် ကြောရောင်တော်နော်၏။ ပွင့်ချုပ်စုစုပေါင်း ခြောက်စုပါသည်။ အလယ်က အပါရောင်ဝတ်ဆံတိုင်မှာ ဝတ်ဆံချောင်းလေးတွေ အများကြီးပြောတန်သည်။ ကျွန်မ ပန်းပွင့်လေးကို နှိုက်ပြောလိုက်သောအပါ မျက်နှာနေ့ပူသွားသည်။ ထို့ရှိကိုစွဲမှုသည် ကျွန်မ တစ်ခါပုံမခံစားသူ့သော အတွဲအကြောဖြစ်သည်။

ကျွန်မ သူ့ကို မေ့ကြည့်လိုက်ပို၏။

သူက ကျွန်မကို ဓားကြည့်နေသည်နဲ့ ဆုံးဖို့သွားသည်။ ကျွန်မ ရင်တစာထဲတော်ဆတ် ခုနှစ်သွားသည်။ သူမျက်နှာသလွှာပဲပါ။ ကျွန်မကို ဓားတော်းစွာ ပဲ စိုက်ကြည့်နေဆဲဖြစ်သည်။ ကျွန်မကသာ မျက်လွှာ ချပစ်လိုက်ရပါသည်။

“သူ့နာမည်က Magnolia Kobus လို့ ခေါ်တယ်၊ ရှကွော နာမည်ပေါ့လေ။ အရှင်အခေါ်တော့ ဂျပန်စံကားဖြူလို့ ခေါ်တယ်”

ကျွန်မက်လက်ထဲမှ ဂျပန်စံကားဖြူကလေးသည် မသိမသာ တုန်ခိုနေသည်။

“ဒါပေါ်ယုံ တချို့ကတော့ သူ့ကို Sleeping Beauty လို့ ခေါ်ချင်ကြတယ်။ အောင်ပျော်နေတဲ့ အလုပ်လေးပေါ့”

ထိုနောက် သူ၏ပုံပြင်ကို တိုးတိတ်စွာ ပြောပြုပါသည်။

“သဇ္ဇရ ခန့်ခွဲတုန်းက ဂျပန်ပြည်မှာ ရှေးဟောင်းအမွှအနှစ် တွေ တူးဖော်ပါခဲ့ကြတယ်။ သူတို့တူးခဲ့ပါတာက လွန်ခဲ့တဲ့ နှစ်ပါင်း နှစ်ထောင်လောက်က ယာယိုဒီဆောင်ရွက်အကျန်တွေလို့ သိရ တယ်။ အဲဒီနေရာမှာ နေထိုင်ခဲ့ကြသူတွေကတော့ တောင်သူလယ်သမား တွေပဲတဲ့၊ သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ဒီနှစ်လေးတွေထဲမှာ ထည့်သိမ်း ထားတတ်ကြတယ်။ တူးဖော်ပါတဲ့ ဒီးတာ၏ခုထဲမှာ ဝပါးစွဲတွေ ကျန်နေ သေးသဝဲ့၊ ဒါပေမယ့် ဝပါးစွဲတွေကတော့ ပဲနက်ပြီးပျက်စီးစနပြုပေါ့။ အဲ... အဲဒီထဲကဗျာ အစွဲလေးတာ၏စွဲဟာ အပျားနဲ့မတူဘဲ ထူးခြားနေ တယ်။ အဲဒီအစွဲလေးကို ယူပြီး ပြော့ပျိုးကြည့်လိုက်တယ်။ ရောမှန်မှန် လောင်းပေးလိုက်တယ်။ အပင်လေး ပေါက်လာတော့တယ်။ အဲဒီအပင် ပေါက်လေးက ခံကားပျိုးချိယ်တစ်ပင် ဖြစ်နေတယ်လေး။”

သူသည် ကျွန်မ သူ့ဘန်းမှာရှိနေပုန်း သတိပထားပါတော့ သလိုပင် သူ့ပုံပြင်တွင် ကိုယ်တိုင်နှစ်ငြောသွားတော့သည်။

“သူ့အရွက်တွေနဲ့ ယောက်ယျေသွင်ပြင်လက္ခဏာတွေအရ သူဟာ Magnolia Kobus ဖြစ်တယ်ဆိုတာ သံသယ ပရှိကြပါဘူး။ ဂျပန်ပြည်ရဲ့ အဲဒီဒေသပတ်ဝန်းကျင်မှာ ကြွင်းကျွန်ငန်ဆဲ ခံကားအရှင်း တစ်ပျိုးပဲပေါ့။ ဒါပေမယ့် အပင်လေးတာဖြည့်ပြည့်ကြီးထွားလာလို ဆယ့်နှစ်နှစ်အရွယ်လည်းရောက်ရော ပထားရှိုးဆုံး အဖွဲးလေး ဖူးလာ ရော့၊ အဲဒီမှာ ထူးခြားတာကို သူတို့ သတိထားပါလာရတာပဲ့။ တော်းသက်ရှိ ပက်ပါနိုင်လို့သာကို ပန်းပွင့်မှာ ပွင့်ချုပ်ပြောက်ခုပဲ ပါတယ်။ သူ့မှာက ရှင်ခုပါနေတယ်”

ကျွန်မလက်ထဲက ပန်းပွင့်လေးမှာ ပွင့်ချုပ်လေးတွေ ပြောက်ခု

ချုပ်သူလား ဝကားတစ်ပွင့် ပွင့်ခဲ့တယ်

သာ ပါလေသည်။

“နောက်နှစ်မှာ ဆဲဒီအပင်က ပန်းပွင့်ပေါင်း သုံးဆယ်ကျော် ပွင့်တယ်။ အဲဒီမှာ ပန်းပွင့်တွေဟာ ပွင့်ချုပ် ပြောက်ခုကာနေ ကိုခုထိရှိနေ သတဲ့။ ဒီထူးဆန်းမှုဟာ ဘာလဲ၊ တစ်နှစ်တာလေ ထူးထူးခြားခြား ပွင့်ချုပ်အရောအတွက်များနေတာလား၊ ဒါမှာဟုတ် သူ့မျိုးရှိုးပီဇာဂါး ပွင့်ချုပ်များတာလား၊ ဒါကို ခွဲခြားဖို့တော့ စောသေးတယ်။ ဒါပေမယ့် အခုထိတော့ သူဟာ ပွင့်ချုပ်ပေါင်း ကိုခုထိ ပွင့်နေတုန်းပဲ။ ဒီအတိုင်း ဆိုရင် သူဟာ နှစ်ပေါင်းထောင်နဲ့ဆိုပြီး ကဗျာပြောပေါ်ကနေ ပျောက်ကျယ် သွားရာက ပြန်လာတဲ့အပါ သူ့အေးချို့သာပေါင်းအပါတွေလို့ အဆင့်ဆင့် အသွင်ကူးပြောင်းခြင်းဆိုင်ရာ ဒီအားတွေကနေ လွတ်ပြောက်ပြီး နို့မှုလ အရည်အချင်အတိုင်း ရှိနေတယ်လို့ ပြောနိုင်တာပေါ့။ ဒီတော့ သူဟာ အိပ်ပျော်နေတဲ့ အလုံမယ်လေးပဲ ပဟုတ်လား”

ဂျပန်စံကားဖြူကို ကျွန်မ စိတ်ဝင်စားပါသည်။ သို့သော် ဖြူကို ပို၍ စိတ်ဝင်စားသည်။

သူ့ကို ကျွန်မကြည့်ပါတော့ သူကအဝေးကို ငေးကြည့်နေတာ ထွေရသည်။ သူ့မျက်လုံးတွေက နည်းနည်းတော့ မှန်နှင့်နေသာလို ရှိတဲ့

“ပြကလည်း တကယ်တော့ အိပ်ပျော်နေတဲ့ အလုံမယ်လေး ပါပဲ။ မင်းသားလေးက အနမ်းနဲ့ နှီးတော့မှ နှီးလာတဲ့ အလုံမယ်လေး လိုပဲ”

သူ ပြုးနေပါသည်။ သူ့အပြုးတွင် ကြည်နဲ့မှုကို ကျွန်မ မြင်ရသည်။ အလွမ်းကိုလည်း မြင်ရသည်။

“မြတ်ယောက် အိပ်ပျော်နေရာကနေ နှီးလာတဲ့နေ့ဟာ မြဲ

နှစ်ဆယ့်ငါးနှစ်ပြောက် မွေးနေ့လည်းဖြစ်တယ်။ မွေးနေ့ကို ပြုအဖောက် ကျင်းပေးပါဘူး။ သတိတောင်မရပါဘူး။ ဟိုဘက်ရွှေ့က လူနာတစ်ယောက် အသည်းအသန့်ဖြစ်အနေလို့ အိမ်မှာတောင် မရှိပါဘူး။ မြတ္တာရှိသို့လောကနေ ကျောင်းပိတ်လို့ အိမ်ခဏပြန်လာတဲ့အသိနဲ့ တိုက်နေတာလို့ ရှားရှားပါးပါး မွေးနေ့ကို ဥယျာဉ်မျှ။ ကေတွေ့ သတိတရ တန်ဖိုးထားတယ်လေ။

“မေလဆန်းမှာ သူ့နိုင်ထားတဲ့ မက်ဂိန်လီယာ ကိုဘာတိုင်က ပထားဆုံး အဖွဲ့တွေ ဖူးနေပြီကိုသိတော့ ဥယျာဉ်မျှက ဆုတောင်းသတဲ့ မြှုပ် သူမွေးနေ့ အမှတ်တရ တစ်ခုခုပေးချင်တယ်။ အဲဒါ တစ်ခုခုကို လည်း ထူးခြားတဲ့အရာ ဖြစ်စေချင်တယ်။ ဒါကြောင့် မက်ဂိန်လီယာ ကိုဘာတိုင် စံကားဖြူကနေ ပထားဆုံးသော ပန်းတွေဟာ မြှေ့၊ မွေးနေ့နှင့် ခိုင်းခိုင်းမှာ ပွင့်ပါစေ...တဲ့”

အော်...

ကျွန်မရင်ထဲမှာ ရှုံးနှင့်စွာ အားငယ်သွားကျိုး မြဲဟာ ကံကောင်း၊ လိုက်ဝာဇ္ဇာန်၊ မွေးနေ့မှာ ကဗျားအရှားပါးဆုံး စံကားဖြူမြို့ပိတ်ထဲမှာပါတဲ့ အပျိုးတူပန်းပင်တစ်ပင်ကနေ လက်ဆောင်အဖြစ် ပထားဆုံးသော ပန်းပွင့်တွေ ပွင့်ပေးပါလို့ မြတ်မြတ်နိုင်း ဆုတောင်းပေးမယ့်သူ ရှိခို့ပြီ။ ကျွန်မတ် နှစ်ဆယ့်ငါးနှစ်ပြောက်မွေးနေ့ကို ကျွန်မ ဘယ်လို့ ကျော်ဖြတ်နဲ့ပါလိမ့်။

သူးငယ်ချင်းတဲ့ပြီးကို အိမ်မှာ မှန်ကျွေးသည်။ ဓမ္မးနေ့ လက်ဆောင် တွေရသည်။ အဲသည် မွေးနေ့လက်ဆောင်တွေထဲမှာ ဥယျာဉ်မျှး ရဲ့ မွေးနေ့လက်ဆောင်လို့ ရှားပါးပြီးထူးဆန်းတဲ့ လက်ဆောင် မပါဘူး။ ပင်းညီးလက်ဆောင်ကတော်မှ...

ချွန်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၈၃

အချို့နှင့်မလိုက်အောင် လူကြီးဆန်သော မေးညီးသည် မွေးနေ့လက်ဆောင်လိုအရာမျိုးကိုတောင် နည်းနည်းမှ စိတ်ကျေးယဉ်ဖွယ် မရှိသော ပစ္စည်းကို ရွှေးပေးသည်။

သူက ကျွန်မ ခဏခဏ ဟိုစာချက်ပျောက် သည်စာချက်ပျောက်မျို့ မျက်စိန္တနာက်လိုတဲ့ စာရွက်စောက်ကို သူ့အမျိုးအစားနှင့်သူ ပိုင်တွဲပြီးသိမ်းနိုင်ရန်ဟု အကောင်းစားနိုင်ဟိုလိုဒါ ရောင်ခုံဆယ်ခုံ ပါသော ပက်ကာ်သုံးခုတွဲကို ပေးအောင်သည်။

နောက်ပြီးတော့ အပိုလက်ဆောင်တစ်ခုက စိတ်ကျေးယဉ်စရာ တစ်စက်မှ မရှိပေမယ့် ကြည်စုံချမ်းမြှေးဖြောဖြစ်သည်။

မွေးနေ့နှင့်နက်ဆောင်စွာတွင် သူက ခွဲတို့ဘုရားဆို့ သွားပြီး ကျွန်မကိုယ်စား ဘုရားရှိခိုး ပန်း၊ ရေချမ်း၊ သီမီးကပ်လျှပ်စွဲ ဆုတောင်း မေတ္တာပို့သတဲ့။

“နှင်လုပ်စို့ မေ့နေမယ့် အလုပ်တစ်ခုကို နှင့်ကိုယ်စား ငါက ဝင်လုပ်ပေးလိုက်တာ”

သူ့စကားကြောင့် ကျွန်မ ရှုက်လည်းရှုက်၊ ကျွေလည်း ကျွေနှင် သွားခဲ့ရပါသည်။

မင်္ဂလာကို ဖျတ်ခနဲ့ သတိရဘုံးတော့ ကျွန်မ ကြည်စုံစွာ ပြီးမိ သွားသည်။

“မွေးနေ့နှင့် ခိုင်းခိုင်းက တစ်ခြားနှင့် ခိုင်းခိုင်းတွေထက် ပိုလှုတယ်။ စံကားပင်တွေဟာ အချွေက်တွေ စိန်းစို့ပြီး တောာက်ပနေခဲ့တယ်။ ကောင်းကောင်က အပြားနှင့် လေက ဟိုးဘဝေးက မိုးငွေ့နဲ့ အေးအေးပြော လေး စံကားပါတွေရော၊ စံကားဖြူတွေရော အတူတူပွင့်ကြတယ်။ အထူးခြားဆုံးကေတွေ့ မက်ဂိန်လီယာ ကိုဘာတိုင်ပေါ့။ သူက သူ့ဘဝဲ

ဝထမခံးသော ပန်တွေကို တကယ်ပဲ မြှုပ္ပါနီမှာ ဖွင့်ပေးခဲ့တော့ တယ်”

မျှော်လင့်ထားပြီးသား စကားဖြစ်ပါလျက် တကယ် ကြားလိုက် ရသောအခါ ကျွန်မ ရင်ထဲမှာ နေ့သွားတို့။

“လူဟတဲ့ ဇွဲဗျားတဲ့ ပန်နွှဲ့ပေါင်းများစွာ သရြားဆောင်း ထားတဲ့ ဂိုးစိုးလန်းဆန်းတဲ့ သစ်ပင်တိုင်းဟာ မြှုပ္ပါနီမှာ တည်သည်တော်တွေ ပေါ့”

ကျွန်မ သူ့ကိုဝေးကြည့်မိသည်။ သူ့အတ်လိုက်မင်းသီးကို သူတော်တော် ချို့ဟန်တုပါသည်။

“တို့အပင်တွေက အရွက်တွေခြေတယ်၊ တို့အပင်တွေက ပန်တွေခြေတယ်။ နံနက်ခင်းလေအေးအေား လွှားလွှားပျုံပျုံ တိုက်ခတ် လိုက်တော့ ရွှေကြော့၊ ပန်းကြော့၊ အစိမ်း၊ အဖြူအားလုံးရောပြီး ကရာန် နောက် သလိုပဲ၊ ပန်းနှီးဆန်းတဲ့ ရုပ်ရှင်အတ်ကားတစ်ခု ဖြစ်သွားခဲ့တယ်”

“အဲဒီမနက်ခင်းမှာမှ မြှေကလည်း လှုလိုက်တာ၊ အဖြူရောင် ဝတ်စုံလေးက ပါးပါးလွှင့်လွှင့်၊ မြှေသံပင်တွေက နက်နက်မောင်မောင် ပျော့ပျော့ လွှုံးလွှုံး။ သူမတ်တ်ပုံနေရာ မက်ဂိန်လီယာ ကိုဘာတ်စ် စံကားပင် အခြေခံ ခ်ိုသွက်သွက် လုပ်းလာတဲ့မြှေကို သူက အိုးဆုံး ပန်းဖွှဲ့လေးတစ်ပွဲ့ လက်ကမ်းရင်း ကြိုခဲ့တယ်။ ရှုပန်က ပန်းလိုတော့ ပွင့်ချုပ်ရှုစ်ခုမပါဘူး၊ ခြောက်ခုပဲပါတယ်။ ဒါပေါ်ယဲ့ အုံသွေးစောင်းလောက်တော် လှုပေါ်တယ်။”

“သူက ပြောလိုက်တယ်၊ စံကားဖြူဖွဲ့ဟာ ခေတ်အဆက် ဆက် နိုင်တော်မှာ သန့်စင်ခြင်းရဲ့ သက်တပါ’တဲ့။ ဒါပေါ်ယဲ့ မြှေက သူကမ်းပေးတဲ့ ပန်းကိုလွှာတို့လိုက်တယ်၊ ပြီးတော့ သူ့ရင်ခွင့်ထဲကို

ချုပ်သွား စကားတစ်ပွဲ့ ပွင့်ခဲ့တယ်

ဝင်လာတော့တယ်”

“အို...”

ကျွန်မလက်ထဲက စံကားဖြူဖွဲ့ကလေး လွှတ်ကျေသွားလေ သည်။ ကျွန်မ စိတ်မှတ်ပဲ့ပင် နောက်သို့ ခြေတစ်လျမ်းဆုတ်လိုက်ပို၏ ထိုအခါ စံကားပင်တစ်ပင်၏ ပင်ဝည်နှင့် ကျောကပ်မိသွားပါသည်။

“နံနက်ခင်းလေထဲကို ဖြေတို့ပြီးလာခဲ့ရလို့ အေးစက်နေတဲ့ မြဲရဲ့ ပါးပြင်လေးတွေဟာ သူ့ကြောင့် နွေးထွေးသွားတယ်။ ပိုးရွှေ့ရောတဲ့ လေကြောင့် စိစွဲတ်အေးစက်နေတဲ့ မြဲရဲ့၊ နှုတ်ခင်းလေးတွေဟာ သူ့ကြောင့် နွေးထွေးသွားတယ်။ မြှေဟာ အဘို့မြေဆုံး စံကားဖွှဲ့တစ်ပွဲ့ရဲ့ ဝတ်ရည်ထက်တောင် ခြို့မြေနေသေးတယ်”

ကျွန်မရင်ထဲမှာ လှုပ်ခနဲ့ တုန်ယင်ကာ ချက်ချင်းပင် မောက်များ လာသည်။ ကျွန်မ စံကားပင်ကို ပိုထားပူ မတ်မတ်ရပ်နိုင်ပါလိမ့်မည်။ မျက်ရွှေ့ချထားပေါ်ယဲ့ မြင်ရွှေ့အောက်မှာ သူရှေ့သို့ တိုးက်လာသည် ကို မြင်နေရသည်။ ကျွန်မ နောက်ထပ်ဆုတ်စရာ မကျွန်တော့ဘူး။

ထို့ကြောင့် အလိုက်သင့်ချထားသော ကျွန်မလက်တို့မှ လက် ပေါး နှစ်ဘက်ကို ပင်ဝည်အခေါက်ပေါ်မှာ နောက်ပြန် ဖြန့်ထောက်ပြီး ထိန်းထား လိုက်ရသည်။ အဲသည်လိုကျတော့လည်း ကျွန်မရှေ့မှာက အကွယ်အကားမရှိ။ ဟာလာဟင်းလင်း ဖြစ်နေသည်ဟု ခံစားပြန်လေ သည်။

လောကတစ်ခုလုံး တိတ်ဆိတ်ပြုစ်သက်သွားသည်။ ကျေးငါက် အော်မြည်သံကလေးမျှ မကြားရဲ့၊ မြှေခံရခဲ့သင်းသံလေးသော်မှ မကြားရဲ့၊ ကျွန်မသည် တစ်ကိုယ်လုံး ယိုင်ခွဲ့လာနေပြီးဟု သိနေသည်။ ကျွန်မသည် တစ်ပြိုင်တည်းမှာ ဆန့်ကျင်ဘက်အရာသာတွေကို

ခံစားနေရက်။

ကျွန်ုမန္တာကိုကျောက ခံကားပင် ပင်စည်အခေါက်ထူထူ
ကြောင့် ဖြော်ရှုသော ခိုင်မြဲသော ဝေဒနာ၊ ကျွန်ုမ ရှေ့ကိုယ်တစ်ခြမ်းက
ခုံးပြုသော လူပ်စတ်သော ဝေဒနာ။

ကျွန်ုမန္တာကိုကျောမှာ ပိုးငွေ့စိစွဲတို့မှုံးကြောင့် အေးစက်စက်
တွန်ဖယ်ခံရသော ဝေဒနာ၊ ကျွန်ုမရှေ့မှာက ခြောက်လှမ်းအကွာမှာ
ရုပ်နေသော သူ့ကြောင့် နွေးထွေးသော ဆွဲငင်ညီးယူခံရသော ဝေဒနာ။

ဘုရား ဘုရား...

ကျွန်ုမ တစ်ခါမှ မခံစားခဲ့ရဖူးသော ဝေဒနာက ချိမြား ပိန်းမူး
ဖွယ်ကောင်းလှသဖြင့် ကျွန်ုမ ပျက်စီကို ပိတ်ထားလိုက်မိသည်။

နေရာ့၏ခြည်ရှိငွေနေသေးသာလား၊ လောက်ကြီးတစ်ခုလုံး အ
ပူး၏ လွှမ်းသွားပြီလား၊ ကျွန်ုမ မသိတော့၊ ကျွန်ုမ ဘာကိုမှတည်း
မသိချင်တော့ပါ။ အာချိန်တွေအားလုံးကို ရပ်တန့်ထားလိုက်ချင်သည်။
ခံကားဖြူရွှေကေးလေး၊ အိပ်မောကျနေခဲ့သလို နှစ်ပေါင်း ထောင်နှင့်
သောင်နှင့်ချို့၍ အိပ်မောကျသွားပါရမေး။

ကျွန်ုမ၏ ဆံပင်များကို နွေးထွေးသောလေတစ်ချက် လှစ်စနဲ့
ထိတိုးသွားသည်ကို ခံစားလိုက်ရရန်။ ထိုနောက် ကျွန်ုမ၏ပါးပြင်ဆီပျား
တစ်ခုရှာက ရွှေ့လေး ပွတ်တိုက်သွားသလို၊ အပင်ပေါ်မှ ကြွောကျလာ
သော ခံကားဖြူရွှေးတစ်ပွဲ့က ကျွန်ုမကို ကျိုဝယ်သွားလေသောလား၊
မွှေးလည်း မွှေးလွှေ့ကို နွေးလည်းနွေးသော ထိတို့မှုံးကေးပါ။

အယောင်ယောင် အများများ ရှိုက်လိုက်သော ပင့်သက်က မ
သံမကွေးအသံ တိုးတိုးထွေကိုသွားသည်။ ခဏကြာလျှင် ကျွန်ုမခြေထောက်
တွေ ညွှေတွေကျခွေတွေသည်။ ကျွန်ုမသိသည်။ ကျွန်ုမကို တစ်ယောက်

ချုပ်သူလား ဝကားတစ်ပွဲ့ ပွဲ့ခဲ့တယ်

၀၇

ယောက်က သို့မဟုတ် ဘာရုံးတစ်ခုရှာက ဖမ်းဆွဲတာ့အပိုက်စေချင်သည်။
ကျော်မြှုပ်၍...

ပင်းညီး။

ပင်းညီး မကြားနိုင်မှန်းသိသော်လည်း တစ်းတ ခေါ်လိုက်သည်။
ကျွန်ုမ ရှုတ်စပ်းတွေက လူပ်လို့မရာ၊ ထပ်ခေါ်ကြည့်ပါရစော်း
“ပင်းညီး”

ကျွန်ုမအသံက တိုးတိုးကလေးပဲ ထွက်လာခဲ့၏။ အဲသည်
တိုးတိုးလေးကောပဲ လုံးလောက်သော ချုပ်တည်းမှုတစ်ခု ဖြစ်ခဲ့ပါသည်။

ပင်းညီး၊ နှင့်င့်ကို ပစ်မထားပါနဲ့နော်။

ပင်းညီး၏ တည်ကြည့်သောအပြုံးကို ကျွန်ုမ ပြင်ယောင်သွား
သောအခါ စိတ်သက်သွား မျက်လုံးဖွင့်ကြည့်လိုက်၏။
လောက်ကြီးတစ်ခုလုံး အမြောင် ဖုံးသေးပါ။
ကျွန်ုမရှေ့မှာလည်း ဘယ်သူ့မှုပိုပါ။

* * *

မေဇု...

နေကောင်ရဲ့လာ။ နှင့်ဆိုက ဘာပြန်စာမျှ မလာတော့
ငါစိတ်ပူလို စာထပ်ရေးလိုက်တယ်၊ ငါ အီးမေးလိုတွေရော နှင့်
ဖတ်ရရဲ့လာ။ ငါ့ဆို စာရေးပါး။ စာမျေးနိုင်လောက်အောင်
အလုပ်ရှုပ်မနေလောက်ပါဘူးနော်။ အရင်စာတုန်းက ပြင်သစ်
သံရှုံးက လုပ်မယ့် စာမေးပွဲအကြောင်း ထည့်ရေးထားတယ်။
ခါပေမယ့် နှင့်ရမရ မသိလို အခုံတစ်ခါ ထင်ပြောဦးမယ်။

မင်္ဂလာ့ကို ဖတ်ရသည့်အခါ အလွမ်းမပြေသည့်ပြင် ပို၍
တောင် လွမ်းရှုသေး၏။ ဒါတောင် သူ့လက်ရေးအတိုင်း ပဟုတ်ဘဲ
ကွန်ပျူးတာစာလုံးတွေ ဖြစ်နေလို့။ သူ့လက်ရေးအတိုင်းသာဆုံးလျှင်

ကျွန်မ ဘယ်ထိအောင် လွှမ်းလိုက်ရမယ် မသိချေ။ သူ့လက်ရေးဆိုလျှင် မျက်စီဖြင့်သာ ကြည့်ရုံမကဘဲ တရ္တက်ကို လက်ဖြင့်သာသာလေး ပွတ်သပ်လိုက်ချင်သေး၏။ ကိုယ့်ဘခန်းထဲမှာမို့ လျှို့ဝှက်ပြီးဆုံးဘာ သေချာချိန်တွင် သူ့လက်ရေးတွေကို နှုတ်ခင်းဖြင့်ထိက်ကာ နှစ်လိုက် ချင်သေး၏။ သူသာ သိသွားလွှင် ကျွန်မကို ဘယ်လိုမျက်လုံးမျိုးဖြင့် ကြည့်ပလဲ ကျွန်မ သိချင်လွှပါသည်။ သူကြည့်နှုံးသွားပါမလား၊ စိတ်ညွှန်သွားမလား၊ ဆုံးဖြတ်ရ ခက်သွားမလား၊ သို့ပေါ်တို့ ကျွန်မကို သနားတော့ သနားသွားလေမလား။

ကောင်မလေးတစ်ယောက် သူ့လက်မောင်းကို အမှတ်တဲ့ ကိုင်လိုက်တာကို ပြင်ရတုန်းက မကျေမန်ပြစ်ပို့သော ကျွန်မသည် ဒေါ်အေးထွန်းအပေါ်ထားသည် သူ့ချုပ်စောင်လေးဟာမှာကို ပြင်ပြီး သွားသည့်အခါ အားငယ်စွာ ဝိုးနည်းမိသွားတော့သည်။

အဲဒီ ဆက်ဆံရေးမှာက သံယောဇုံတစ်ခုတည်း မဟုတ်။ အပြန်အလှန် နားလည်မှာ လိုအပ်မှာ လေးစားမှာ အားကိုယ့်မှုံးတွေ ပါသည်။ အာက်အခဲတွေကို အတူရင်ဆိုင် ဖြေရှင်းကြသည့်အခါ တစ်ယောက် နှင့် တစ်ယောက် ပို့ခြုံယုံကြည်ပေါ်စုည်းမိလို့မည်။ သူတို့ နှစ်ယောက် ပို့ပြီး တွယ်ပြီးလာလေ၊ ကျွန်မက ပို့ခြုံအဝေးရောက်လေ ဖြစ်မှာပါ။

သူမကို ကျွန်မ တစ်ခါတည်းသာ တွေ့ဖူး၊ စကားပြောမှုံး လိုက်သော်လည်း သူမကို ကျွန်မရင်တဲ့ကနေ ဘယ်တော့မှ ထုတ်ပစ်နိုင် တော့မှာမဟုတ်။ ဘာကြောင့်လဲဆိုတော့ သူမသည် မင်းညိုကို အနီးမှာ အပြလိုလို ရှိနေပေးခဲ့ခိုင်သူ ဖြစ်သောကြောင့်တည်း။ ကျွန်မ မင်းညိုကို တွယ်တာနေမိသူ့ သူမက မင်းညိုလိုအတူ ကျွန်မရင်တဲ့ထိ လိုက်အောင့် ယူကိုနေတော့မှာ။

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၉၁

မန္တလေးမှာတုန်းက ကျွန်မပတည်းသော(သူသွေးပေါ်ချင်းကဲ) အိပ်ကနေ ကျွန်မ သူ့သိကို ဖုန်းဆက်ခဲ့ချိန်တစ်ခုတွင်ထောင် သူမက ကျွန်မကို နောင့်ယူက်နိုင်လိုက်သေး၏။ ကျွန်မ၏ ဖုန်းခေါ်ချိန်ကို ထမင်ပင် ရုံးချိန်ရောင်၍ သူ စိတ်အေးလက်အေးရှိမည့် ညာအချိန်ကို ရွှေခဲ့ပါသည်။

ညာရှုစုံနာရီခြုံဆိုတော့ သူ ညာအိပ်အလုပ်လုပ်ဖို့ ရုံးကိုတော့ ရောက်ပြီး၊ အလုပ်တော့ တကယ်မစေသေး၊ ထိုအချိန်ကို ပုန်းပြီး ဆက်လိုက်ခြင်း ဖြစ်သည်။

မင်းညိုသည် နိုင်တည်းက ဖုန်းကြာကြာပြောတာကို လုံးဝ မကြောက်သူဖြစ်သည်မို့ သူ့ကို ဖုန်းပြောချိန်မှာ အလွန်ဆုံး ငါးပိန်းပို့မှာပါ။ ကျွန်မနှင့် ပြေားမေတ်သား ကိုသိပါ ဆက်ဆံရေး အနည်းငယ် ကသိကအောင့်တွေ ဖြစ်ကြရတာကို ကျွန်မက ပြောပြနေဆဲသာချိန်၊ မင်းညိုက ကျွန်မကို နားထောင်နေရာမှ သူ့နောက်ဘက်သို့ လုပ်းပြောလိုက်သံကြားရသည်။

“ကျွန်မတော်တားပွဲပေါ်က ဖိုင်တွဲ အနီထဲမှာ အစိမ့်မှာ”

အဲဒီတစ်ရုံးလုံးမှာ သူက အစိမဟုခေါ်သည်လူ ဘယ်နှစ် ယောက် ရှိနေနိုင်မှာမို့လဲ။ အစိမဟုသောဘသံတွင် ချမ်းခင်မှုလည်းပါ လေးစားမှုလည်းပါသည်ဆိုတော့ အဲဒီဘယ်အစိမ ဖြစ်နိုင်ပြီးမှာလဲ။ ညာရှုစုံနာရီခြုံထိအောင် သူနှင့်အတူ အလုပ်လုပ်နေသူသည် တြေား ဘယ်အစိမဟုး ရှိနိုင်ပြီးမှာလဲ။

သူသည် ကျွန်မ၏စကားကို စိတ်မဝင်စားတော့ဟန် ရှိသည်။

“ကျော်စ်ထွန်း”

သူကျွန်မနှင့် ပြောနေရာကနေ သူ့လက်ထောက်ကို ခိုဝင်းတိုး

ခေါ်သံကြားလိုက်ပြီးနောက် ဖုန်းချက်ကို လက်ချင့်ပိတ်လိုက်သလိုပဲ။ ဘာသံမှ ပကြားရတော့ပြန်။

“ပုံးညို”

“ဒါပဲယဟုတ်လား မေဇာ်၊ နင် ကာယကံရှင် စိတ်အန္တာင့် အယုက် ဖြစ်ရအောင်တော့ မအဘူး မဟုတ်လား မပြောချင်တာကို စွတ်မမေးနဲ့ဖြော့”

“ငါကစွဲကို အန္တာင့်အယုက်မလုပ်ပါဘူး သူကသာ ငါကို ပကြည်တာ၊ နင်သိလား သူမျက်နှာကလေ...”

ကျွန်ုပ်ဝက်ဘို့ သူရတ်တရက် ဖြတ်လိုက်၏။

“မေဇာ် ဆောင့် ငါဆောင်များ နင့်ဆီပြန်ဆက်မယ်၊ ရမလား ဟင်။ ငါတို့ မျက်နှာဖူးဖိုင်း အရေးကြီးနေလို့ ငါဘွားမှာဖြစ်မယ်”

ကျွန်ုပ်က သာတတ်နိုင်မှာလဲ။ စူးခဲ့ အောင့်သွားသည့် ဝေဒနာကို ကျွန်ုပ်မ သူသိအောင် ပပြုခဲ့ပါ။

“မေဇာ်...”

“သွားလေ သွား၊ ပြန်မဆက်ပါနဲ့ ရတယ်။ နော်”

ဖုန်းချုပ်ကိုပြီးနောက် ကျွန်ုပ် ကိုယ့်ဟာကိုယ် ဆုံးဖြတ်လိုက်၏။ သူပြန်ဆက်လာခဲ့ရင် ဖုန်းမကိုင်တော့ဘူး၊ အပေါ်တက်ပြီး သွားအိပ် တော့မယ်။

သို့သော် ဉာဏ်းနာရီခဲ့လောက်တွင် ဖုန်းဖြည့်လာတော့ တကယ်တဲ့ ကျွန်ုပ် မနေဖိုင်ပါ။ ကျွန်ုပ်ကို ခေါ်မည့်တယ်လိုပုန်းလားဟု အာရုံးလိုက်ထားမိပါသည်။ အေးလေ... သွားများ အလုပ်တွေ ရှုပ်နေ သည့်ကြားပါ ကျွန်ုပ် စိတ်ကောက်မှာ စိုးလို့ မရရှုအောင် ဆက်ရတာ ဥစ္စား၊ ကျွန်ုပ် မကိုင်လို့ ဘယ်ဖြစ်မလဲ။

ချုပ်သူလား စကားတစ်ပုံး ပွင့်ခဲ့တယ်

၉၃

“မေဇာ်ဝဲ့၊ မင်းမင်းဆီက ဖုန်း”

အော်မလတ်က ကျွန်ုပ်အော်လှပ်းအော်တော့ ကျွန်ုပ် ပျော်ရွင်စွာ ပြောဆင်သွားလိုက်သည်။

“မေဇာ် အော်ပလား”

“ဟင့်အင်း”

သူ့ဆီက ပြန်ဆက်ပယ့် ဖုန်းကိုစောင့်ပါတယ်ဆိုမှ ဘယ်မှာ အိပ်ပါဦးမလဲ။

“ကဲ အရုတ် တစ်နာရီလောက် အချိန်ရပြီ၊ နင်ပြောစရာရှိတာ ပြောတော့”

“ဘာမှ ပြောစရာမရှိပါဘူး”

“မေဇာ် အဲလိုမကောက်နဲ့စေား၊ နင် ပြောရင်းတန်းလန်း ငါက စကားပြောတို့လိုက်တာဥစ္စာ၊ နင်ဆက်ပြောရမှာပေါ့”

သူ့အသံကာ စိတ်ရှည် ချော်မဟုသံ။ ကျွန်ုပ် ပြီးမိုင်း။

“အဲဒို့က ပြောချင်တယ်၊ အခု မပြောချင်တော့ဘူးဟာ”

သူ့အသံတော်တော်နှင့်မထွက်လာသဖြင့် သူစိတ်တို့သွားပြီလား ဗုံးကျွန်ုပ်မနီးရို့ပါသွားကာ ကမန်းကတန်း စကားခေါ်ရသည်။

“တကယ် မပြောချင်လို့ပါ မင်းညိုရယ်၊ ငါနှင့်ကို စိတ်ကောက် တာ မဟုတ်ဘူးမန်၊ တကယ် တကယ်။ နင့်ဂျာနယ်အကြောင်းပဲ ပြောပါလား”

“အဲ...ငါ့ကျော်မယ်က အရေးမှ ပကြီးတာ၊ တစ်ပတ်တစ်ခါ ထုတ် နေတာပဲ။ မထွေးဆန်းသွားလေ၊ ဂျာနယ်အကြောင်းကတော့ အခုလို ဉာဏ်အချိန်မှာ မနှုတေားကို ဖုန်းဆက်ပြီး ပြောစရာမလိုပါဘူး”

ကျွန်ုပ် ရယ်လိုက်စိသည်။

“ဒါဖြင့် ဘာအကြောင်းပြောကြမှာလဲ”

“နင်ပြောတဲ့ မြို့ဗောဓားက ဘယ်အချွဲယိုပြီလဲ”

ကြည့်စံများ။ ကျွန်ုပ်ပြောခဲ့သော အကြောင်းအရာကို သူ သတိတော့ ရသားပဲ။

“အင်း ငါတို့ထက်ကြီးတယ်၊ သိုးဆယ်ကျော်လောက်ရှိပလား ဖော်ဘူး”

“သူက ဘာလုပ်တာလဲ”

“မန္တလေးတွေသိလိုပါ အရှေ့တိုင်းပညာဌာနက သရာ”

“မြို့ဗောဓားတော့ ပါတ်ပုံထဲမှာ ချောတယ်ဆန်း သူသားရော”

ရယ်သံသုံးဖြင့် သူမေးသည်။

ကျွန်ုပ် အသံထွက်ရယ်ဖိပါသည်။

“ကိုယ်ဟာက ချောတော့ချောတယ်ဟာ ပဆိုဘူး၊ သဘောဇူး ပုဂ္ဂိုလ်တာ တစ်ခုပဲ။ ဒါကလည်း သူ့အမောင့် လျှို့ဝှက်ချက်ကို စာထဲမှာ ပရောင်းစေချင်တာကြောင့် ဖြစ်မှာပါ”

“ဟော ချက်ချင်းကြီးကို ခွင့်လွတ်နိုင်သွားပါလား”

သူ့အသံမှာ ပန္တလိုသံ နည်းနည်းမျှာမစွက်။ ကြည့်ကြည့်ဖြော်၍ စောက်စနစ်ခြင်း၊ ဖြစ်သဖြင့် ကျွန်ုပ် စိတ်ထဲမှာ မကျေနှင်းချင်ပါ။ စနစ်ခြင်းကြိုးပေါ်ပါ။

“နှင့်အဘွားကြီး ပြန်သွားပြီလား”

သူ သက်ပြင်းရှိက်သံကို ကြားရသည်။

“မေဇုံး၊ နှင့်ကို အဲလို ပိန်းပေါ်းပြုစေချင်ဘူး”

“ဘယ်လိုပိန်းပေါ်း မဖြစ်စေချင်တာလဲ”

“လူတစ်ဘက်သားကို မခံချင်အောင် ရိတ်ဝင်တဲ့ပိန်းပေါ်း”

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၉၅

ကျွန်ုပ် သူမဖြင့်နိုင်မှန်းသိလျက်ရှိ သူ့ကို နှာခေါင်းချွဲပစ်လိုက် စိတ်

“ဒါဖြင့် ဘယ်လိုပိန်းပေါ်း ပြစ်စေချင်သလဲ”

“အစ်မ ဒေါ်အေးအေးတွန်းလို ပိန်းပေါ်း”
ဟင်...၊

ကျွန်ုပ်မတယ်လိုပုန်းကို ဆောင့်ခဲ့ လွတ်ချုလိုက်ဖိသည်။သူ ထိနေသော သူဇာနာက်ထပ် ဖုန်းဆက်လာခဲ့ပါ။

နှင်ဝို့ ရေးဖြေ ဖြေစရာမလိုဘူးတဲ့၊ နှုတ်ဖြေပဲ ဖြေရမယ်တဲ့။ ရှုလိုင်လ ၂ ရက်နေ့မှာ ဖြေရမယ်လို့ ပြော တယ်။ စစ်တာသူဗျားရိုး နှစ်နှစ်ရာပြည့်စီး ဟူဗျားရိုးကို အစိက ဦးတည်ပြီးဖေးသေးယင်းထင်တယ်လို့ ငါကို နှင့်ဆရာကာ ပြော လိုက်တယ်။ နင် ဟူဗျားရိုးရရားသမျှားအုပ်စုတွေကို အပိုင် လေ့လာထားပေါ်တော့၊ မြန်မာဘာသာပြန်တွေ နင်ပြန်လာရင် ဖတ်စီး ငါစုထားတယ်။ ဒါပေမယ့် ဟူဗျားရိုးတစ်ယောက် တည်းတော့လည်း ဘယ် လုံးလောက်အုံးပလဲ့၊ ငါထင်တာ တော့ ဒီကိစ္စက ကိုယ်တစ်သက်လုံး စာဖတ်လာတဲ့ အရည် အချင်းပေါ် မူတည်မှာပဲ။ မေးတဲ့သူက စာအုပ်ကို တကယ် ချုပ်တဲ့လူဆိုရင်တော့ စာအုပ်တွေရဲ့တန်ဖိုးကို ပိုင်ပိုင်နိုင်နိုင် သိတဲ့လူမှာရမယ်။ ဒါပေမယ့် နင်လည်းသိပ်တော့ မည်ပါဘူး ဖော်။

သူဆီ E-mail ပိုင့် ပရနိုင်တော့သော ကုန်းခေါင်ခေါင် ဖြော်ယောက်လေးတွင် ကျွန်ုပ် ရောက်စနစ်သည်ဆိုတာ အစ်ပလတ်က

ဂျုံးတော်

သူ့သီ ဖုန်းဆက်လျှင်တော့ သူ့သိမှာပဲ အကျဉ်းသာကြောင်းပြောဖို့ ကျွန်ုပ်မ ဖန္တက ဒေါတင်ကို ထည့်စိုင်းလိုက်သည့် အမြန်ချောဖို့ တာသည် သူ့ထံ သည်ကနေ့ ရောက်နိုင်ဖို့ မသေချာပါ။

အခုစာသည်လည်း နေ့ခွဲက ၂၀ ရက်နေ့ တပ်ထားသည်။ ကျွန်ုပ်ဆီသို့ အဆင့်ဆင့်ရောက်လာရသောစာ ဖြစ်သည်။ အီးမေးလ် လက်ခံသော ဟိုတယ်က တရောက်နေကြောင်း ဖုန်းဆက်မှ အစ်မလတ် ကသွားယူ၊ ကျွန်ုပ် ယခုရောက်နေသော လိပ်စာသို့ စာပို့ရထားဖြင့် တစ်ခါ ပြန်ပို့ပေး။ ထိုကြောင့် ကျွန်ုပ်ဆီသို့ သုံးလေးရက်ကြာမှ ရောက်လာခဲ့သည်။

ကျွန်ုပ် သည်နေရာသို့ ရောက်နေခြင်းကို သူ သဘောတူနိုင် ပါမလား၊ တစ်ယောက်နှင့်တစ်ယောက်အကြောင်းကြား ဆက်သွယ်ဖို့ မလွယ်ကုသောနေရာ၊ ကျွန်ုပ်မာရေးကိုရွှေ တစ်ခုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင် အလျင်အမြန်သွားလို့ မရသောနေရာ၊ တစ်ယောက်၏အသံကို တစ်ယောက်က ကြားဖို့ မလွယ်ကုသောနေရာ။

နင် အပ်တာပျော်း မဖြေတော့တူးလို့ ငါကို ပြင်းဖို့ မကြုံးစားနဲ့ ဖောက်၊ နင် အဲဒီမှာ ဘာတွေပဲ မပြီးမပြတ်ဖြစ်နေနေ၊ နှင့်ရဲ့ တကယ့်ဘဝက ဒီမှာပဲ ရှိတယ်။ နင် အပ်တာပျော်းကို လာကို ပြောရမယ်။ နင် အောင်ကိုအောင်ရမယ်။ ပြီးတော့ နင် ပြောသိကို သွားကိုသွားရမယ်။ ပြေားမောအကြောင်းကို နင်ပြန်လာမှ ဆက်ရေးလို့လည်းရတယ်။ အရင် လုပ်ရမယ် အလုပ်နဲ့ နောက်လုပ်ရမယ် အလုပ်ကို မလွှဲစေချင်ဘူး။

ကျွန်ုပ်သာဝက ရန်ကုန်မှာပဲ ရှိသတဲ့။

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

ဟုတ်နိုင်ပါမလား မင်းညိုရယ်။

ကျွန်ုပ် ရောက်နေသော စံကားဥယျာဉ်သည် ကျွန်ုပ်ကို စာရေးဖို့ အတွေးတွေ ပေးနိုင်သည်။ ရန်ကုန်မှာတုန်းက အထစ်ထစ်အငါးငါး ရေးခဲ့ရသော အကြောင်းအရာများသည် ယရှာအပါ ကျွန်ုပ်မ၏လက်မှ ရောမွှေ့စာ စီးမျောလျှက်ရှိသည်။ တစ်ခုံတစ်ယောက်က ကျွန်ုပ်မလက်ကို ကိုင်၍ တွန်းပေးနေသလိုပဲ့။

ကျွန်ုပ်သည် မင်းညို၏လက်ဖြင့် ထိကိုင်ထားခြင်းမရှိခဲ့သော ဖင်းညို၏စာကို နှုတ်စိုးဖြင့် ထိက်ပါက်၏။

ငါကို ခွင့်လွှုတ်ပါ မင်းညိုရယ်၊ ငါ ပြင်သစ်ကိုလည်း မသွားချင် တော့ဘူး။ လာကြည့်တိုက်မျှေးလည်း မလုပ်ချင်တော့ဘူး။ ငါ စာရေး ဆရာမပဲ ဖြစ်ချင်ပါတယ်။

သူ့စာကို သေသေသပ်သပ်ပေါက်လိုက်ပြီး ကျွန်ုပ် ရေး လက်စမှတ်စုစာအုပ်ကြားတွင် ညုပ်ထားလိုက်သည်။

ကျွန်ုပ်ရွှေ့မှ လက်နိုင်စက်ဟောင်းလေးသည် သူ့အပေါ် ချချလေး တင်ခဲ့ဖူးသည် သူ့သခင်ပတ် လက်ချောင်းများသာယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်မှန်း သိမှသိပါမလား။

ကျွန်ုပ်သည် လက်နိုင်စက်လေးကို ဝေးကြည့်နေရင်း ထိခလုတ် လေးတွေပေါ်မှာ သွေကိုသွေက်ပြေးလွှားခဲ့ဖူးသော လက်ချောင်းများကို မှန်းဆ ကြည့်မိသည်။ ဖြူဝင်းစွာ သွေယ်ခွဲမလား၊ ကျွန်ုပ်လို့ အကြာ စိမ်းစိမ်းတွေ ရှုပ်တွေးနေမလား။

ကျွန်ုပ် ကိုယ်ကိုကိုင်းကာ လက်နိုင်စက်ကို ကျွန်ုပ်ဆီသို့ ဆွဲယူလိုက်၏။ ကျွန်ုပ်သည် လက်နိုင်စက်ခလုတ်များပေါ်သို့ တစ်ခါမှ လက်မတင်ခဲ့ဘူးပါ။ ခလုတ်လေးတစ်ခု၏ အချက်ရာလေးထဲသို့

ကျွန်မ၏လက်ညီးကို အသာတင်လိုက်သည်။ လက်နှုပ်စက်ထဲမှ
နေ့တွေးသော အင်ဘားတစ်ခု ကျွန်မလက်ထဲသို့ နီးဝင်သွားသလိုပဲ။

ကျွန်မသိပါသည်။ ကျွန်မ၏စာအုပ်ကို သည်စံကားဥယျာဉ်
အိမ်မှာမှ အဆုံးပသတ်နိုင်လျှင် ဘယ်တော့မှ အဆုံးသတ် နိုင်တော့
မှာမဟုတ်။

ကျွန်မသည် ကုလားထိုင်မှ ထရပ်ကာ ပြတ်းပေါက်ဆီသို့
သွောက်သွားလိုက်သည်။ ချဉ်ထည်ပါးပါး ခန်းဆီးဖြူသည် လေဖြင့်
လွှင့်လွှုပ်နေ၏။

ပြတ်းမှဖြတ်လျက် ပြင်ရသည့် မြှင့်ကွွင်းသည် ကျွန်မ၏ တစ်
သက်တာတွင် ဘလူပဆုံး အခမ်းနားဆုံးဖြစ်သည်။ တာတွေထဲမှာ
ဖတ်ဖူးသည့် 'အသက်ရှုဖြူ မေ့သွားလောက်စေသော' (breathtaking)
ဟုသည် အသုံးအနှစ်းကို ယခုတော့ ကျွန်မ နားလည်ရပါဖြူ။

ကြည့်လေရာရာမှာ အစိမ်း အစိမ်းမှာမှ ခင်းနားပြုပ်ဆိုင်သည်
အစိမ်း အစိမ်းသည် တညိုတည်းမဟုတ် မြင့်လိုက်နိုင်လိုက်လည်း
ရှိသည်။ ဖျော့လိုက် ရင့်လိုက်လည်း ရှိသည်။ လင်းလိုက် မောင်လိုက်
လည်း ရှိသည်။ ဝါ၌၌ဗိုးသော အစိမ်းရှိသည်။ ညီ၌၌ဗိုးသော
အစိမ်းလည်းရှိသည်။ စုစည်းသော အစိမ်းရှိသည်။ အနားသတ် ပည်
ဟညာ ဖွားလွှင့်နေသော အစိမ်းလည်းရှိသည်။ သည့်ထက်မြင့်သည့်
အမြင့်တစ်နေရာမှသာ ကြည့်ခဲ့လျှင် ထိုအစိမ်းထဲမှာ အဖြူခွွှတ်ဆွုတ်
ပန်းပွင့်တွေဖြင့် လုပ္ပာ ပြောက်ဖွှဲ့လျက်ရှိသော တစ်ပင်ချင်းသည်
ပန်းတစ်ပွဲစိုအဖြစ် အသွေးပြောင်းလျက် မျက်စိတာဆုံး မြေပြင်ကျယ်မှာ
ကြဖြန့်ထားသော ပန်းခင်းတစ်ခုအဖြစ် အုံပခန်းလှပ ထူးခြားပေါ်လို့မည်။

ချို့သွား စကားတစ်ပွဲ ပွင့်ခဲ့တယ်

၉၉

အဲသည်များပြားလှသော သစ်ပင်တွေထဲမှာ ပင်စည်တစ်ခုခု၏
နောက်မှာ ကျွန်မကို သူတောင့်နေလေမလား။

သူ ...

မြတ်ပုံပြင်ကို ကျွန်မအား အစန်းဆက် ပြောပြနေခဲ့သောလူ၊
သုဇန်တိုင်း နောက်ဆုံးအလင်းတန်းတွေ ဖြေလာသည်
အချိန်မျိုးမှာ ကျွန်မ စံကားပင်တွေရှိရာသို့ ဆင်းသွားလေ့ရှိသည်။
တစ်ပင်မဟုတ် တစ်ပင်၏နောက်တွင် သူဇာက်နေတတ်သည်။ ခါတိုင်း
ဆိုလျှင် သူ့အသံကိုပဲ ကျွန်မကြားရသည်။ မနောကတော့ သူ့ကို လူ
ကိုယ်ခွဲ့ခဲ့ပါ မြင်တွေ့လိုက်ရ၏။

ကိုယ့်နာမည် ခွန်သာ...တဲ့။

သူ့ကို ပြန်မြင်ယောင်သွားသည့်အခါ ကျွန်မရင်ထဲတွင် လုပ်စန်း
မောဖန်းလွှုပ်စတ်သွားသည်။

ဘယ်လိုလှုပါလိမ့်။

စံကားဖြူပင်တိုင်းကို သူ သိနေသလား၊ သူတာဖြစ်လို့ ကျွန်မကို
ပြ ဖုံးပြုပြင်တွေ ပြောပြနေခဲ့ရတာလဲ။ ကျွန်မ ပြေားမောက် ဘဝကို ရှာဖွေ
နေတာ သူ ဘယ်လိုလုပ်သိသလဲ။

ဥယျာဉ်ထဲမှ ပြန်တက်လာတိုင်း ဒေါ်တင်ကို သူ့အကြားငါး
ပြောပြီး ကျွန်မ အားယူမြို့သည်။ သို့သော် ဘာကြားငါးမှန်းမသိ။
မပြောဖြစ်ပေး။ ကျွန်မအတွက် စိတ်ပူသွားပြီး သွားလေရာသို့ ဒေါ်တင်
လိုက်ပါနေရမှာကို အားနာမိလို့လား၊ သို့မဟုတ် ဒေါ်တင်ပါလာလျှင်
ကျွန်မကို သူ စကားတစ်ခုနှင့်ဗုံးမှ မပြောတော့မှာကို နီးရိမ်မြို့လား။

ကျွန်မ သည်ကနေ့တော့ စံကားပင်တွေဆီ မသွားတော့ဘူးဟု
ဆုံးဖြတ်ထားသည်။

သူ့ပုံပြင်ကို ကျွန်ုပ်ဆက်၍ ကြားချင်သော်လည်း မကြားရဲ
တော့သောကြောင့်၊ သို့မဟုတ် သူ့ကို နောက်တစ်ခါတပ်တွေ့ရန်
အင်ဘားမရှိတော့သောကြောင့်၊ အမျိုးမျိုး ဖြစ်နိုင်ပါသည်။

ခံကားပင်တွေဆီ မသွားတော့ပါဘူးဟု ဆိုကားမှ ခံကားပွင့်များ
က အစွမ်းကုန် ပွင့်ကြပုံရသည်။ ပန်းရနှင့်သည် လေအသွေ့တွင်
ထွေကာစိုက်ကာ ရောက်လာ ဖြူစွဲယောက်လေသည်။ ပိုးစိုးပိုးရောင်ပရှိ
ပိုးသက်ပိုးငွေ့မရှိ။ ခံကားရွှေက်အကြော်အကြားမှ တစ်ဝက်တစ်ပြက
ကောင်းကင်သည် ပြောပြာလုံလျှက်ရှိပါသည်။

မသွားဘူး။

ကျွန်ုပ် ကိုယ့်ကိုယ့်ကို ထိန်းချုပ်နိုင်ပါသည်။

နောက်များ ဘာဖြစ်လို့ မသွားရမှာလဲ၊ မသွားရဲစရာဘာ
အကြောင်းများ ရှိလို့လဲ။

ဘာအကြောင်းမှ မရှိ။

သူ့နှင့်တွေ့ခဲ့လျှင် သူက မြှေအကြောင်း ပြောပြုမည်။ ကျွန်ုပ်က
အသာ နားထောင်နေရှုပဲ။ အဲဒါ ဘာဖြစ်သလဲ။ ပန်းသာကြွေ ဖြူလွှာ
ပွင့်ချုပ်တွေက ရွက်ကြပါတဲ့ ညိုညို အောက်ခံပေါ် ပြန်ကျေနေသည့်အပါ
ထို့မြေပြင်သည် ဂိန်းကငေးတစ်ယောက်၏ ခြေဖတ်းသစ်အတွက်
လိုလေသားမရှိ ကြယ်ဝသာ ပြောပြုဖြစ်သည်။ အပြန်အလှန်ပေးစာ
တွေကို ရှာမတွေ့နိုင်သည့်အချိန်တွင် သူပြောပြသည့် မြုပုပြင်များသည်
ကျွန်ုပ်အတွက် အပိုးမဖြတ်နိုင်သည့် အချက်အလက်များဖြစ်၏။

ကျွန်ုပ် သွားလိုက်ပါမည်။

ကျွန်ုပ်များမှတ် နောက်တစ်ကြိုး မပြောင်းမီ အောက်ထပ်သို့
အပြေးဆင်းလာမီသည်။

“ဆရာမ တည်သည်လာနေတယ်”

ဒါမိတ်ခါးဝမှ ဒေါ်တင်၏ အော်သံကို ကြားလိုက်ရ၏။

တည်သည်လာဖို့ မျှော်လင့်ပထားသောကြောင့် ကျွန်ုပ် အံ့ဩ
သွားသည်။

ပင်းညိုများလာ။ ဟင့်အင်း ပြုစိနိုင်ပါဘူး၊ သူမှ မအားတာ။

ကျွန်ုပ် ဒါမိအပြင်သို့ မျှော်လင့်တကြေး ထွက်သွားလိုက်သည်။

ကျွန်ုပ်က အတွက်၊ တစ်ခုတစ်ယောက်ကအင် ကျွန်ုပ်နှင့်သူ
တံ့ခါးအပြင်များ မျက်နှာချင်းဆိုင်ပါ၏။

“အေား...”

“မမေဇား”

ကိုသိဟပါလာ။ သူ ကျွန်ုပ်ကို ပြင်တွေ့ရတာ ခပ်အပ်းအမ်း
ဖြစ်နေပုံရသည်။ ကျွန်ုပ်ကလည်း သူကို အကြောင်းမကြေားသဲ သူ့
အဖော် ဒါမိဟောင်းသို့လာခဲ့မီသည်ကို လိပ်ပြောမသန့်သလို ခံစားရဲ
သည်။ သူ့မျက်နှာသည် ခရီးပန်းလိုလာ။ အလိုမကျွန်ုပ်ကြောင့်လား
ညိုမျှောင်နေ၏။

“ကျွန်ုပ် ဒီမှာရှိမှုများ ဆရာ ဘယ်လိုသိသလဲ”

မြှေသိပ် ထိန်းချုပ်စိုး စိတ်မကျေသဲ သိချင်သည်ကို တဲ့တိုး မေး
လိုက်ဖို့သည်။ သူက အနည်းငယ်မျှပင် မပြုးသဲ ကျွန်ုပ်အား ခင်စိုးရိုး
ကြည့်လျက်ဖြေပါသည်။

“ကျွန်ုပ်တော် မမေဇားဘာည်းတဲ့ အောင်တော်မူအိမ်ကို လိုက်
သွားတယ်လဲ”

အစ်ပလတ်နှင့်ပဲ တွေ့လာသလား၊ အစ်မကြေးနှင့်ပဲ တွေ့လာ
သလား၊ တစ်ယောက်ယောက်ကတော့ ကျွန်ုပ် တော့ကြေးရွာကို

သွားကြောင်း ပြောပြလိုက်ပြီ။

အေးဇူး၊ သူသိတော့လည်း တစ်နည်းတော့ ကောင်းပါသည်။ ကျွန်မစာအုပ်ထဲတွင် ဘယ်အကြောင်းအရာတွေ ပါဝင်တော့မည် ဆိုတာ သူ ကြိုတင် ဓမ္မမှန်နိုင်သွားတော့ပေါ့။ အခုမသိလျှင်လည်း သိမ်မကြောင်းမှာ သူသိသွားမှာပါပဲ။ ဒေါ်တင်ကလည်း သည်အတိုင်းတော့ ဘယ်နေပါမလဲ။ လူကြောရှင် ပြောဦးမှာပေါ့။

“ထိုင်ပါ ဆရာ”

သူအဖော် အိမ်ဖြစ်ပေါ်ပေါ် ယခုလောလောဆယ်မှာ နေနေ သည်က ကျွန်မဆိုတော့ ကျွန်မကပဲ အိမ်ရှင်ပုံစံဖြင့် ဝည်းဝတ်ပြု လိုက်ရသည်။

သူမျက်နှာ တည်တည်စောင်စောင်သည် ပို၌ပင် မောင်သွား၏။

သူခရီးအောင်အိတ်ကို ပုံးပေါ်မှ ဖြတ်ယူကာ ထည့်ခန်း ကုလား ထိုင်ပေါ် တင်လိုက်သည်။ ထို့နောက် မထိုင်အေးသဲ မတ်တပ်ရပ်လျက် ကပင် ထည့်ခန်းတစ်ခုလုံးကို အကဲခတ်ကြည့်နေသည်။ ဝည်းခန်းနံရုံက ပန်းချီကားများ၊ ပုန်အောင်သွင်းထားသော စာအုပ်မျက်နှာဖုံးများကို ရွှေစွေးစပ်စပ် လေ့လာနေသည်ဟန်က တစ်ခါမှ မရောက်ဘူးဆည် အိမ်တစ်အိမ်ကို သူရောက်နေရသလိုပဲ။

“အောင်တော်မှုအိမ်ကို ဘာဖြစ်လို့ လိုက်သွားတာလဲဟင်၊ အရေးကြီးကိုစွဲများ ရှိလို့လား”

ကျွန်မ မေးမိသည်။

သူ နံရုံတွေကို ငေးမောနေရာမှ ကျွန်မဘက်သို့ လျည်ကြည့်သည်။

“ဘာအရေးကြီးကိုစွဲမှုတော့ မရှိပါဘူး”

ချို့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၀၃

ထို့နောက် ကျွန်မရပ်နေရာဘို့ လျှောက်လာ၏။ ကျွန်မနှင့် မျက်နှာချင်းဆိုင်မှာ ရပ်သည်။

“ကျွန်တော် မမောဇ် အပေါ်မှာ နည်းနည်း... ဘယ်လို ပြောရမလဲ၊ ငည့်ဝတ်မကျေပွန်ဘူး ပြောရမလား၊ စိမ်းစိမ်းပြတ်ပြတ် ဆက်ဆံခဲ့ပါတယ်၊ အဲဒါကို ကျွန်တော် ပြန်တွေးမိတော့ ကျွန်တော် လွန်သွားပြီလို့ သိလိုက်တယ်။ ကျွန်တော်ဘက်က ပျော်ပြောင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်မှာ မမောဇ်တည်းတဲ့ အောင်ကို လိုက် သွားတယ်လေ။ မမောဇ်ကို ဉာစကျော်ဖို့၊ ပမောဇ်နဲ့ ပြောပြည်လည် စကားပြောဖို့”

သူ ကျွန်မကို ခပ်စိမ်းစိမ်း ပြောလေသည်။

ကျွန်မ ပင့်သာက်ရှိကိုမိသွား၏။

သည်အတိုင်း ဆိုလျှင် ကျွန်မဘက်က နည်းနည်းလောကြီး သွားခဲ့ပြီ။

“မမောဇ် မြို့သစ်ဘက်သွားတယ်လို့ ဆရာဝန်ကြီးက ပြောတော့ ကျွန်တော် တော်တော်ရှုက်သွားတယ်”

သူ ကျွန်မထံမှ မျက်နှာလွှဲလိုက်ပါသည်။

“မိန့်မတစ်ယောက်ရဲ့ ခြေလှမ်းကို ရက်တော်တော် နောက်ကျွုမှ သိလိုက်ရတာ ကျွန်တော် တော်တော်ညွှဲတာပဲ”

ကျွန်မ အနေရာကိုသွားသည်။ သူ့ကို အားမာသွားမိတာလား ပိုန်းမ ယောကျိုးဆိုလော ခွဲခြားမှုတွေကို ယောကျိုးတစ်ယောက်ထံမှ ကြားလိုက်ရရှိ စိတ်မသက်သာတာလား၊ ရပ်နေရတာတော့ တော်တော် စိတ်ကျိုးကြပ်နေ၏။ ထို့ကြောင့် အမှတ်တမ္မာပင် ကုလားထိုင်နောက်ပို တစ်ခုကို တင်းတင်းဆုံးကိုင်ပို့မိသည်။

“ဒီတောကြီးရွှေက မေမူဘဝအကြောင်းကို မဖော်ကို ဘယ်သူပြောတာလဲ”

သူ ကျွန်မကို ဖြောက်သဲ စာဖွဲ့ပေါ်မှာ ကျွန်မတင်ထားသော စံကားဖြူပန်းကြေားကို င့်စိုက်ကြည့်ရင်းမေးသည်။

“ဆရာအဖေက နိုင်ငံကျော်စာရေးဆရာမကြီး မြှုပ်းမေးလေ၊ နောက်ပြီး ကျွန်မက ပြီးမေး၊ စာရွှေတရိုးကို ပြုစုံထားပြီးသား ဘွဲ့လွန် ကျောင်းသူ တစ်ယောက်လေ၊ မြှုပ်းမေး၊ ငယ်ဘဝအကြောင်း အ တော်အသင့် ကျွန်မသိထားပြီးသားပါ”

ကျွန်မ ခပ်တိုးတိုးပြောဖိတော့ သူက ကျွန်မကို ဖျက်ခဲ့ လှမ်းကြည့်သည်။ သူ့အကြည့်မှာ မယုံသက္ကာဟန်ကို တွေ့ရ၏။

“တစ်ခုပဲရှိတယ်၊ ဒီအိမ်ဟာ အလွန်ထူးဆန်းလှပတဲ့ စံကား ဥယျာဉ်ကြီးထဲမှာ ရှိတယ်ဆိုတာတော့ ကျွန်မ ဒီကိုရောက်ပါ သိရတာပါ”

ကျွန်မတို့နှစ်ယောက် ပြောစရာစကားဆက် ပြတ်သွားသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်စို့လည်း အာနာ၊ သို့မဟုတ် ပနှစ်သက်။ သူကလည်း အခန်းတစ်ခုခုထဲ ဝင်နားဖို့ ကျွန်မတ်သီးသန့် ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိနိုက်ပို့မလား ဖို့မိမိမှာပဲ့၊ ကျွန်မကလည်း အခန်းတစ်ခုခုထဲ သူ့ကို နေရာချေထားပေးဖို့ အကြောင်းနှစ်မျိုးဖြင့် တွေ့နိုင် နေသေးသည်။

တစ်ကြောင်းက သူက အိပ်ရှင်၏သားဖြစ်နေလို့ သူ့ကို တည့်သည်အဖြစ် တည့်ဝတ်မပြုထိုက်။ နောက်တစ်ကြောင်းက ကျွန်မ ရှိနေသည် အိပ်မှာ သူ့ကို တည်းစို့ သိပ်လိုလား ကြိုစို့ချုပ်နေသည် ဟု ထင်သွားမှာကို မိန့်ကေလေး တစ်ယောက်အနေနှင့် တွေ့ယူစိုးသည်။

ထိုအခါ ကျွန်မသည် သူနှင့်မျက်နှာချင်းဆိုင်လျက် မတ်မတ်

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

တောင့်တောင့်ကြီးသာ ရပ်နေမိလေသည်။

ကျွန်မတို့ နှစ်ယောက်၏ ဒုက္ခကို ဒေါ်တင်က ကယ်လိုက်သည်။

“ဟောင်သီဟာ၊ ရေချိုးလိုက်ပါလား၊ ဒေါ်ကြီး ဟောင်သီဟာ အတွက် ဟင်းတစ်ခွဲက်လောက်ထပ် စီစဉ်ပေးမယ်”

ဒေါ်တင် အိမ်ထဲသို့ ခင်သွက်သွက်ဝင်လာပြီး ပြောတော့မှ နှစ်ယောက်လုံး ရပ်နေရတာ သက်သာသွားသည်။ သူသည် ဒေါ်တင် အား အားကိုးတကြီးကြည့်လျက် ပြာပြာသလဲ ငြင်း၏။

“ဘာ နေပါစေ ဒေါ်ကြီး၊ ကျွန်မတော် ရှိတဲ့ဟင်းနှဲပဲ စာမယ်၊ ဘာမှလှပ်မနေနဲ့”

“မဟုတ်ဘူး၊ ရှိတဲ့ဟင်းက ပင်းမကြိုက်တဲ့ဟင်းကဲ့”

ဒေါ်တင်က ကျွန်မအားပြီးကြည့်ရင်း ပြောတော့ ကိုသီဟ စိတ်ဝင်စားသွားသည်။

“ဘာဟင်းမို့လဲ”

“ပဲကြီးနှင့် ဓမ္မဗုံပူးချက်ဟင်းခါ့။ ခရမ်းချို့သီးပန်ထွေဖျော်”

သူ နှာခေါင်းရှုံးသွား၏။ ထိုနောက် ကျွန်မကို ခပ်ရှုန်းရှုန်းကြည့်၏။

“ဒေါ်ကြီးကလည်း ထည့်သည်ကို ဘာတွေ ချက်ကျွေးနေတာ တုန်း”

“အလိုလေးတော် အဲဒါ ထည့်သည်က စီစဉ်တဲ့ဟင်းပါ။ မယုံရင် ပေးကြည့်ပါတော်”

ကျွန်မ ရယ်မောနိုင်သွားပြီး

“ဟုတ်ပါတယ် ဆရာရယ်၊ ကျွန်မက တောာဟင်းလေး စားပါရစေလို့ ပူးဆာပြီး စီစဉ်လိုက်တာပါ။ ကျွန်မတို့ ရန်ကုန်မှာ ဒီက

ဆူးပုဂ္ဂန်မျိုးမရှိဘူးလေး”

“ဒီတော့ ဟောင်သီဟရေး မင်းအတွက် ဒေါက်း အသာ:ဝါး တစ်ခုခု သွားရှာလိုက်မယ်၊ ရေချိုးနှင့်၊ မင်း အဘိုးရဲ့ ဘဝန်မှာပဲ ပါတိုင်းလို့ တည်းမယ်မဟုတ်လား”

ထိုအခါ သူက ခေါင်းတစ်ချက်ညီတို့ဌား သူ့ခုခံးဆောင်အိတ်ကို ကောက်ယူ၏။ ထိုနောက် ကျွန်းမဘားတစ်ချက် နိုက်ကြည့်သည်။

“ကျွန်းတော် ဒီအိမ်မှာ နှစ်ရက်လောက်နေမယ်ခုံးရင် မမောင် ကို အနောင့်အယုက်များ ဖြစ်နိုင်သလား”

“ဒါ မဖြစ်ပါဘူး”

ကျွန်းမ မျက်နှာပူပူနှင့် ခေါင်းခါယ်းမိသည်။

“ဆရာကို ခွင့်မစတောင်းဘဲ ဒီအိမ်ကို ရောက်လာဖိတဲ့ အတွက် သာ ကျွန်းမက အရှုမှ ဆရာကို ခွင့်တောင်မရတော့မှာ”

“ကိစ္စမနိုပ်ပါဘူး မမောင်း၊ ကိုယ့်အိမ်လို့ သဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ”

သူ အိတ်ဆွဲပြီး အေားက အခန်းကျယ်ထဲသို့ ဝင်မည်ပြုပြီးပါ ခက် ရှင်လိုက်သည်။

“အဲ မူလို့၊ ကျွန်းတော်အိမ်လိုဝာ သိလို့ ဆရာဝန်ကိုး ရဲ့ သမီးက မမောင်အတွက် ဘာ အဲ အီးမေးလ် လူကြေားပေးလိုက် တယ်”

ကျွန်းမဘား သူရှုပ်အကျိုးအိမ်ထဲမှ စာချက်ခေါက်တစ်ခု ထုတ်ပေး၏။ ကျွန်းမ ထိုစာခေါက်လေးကို လုမ်းယူလိုက်သည် အချိန်မှာ သူက ခိုးဆေလေသံဖြင့် ရတာင်းပန်သည်။

“ကျွန်းတော် သူများကိုယ်ရေးကိုယ်တာကို ဝင်ရလေ့ရှိတဲ့သူ

တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မေမေကိုစွဲနဲ့ ပတ်သက်နေမလား နှုန်းမိန့်လို့ ပတ်တော့ ပတ်ကြည့်လိုက်မိတယ်၊ ကျွန်းတော်ကို ခွင့်လွတ်ပါ”

ဂိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားပေမယ့် ကျွန်းမက ဘာများ တတ်နိုင်မှာတဲ့လဲ။

“ရပါတယ်လဲ”

မင်းညီသီက စာပဲဖြစ်မှာပေါ့၊ ကျွန်းမသီက စာမောမချင်း သူစိတ်ပူပြီး စာတွေ နောက် ထည့်နေတော့မှာ သောချာပါသည်။

သူ အခန်းထဲဝင်သွားတော့မှ စာခေါက်ကို ဖွင့်ဖတ်လိုက်သည်။ ကျွန်းမ အုံသွေးကြုံ၏။

စာမှာ ပြင်သစ်လို့ ရေးထားလေသည်။

ဟင့်အင်း၊ မင်းညီက ပြင်သစ်လို့မှ မတတ်တာ။

Chère May Zaw,

Comment allez-vous?

Je pense que vous étre très bien là.

Votre ami, mon éditeur , il m'a dit que c'etait difficile de negocier avec le fils d' écrivain très connue.

C'est pas de problem!

Je connais bien un endroit où elle, cette écrivain, avait habité autre fois. C'est pas loin de Myothit, et c'est un jardin merveilleus. Vous découvriras la maison très agréable aussi. Son journal que vous aimerais lire , ce serait là .

dans la bibliothèque, je suis sûr. Je l'ai vu là quand j'étais dans cette bibliothèque. Ce livre est bleu en couleur sur lequel il'y a une image de fleur Magnolia blanc.

ချစ်သော မေတ္တာ

နေကောင်းရဲ့လား၊ မင်းအာခြေအနေ ကောင်းလိပ်မယ်လို့
ငါထင် ပါတယ်။

မင်းသူငယ်ချင်း ငါ အယ်ဒီတာက မင်း နှုန်းကျော် စာရေး
ဆရာမရဲ့သားနဲ့ ညီနှစ်းတဲ့ ကိုစွဲ ခက်ခဲနေတယ်လို့ ပြောတယ်။
ဒါ ပြဿနာ မဟုတ်ပါဘူး။

စာရေးဆရာမ တစ်ခါတုန်းက နေခဲ့ဖူးတဲ့ နေရာတစ်ခုကို
ငါ ကောင်းကောင်းသိတယ်။ အဲဒါက ဖြို့သ်နဲ့ သိပ်မဝေးဘူး
နောက်ပြီး တော်တော်ကို သာယာတဲ့ ဥယျာဉ်တစ်ခုပဲ့၊ အိမ်က
လည်း ဝော်တော် ဂိတ်ဝင်စားဆရာကောင်တာကို မင်းတွေ့ရပါ
လိပ်မယ်။ မင်းဖတ်ချင်မယ့် နောက်မှတ်တစ်ဦးအုပ်ဟာ အဲဒီ
တဗြာ်ခန်းမှာ နှိမ်ပါလိပ်မယ်။ ငါသေချာ ပါတယ်။ ငါ အဲဒီကို
ရောက်တုန်းက ငါတွေ့ခဲ့တယ်။ စာအုပ်က အပြားရောင်၊ အပေါ်
မှာ အမြှေးရောင် ခံကားပန်းတစ်ပွဲ့ရဲ့ပုံနဲ့။

ဘုရားရေး ဘယ်သူရေးလိုက်တဲ့ စာပါလိမ့်း၊ ကော်း...

ကျွန်းမ စာကိုခံ့းအောင် ပဖတ်နိုင်တော့ဘဲ စာပိုမ်တော်းကို
ကျော်လျှက် အောက်ဆုံးက လက်မှတ်ကို ကြည့်လိုက်မိသည်။

ခင်မင်္ဂာ

မင်းရဲ့ အေးအေးထွန်း

ကျွန်းမ စာကို ကိုင်လျှက် ကြောင် အ စွာ ရပ်နေဖိတ်။
သူမဘာ့ဖြစ်လို့ ကျွန်းမထဲ စာရေးလိုက်ရသလဲ။ မင်းညိုကရော
ဘာဖြစ်လို့ သူ ဘေး(ရ)အား ကျွန်းမတဲ့ကိုယ်ရောက်ယိုတာကို သွားပြော
လိုက်ရတာလဲ။ သူမတဲ့အကျော်အညီကို ကျွန်းမ နည်းနည်းမှ မလိုချင်ဘူး
ဆိုတာ မင်းညို့ ပသိဘူးလား။ ကျွန်းမ စိတ်ထဲမှာ တော်တော် အောင့်
သက်သက် ခံစားလိုက်ရသည်။

သည့်ထက်ပိုဆိုးတာက သည်စာကို ကျွန်းမလက်ထဲသို့ ရောက်
အောင် သယ်လာသူက ကိုသိဟာ ဖြစ်နေသည်။ ခဏလေး...သူ
စော့စောက ဘာပြောခဲ့လိုက်ပါလိမ့်း။

'မေမဇ္ဈားပတ်သက်နေမလား စိုးရိုင်လို့ ဖတ်တော့ ဖတ်ကြည့်
လိုက်မိတယ်'

ဖတ်တော့ ဖတ်ကြည့်လိုက်မိတယ်။

ပြင်သစ်လို့ရေးထားတဲ့ စာကို သူသာ ပပတ်တတ်ခဲ့လျှင်
ဖတ်ကြည့်လိုက်မိတယ် ဟု ကျွန်းမအားတောင်းပန်စရာမလို့။

ဒါဖြင့်...

သွားပြီပေါ့။

ကျွန်းမ သူနှင့်ဆက်ဆံရေးပြုလည်လို့ စိတ်ရှုပ်ရတာတွေကို
တစ်ခြားလှုတစ်ယောက်အား ကျွန်းမရင်ဖွင့်ခဲ့ပြီဟု သူသိသွားပြီ။

ကျွန်းမ ပျက်နှာဖွေ့ဗုံးနှုန်းပုံသွားတဲ့။ ရပ်နေရတာလည်း စိတ်မသက်
သာတော့။ ကိုသိဟာကို ဘယ်လိုပျက်နှာပြုရမှာလ ကျွန်းမ ပသိတော့ပါ။

သူ ထွက်မလာခင် ကျွန်မ ရှေ့ပေါ်နေမှ ဖြစ်မည်ထင်သည်။

ဒေါ်ဇားအေးတွန်း... ရုပ်ဟာကျွန်မကို သည်အထိတောင်လိုက်နောင့်ယုက်နေပါလာ။ ရင်ထဲမှာ ခါးသက်စွာအောင့်သွား၏။

အဲ... မဟုတ်သေးပါဘူး၊ ဒါက မင်္ဂလာ ရှုပ်ခဲ့တဲ့ အမှုကိုစွဲပဲ။ မင်းညိုသာ သွားမပြောခဲ့လျှင် သည်မိန်းမ စာရေးပြီး ကူညီလာစရာ အကြောင်းပေါ်။

သို့သော် အဲသည်လိုပေတဲ့လည်း အပြိုမတင်ထိုက်ပါဘူးလေ။ သူက ကျွန်မကို အစဝအရာရာ မြန်မြန် အဆင်ပြေဆေချင်လို ဟိုအသွား ကြိုးကို ပြောပြတိုင်ပင်တာ ဖြစ်မှာပါ။ သူမှာ အပြိုမနှုပါဘူး။ ဟို ပိန်းမကိုက မင်းညိုအပေါ် ပင်လာယူချင်လို စွဲတိကို ကူညီချင် နေတာရော ပဖြစ်နိုင်ဘူးလာ။

ထိုသို့ တွေးမိသောအခါ ကျွန်မသည် စာကို တင်းကြပ်နေအောင် ဆုပ်ကိုင် ဖျော်ညှစ်ပစ်ပစ်၏။

သို့သော် သူ့စာထဲမှာပါသည့် နေ့စဉ် မှတ်တမ်းအကြောင်းက ကျွန်မကို ခွဲဆောင် ညို့ယူထားလိုက်သည်။

ကျေးဇူးတင်ပါတယ် အနိတိရယ်။

* * *



ကြယ်စံကဗျာ (Magnolia Stellata)

ကျွန်မရှေ့က အဖြူရောင်ပန်းဖွံ့ဖြိုးသည် ကြယ်တစ်စင်းနှင့် တူ၏။ ပွင့်ချင် စုစုပေါင်း ဆယ့်နှစ်ချင်ရှိ၏။ ရွှေကိုသစ်နဲတွေ မဝောင်မှာ တစ်ပင်လုံး အပွင့်တွေချေည်း ပင်လုံးကျေတ် ပွင့်လိုက်ကြတာမို့ ပြုခွဲတ်ကာ ဖြာတွက် တောက်ပနေလေသည်။ ကျွန်မ လက်လှမ်းလို ပီနိုင်လောက်သည် ကိုင်းနို့နို့တွေအများကြီးမှာ သူတို့တွေ ပွင့်နေကြပုံးက အဖြူရောင် ကြယ်တွေကို လက်နှင့် ဆုပ်ပြီး ကြဖြော်ထားသလိုပဲ။ လှလိုက်တာ။ ကျွန်မ ရင်သပ်ရွှေပော ပိန်းမောသွားလေသည်။

လောကကြီးဟာ ပန်းတွေရှုံးနေတာနဲ့ပဲ အသက်ရှင်နေထိုင်ဖို့ ထိုက်တန်နေတယ် မဟုတ်ဘူးလာ။ ပန်းတွေကို ပိုင်ဆိုင်တဲ့သွားပြီးပြည့်စုတဲ့ ချမ်းသာသုခကို ရပြီပေါ့။

ခါပေါပန့် မြှု ...

မြေချိဘဝဟာ မလှဘူးလားကျယ်၊ ဘာဖြစ်လိုများ မြင်ဆိုကို
ဘွားဖို့ ထုံးဖြတ်ခဲ့ရတာလဲ။

ဆယ်ပေလောက်သာ ဖြင့်နိုင်သော ခံကားဖြူပောင်ကို ကျွန်ုပ်
မေ့ကြည့်လိုက်ပါသည်။

အကိုင်းတွေ ဘေးသီးဖြာတွေကိုသမျှ အဖြူရောင် ကြယ်ပွင့်တွေ
ကလည်း ကိုင်းအပြည့် အဆုပ်လိုက်အဆုပ်လိုက် ပွင့်နေလိုက်ကြတာ။

ပင်စည်က သိပ်မပြင့်သောအခါ ပင်စည်ထိပ်နားမှာ ချိတ်ဆွဲ
ထားသော နားပည့်တာတမ်းကို ကျွန်ုပ် မေ့ပတ်ရန် သိပ်မခက်ခလုပ်ပါ။

Magnolia stellata

“စတယ်လာဆိုတဲ့ လက်တင်စကားလုံးက ကြယ်လို့ အဖို့ယ်
ရသတဲ့”

ကျွန်ုပ်မောက်ဘက်မှ ရှစ်တရက် အသံကြားလိုက်ရသည့်
အခါ ကျွန်ုပ် ဆတ်ခနဲ့ တုန်ယင်သွားပါသည်။

လူညွှန်ကြည့်နဲ့။

“ဒီတော့ ‘မက်ဂိန်လိုယာ စတယ်လာတာ’က ကြယ်စကားဖြူ
ပဲ့”

စွတ် ထိန်းချုပ်ထားသော်လည်း ပရာ။ ကျွန်ုပ်ကိုယ်တိုင်
ပသိလိုက်ပါမှာပင် နောက်သို့ လူညွှန်ကြည့်ပြီးသား ဖြစ်နေပြီး။

သူ ...

ဘယ်တုန်းကတည်းက ကျွန်ုပ်နောက်နားမှာ ရောက်နေခဲ့
တာလဲ။

သူက ကျွန်ုပ်ဘား ရင်ထဲထိ ထိုးနိုက်ထွင်းဖောက်ပစ်သည်။

ချွဲ့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။

“ကျွန်ုပ်... အိပ်ထဲပှာ ဖနေချင်တာနဲ့...”

မံ့မရဲ့ တွေ့နဲ့ဆုတ်စွာ တိုးတိုးပြောစိုးသည်။

“ကိုယ့်ကို မင်းဘာအေကြာင်းပြချက်မှ ပေးစရာပလိပါဘူး”

သူက သိပ်မွေ့ပေမယ့် ပိုင်စိုးသောလေသံဖြင့် တည်ြှင်
အေးစက်စွာ ပြောသည်။ ကျွန်ုပ် ခေါင်းကို င့်လိုက်သောအခါ ကျွန်ုပ်
ခြေဖဝါးအောက်တွင် ပန်းကလေးတစ်ပွင့်အား နှင့်မိတားသည်ကို မြင်
လိုက်ရသည်။ ဘာကြောင့်မှန်းမသိဘဲ ကပျာကယာ ခြေကိုကြလွှာက
နောက်ဆုတ်ရပ်လိုက်တော့ ခံကားပင်၏ အမြစ်တွေနှင့် ခလုတ်
တိုက်ပို့သွားသည်။

“ဘမှု”

ကျွန်ုပ်၏ ကိုယ်စွာကို ဘူရတ်တရက် ထိန်းမွေ့ပူဇော့မည်ဟု
ကျွန်ုပ်မသိလိုက်သည်။

“ဟင့်အင်း...”

မျှော်လင့်စိရှုနှင့်ပင် ကျွန်ုပ် တစ်ကိုယ်လုံး စွဲးခန့်ပြစ်သွားကာ
သွေးရှားသွေးတန်း ငြင်းဆန်လိုက်ပို့၏။ ငြင်းသာ ငြင်းလိုက်ရပေမယ့်
ကျွန်ုပ်ကိုယ်စွာကာ ပိုင်းဆိုးနေဆဲ့၊ နောက်က ခံကားပင် အကိုင်းတစ်ခုကို
ဆုပ်ကိုင် ထိန်းထားလိုက်ရပါသည်။

“မင်း စကာထိုင်လိုက်ဖို့ လိုမယ်ထင်တယ်”

ကျွန်ုပ်ကို သူက ပျော်ပျော်စွာ လွှမ်းမှုးချုပ်ကိုင်စ် ပြုနေပြီး
သူ့စကားကို ငြင်းဆန်လိုက်မှဖြစ်မည်ဟု ကျွန်ုပ်မသိသည်။ သို့သော်
ကျွန်ုပ် တကယ် ထိုင်ဖို့လိုနေတာလားမသိ။

ကျွန်ုပ် သူ့ကို မေ့မကြည့်ဘဲ အပင်ခြေရင်းက ရွက်ကြွေ

အထင်ထင်ပေါ်တွင် အင်အား ချည့်နှစ်ဗုံး ထိုင်ချလိုက်မိသည်။ ထိုအချိန်မှာ အပင်ပေါ်မှ ကြယ်ဖြူတစ်ပွင့် ကြောက် ကျွန်မရင်ခွင့်ထဲသို့ ကျလာသည်။ ပန်းပွင့်လေးကို ကောက်မကိုင်မိဘဲ ငေးမောနေ့မီ၏။ ကျွန်မ၏ ထမီအနေကိုရောင်ပေါ်မှာ အဖြူရောင် ပန်းပွင့်ကြယ်လေးသည် တောက်ပနေသည်။ ပွင့်ချပ်လေးတွေက သေးသို့ဖြာထွက် ကားစွင့်နေလေသည်။

“တကယ်တော့ ဒီပန်းက ဆောင်းအကုန် နွေအကူးမှာ ပွင့်တာ၊ ဖေဖော်ဝါရီလတုန်းက ပွင့်ခဲ့ပြီးပြီ။ တစ်ပွင့်လုံး ညွှတ်နေအောင် ပွင့်တတ်တဲ့ ပန်းက ဘာဖြစ်လို့ ကျိုးထိုးကျေတဲ့ ပွင့်နေပါလိမ့်လို့ ကိုယ် တွေးနေပါခဲ့သေးတယ်။ အခုမှပဲ အဖြောက်တော့တယ်၊ သူက မင်းကို စောင့်နေတာကိုး”

ဒီ...

ကျွန်မ သူ့ကို မေ့ကြည့်လိုက်မိ၏။ သူက ရှိုးတံ့ကျကျမှာ ကြယ်စံကားဖြူတွေ့ ဝေဆာနေသော အကိုင်းအခက်တစ်ခုကို ကိုင်လျက်က ကျွန်မအား ငံ့ကြည့်နေသည်။ သူ့မျက်နှာမှာ အပြီးကို အရိပ်အခြည်များပင် မတွေ့ရ။

“မင်းသိလာဟင်၊ ဒီ Star magnolia ပင်က မင်းဒီအီမိန္ဒီကို ရောက်တဲ့နေ့မှာ ခုတိယတစ်ကြိမ်အတွက် ပြန်ပြီးဖူးလာခဲ့တာ”

အဲလို ပပြောပါနဲ့

“မင်းအတွက် မဟုတ်ရင် အပင်တစ်ခုဟာ ဘာကြောင့် နှစ်ပါ့ပွင့်မလဲ။ မင်းကိုခေတ့တာသော မဟုတ်ဘူးဆိုရင် သူက ရာသိချိန်တုန်းက ပွင့်တယ် ဆိုရုံးလေး ဘာကြောင့် ပွင့်ပြရမှာလဲ၊ မင်းအတွက်သာ မဟုတ်ဘူးဆိုရင် ပင်းရောက်တဲ့နေ့မှာမှ ဘာကြောင့် ဖူးရမှာလဲ”

ကျွန်မ ဂေါင်းပြန်လိုက်၏။

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၁၅

ကျွန်မထဲ့ချုပ်ပေါ်က ခံကားဖွင့်လေးကို ကောက်ယူလိုက်သည်။ ယောကျားတစ်ယောက်ရှုံးမှာ ပန်းတစ်ပွင့်ကို နမ်းပြုတာဟာ မိန့်းမာယာလေးဆယ်ထဲမှာ အကျိုးဝင်သတဲ့၊ ကျွန်မ ဒီပန်းကို နမ်းချုပ်သည်။ နမ်းလည်း မနမ်းပဲ့။

“သူက တခြား စံကားဖြူတွေ့လောက်တော့ ရန်းမမွေးလှုဘူး၊ သင်းတယ်ဆိုရုံးလေးပဲ သင်းတယ်။ ဓမ္မးကြည့်ပါလား”

သူ့စကားအခုံတွင် ကျွန်မ နမ်းလိုက်သည်။ သင်းပျော်မွေးသော ရန်းကြောင့်လားမသိ။ ကျွန်မကိုယ်ခွဲဗျာသည် ဖော်ပါး လွှို့ခြော့သွားသည်။ အာရုံက ရိုဝင်ယစ်များလာသလိုပဲ။ ကျွန်မ ပင်စည်ကို ဖိုလိုက်ချင်သော်လည်း ပင်စည်က နည်းနည်းသေးသွယ်နေသည်။ ကျွန်မ ဘေးပတ်လည်မှာ ကြယ်ပွင့်တွေ့ ကုခုန်နေသလို လှည့်ပတ်ဝဲနေကြပြီ ထင်သည်။ ကျွန်မ သူတို့ကို မေ့ကြည့်ရင်း အိပ်ချင်လာသည်။ ဖိုလိုမရဘူးဆိုတော့ လွှဲအိပ်လိုက်ရင်ကော်။

စံကားပင်တစ်ပင်အောက်မှာ အိပ်တယ်ဆိုတာ ကျွန်မအဖို့အထူးသေန်းမှ မဟုတ်တော့တာ။ လေတဖြူးဖြူး ဝိုက်ခတ်နေသော ဓမ္မးရန်းထဲသင်းသော ပန်းကြောဖြင့် ခင်းကျုံးထားသော ယခုလိုအော်ရာ ပျိုးမှာမှ ကျွန်မ မအိပ်သင့်ဘူးဆိုလျှင် ဘယ်နေရာမှာများ အိပ်သင့်ပြီးမှာလဲ။

မဖြစ်ဘူး၊ ကျွန်မတစ်ယောက်တည်းမှ မဟုတ်ဘဲ။ သေးနားမှာ ယောကျားတစ်ယောက် ရှိနေတယ်လေ။

သို့သော် အခြားအပင်များထက် သည်အပင်၏အောက်မှာမှ ကျွန်မအိပ်ချင်သည်။ သူ့အပွင့်တွေ့က ပို၍ ထူထပ်များပြားသောကြောင့် ပန်းကြောမှုလာသည် ပို၍၌ ညံ့မွှေ့မြှောပဲဟု သေချာသောကြောင့်

ဖြစ်သည်။

“ဒီပန်းပွင့်လေးတွေဟာ မြဲရုပ်ပြင်မှာ တော်တော်အရေးပါတဲ့ အတ်ကောင်တွေဖြစ်ခဲ့တယ်။ တစ်ညွဲဆီတုန်းကပဲ့

“ကြယ်စံကားဖြူပင်ဟာ ဆောင်းမှာ ပန်းပွင့်တယ်။ အဲဒီတုန်းက ဇွန်ရိုက်လကုန်ခါန်းပေါ့။ ဉာဏ်ချိန်မှာကိုပဲ တော်တော်အေးနေပြီ။ ပန်းတွေပွင့်နေပုံက အရွက်တွေကြွကုန်လို့ အကိုင်းသက်သက်သာ ကျွန်တော့တဲ့ အပင်မှာ ကိုင်းဖျားကိုင်းနားမကျွန် ပွင့်တာမို့ တစ်ပင်လုံး နှင့်တွေအဆုပ်လိုက် တင်နေတော့သလို့ အဖြူရောင်ကြယ်တွေပဲ ကောင်းကင်ကနေကြုပြီး မြှု ဉာဏ်တဲ့မှာ လာစွာဝေးကြသလိုပဲ။ ဘယ်လောက်များ လွှဲထိုက်သလဲဆိုရင် ပြက အဲဒီနောက ကြယ်စံကားဖြူပင်အောက်မှာ ဉာဏ်ချိန်တွေလို့ ဆုံးဖြစ်ပိတယ် ဉာဏ်မှားကို ပြောပြတော့ ဉာဏ်မှားက အိပ်ရမောပေါ့လို့ ကတိ ပေးလိုက်တယ်”

ဘုရားရေး သည်လူဟာ ကျွန်းမာရ် စိတ်ကိုများ ဖတ်တတ်နေလေ ရော့သလား၊

“မြေဟာ ဉာဏ်သယုံရှုစုနှစ်ငယ်တာမို့ ပြက ဉာဏ်အပေါ်မှာ ဆိုးလည်း ဆိုးလေ့ရှိပါတယ်။ တကယ်တော့ အဲဒီအဲချိန်က ဆောင်းတွင်း ကြိုးပဲ့။ ပြောရိုက် စံကားပင်အောက်မှာသိပ်စော့ ဉာဏ်ပြုမြို့ စိတ်ကျွဲ့နှင့်တော် ခွဲ့မပြုနိုင်ပါဘူး။ ဉာဏ်တော့ ဉာဏ်လုပ်သလဲဆိုတော့ မြေ့ ဉာဏ်ဘတွေ ထမင်းတားနေတုန်း ကြယ်စံကားဖြူပွင့်တွေ အားလုံးကို မြေအိပ်ရာပေါ်မှာ ဉာဏ်ပြုမြို့ဖြန့်ကြ ထားပေးလိုက်တော့တယ်။ မြေတစ်ယောက် အခန်းထဲကို ဝင်ဖို့ လျောကားကနေ တက်လာတဲ့ အချိန်မှာ ပဲ ပန်းရန်းက ဖွေးပျော်နေခဲ့ပြီ။ မြေလည်း ဝင်လိုက်ရော စံကားဖြူပွင့်တွေ

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၁၇

ပေါ်မှာ အိပ်ဖို့ပြင့် ဉာဏ်ချိန်တဲ့ဆင်းစရာ မလိုတော့ဘူးလို့ သိသွားတော့ပေါ့”

ကျွန်းမာရ်အနည်းငယ် ပြုးမိသည်။

အကယ်၍သာ ကျွန်းမလည်း ဒီအပင်အောက်မှာ ဒီလိုပန်းရန်းအောက်မှာ အိပ်ချင်တဲ့စိတ် ပေါ်မိတယ်လို့ ပြောခဲ့ရင် သူကျွန်းမအတွက် ဘယ်လိုများ စီစဉ်ပေးနိုင်မှာပါလိမ့်။ ကျွန်းမာရ် သိချင်လိုက်တာ။ သို့သော ဒါက မေးကောင်းသော အရာမဟုတ်ချေ။

“မြှု အိပ်ပျော်ခဲ့သလား”

ကျွန်းမသိချင်သော အခြားမေးခွန်းတစ်ခုကို ဖေးမိသည်။ ဉာဏ်လည်း ကျွန်းမ၏မေးခွန်းကို အရေးတကြီး လေးလေးနောက်နောက် ဖြောပိသည်။

“အိပ်လိုပျော်ဘူး၊ စံကားဖြူပွင့်တွေက ဉာဏ်အိပ်ရာပေါ်မှာ ဖြူဖွေ့ပြီး အချင်လိုက် အဖွင့်လိုက် အထပ်ထပ်ဖို့ နှုတ္တုများရော ဖွောရန်းရော ပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မြေချာ လွမ်းဆွေတ်တမ်းတစ်တွေနဲ့ ပြည့်သိပ်မှုန်းပြီး ပောနေခဲ့တယ်”

ကျွန်းမရင်ထဲမှာ အပျိုးအစားမဆွဲခြားတတ်သော နှင့်သည်း စာကျွန်းမှာကို ခံစားလိုက်ရသည်။ ကျွန်းမဘယ်ဉာဏ်ကို လွမ်းမိနေပြီလဲ။

“စံကားဖြူတစ်ပွင့်ချင်း၊ ပွင့်ချင်တစ်ချင်းချင်း၊ ဝတ်ဆံတိုင် တစ်တိုင်ချင်းဟာ မြေအတွက်တော့ ဉာဏ်စုံတဲ့ ဉာဏ်မှားရဲ့ ကိုယ်ပွဲ့သွား စံကားပွင့်တွေအားလုံး ဉာဏ်သွေ့ရဲ့ လက်နဲ့ ကင်းကွာပြီး ဖြစ်တည်ခဲ့တာမှ မဟုတ်ဘဲ။ ဒီတော့ မြေဟာ ဉာဏ်အလွန် အိပ်ချင်လှုတယ်ဆိုတဲ့ စံကားဖြူပွင့်တွေနဲ့တော့ အတူအိပ်ရပါရဲ့။ ဒါပေမယ့် အိပ်လို့ မပျော်ဘူး”

ကျွန်မဆိုလျှင်ရော အိပ်လို့ ပျော်နှင်ပါးပလား၊ အိပ်လို့မပျော်ခဲ့လျှင် ကျွန်မ ဘာလုပ်ဖိမလတဲ့။ စာဖတ်မလား။

သာမန်အချိန်ဆိုလျှင်တော့ အိပ်မပျော်လျှင် စာဖတ်လို့ရမှာ သေခြာသည်။ ခံကားဖွင့်တွေ့ကြောင့် တော်တွေ့ဘာ အိပ်မပျော်ဘာဆိုလျှင် တော့ ကျွန်မ ဘာလုပ်မိမှာပါလိမ့်။

ပြတင်းပေါက်ကနေ ငေးမျှော်ပို့လေမလား။

“အဲဒီတော့ မြဲ ဘာလုပ်သလဲဟင်”

ဟောကြည်ရင် သူ့ကို ဖော်ပေါက်တော့ သူက ကျွန်မအား ရုံကြည်၏။

“မြက ပြတင်းပေါက်မှာ မတိတတ်ရပ်ပြီး ညာအမျှင် ဥယျာဉ် ထဲကို ငေးမောနနဲ့တယ်”

အိုး ...

ကျွန်မ သူ့ထံမှ မျက်နှာ လွှဲပစ်လိုက်ရပါသည်။

“အဲဒီအချိန်မှာ ဥယျာဉ်မှားကလည်း အိပ်နဲ့အနီးဆုံး ခံကားပင် တစ်ပင်နောက်ကနေကြော်ပြီး မြကို လှမ်းကြည်နေခဲ့တယ်။ မြကတော့ မဖြင့်ဘူးပေါ့။ သူကတော့ မြခံကို သွားရမလား။ မသွားရဘူးလား ဝေးမရ စိတ်ရှုံးနေခဲ့တယ်။ မြကို င့်ညာတဲ့စိတ်က သူ့ကိုစုံဖြတ်ရ ခက်ခေတယ်။ မြကိုချို့လို့ သူသွားချုပ်တယ်၊ ဒါပေမယ့် မြကိုချို့လို့ သူမသွားဘဲ နေမဖြစ်မယ်လို့ အားတင်းတယ်။ မြကို သနားတဲ့စိတ်က မြခံသွားဖို့ တွန်းပို့နေတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲဒီ သနားစိတ်က မြခံ မသွားဖို့ နာချုံနေပြန်တယ်၊ သူဟာ ချုပ်မြတ်နီးစိတ် ခဲ့ ဆန့်ကျင်နေတဲ့ ဆန့်နှစ်မျိုးစီအကြားမှာ တင်းကြပ် မောဟိုက် နေခဲ့တာ အကြားကြိုးပဲ”

သူ့အသံက တဖြည်းဖြည်း တိုးတို့လာ၏။

ချွန်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၁၉

မကြာခင်မှာ သူ့ပုံပြုင်အဆုံးသတ်တော့မည်ဟု ကျွန်မ ခံစာမေးရသည်။

“ဆောင်းသူဟာ ပိတ်နောအောင် မောင်ခဲ့ပါတယ်။ ခံကားပင် တွေ့လည်း အားလုံးအိပ်ပျော်နေကြပြီး၊ အိပ်ကြီးတစ်ခုလုံးမှာ အလင်း ရောင်စိုလို မြဲခဲ့ ပြတင်းဆိုကလာတဲ့ အလင်းရောင် သဲ့သဲ့လေးပဲ မို့တာယ်။ ဘာခန်းထဲက အလင်းရောင်ကို နောက်ကျော်နိုင်းပြီး အပေါ်ပို့တဲ့ ကို မြဲ ငေးမျှော်နေခဲ့တဲ့ တစ်ချိန်လုံးမှာ သူထိန်းချုပ် အားတင်းရပ်နေခဲ့ခိုင်သူမျှ မြဲလည်း ပြတင်းကနေ အခန်းသာက်ကို ပြန်လှည့်ဖို့ ငဲ့စောင်းလိုက်ရော့ သူ့ရှင်တစ်ခုလုံး ပူပြုး လောင်ပြုံ့ကိုခဲ့ရခဲ့တော့တာပဲ။

“တစ်ဝက်တစ်ပြက် အလင်းအောက်မှာ မြပါးပြင်ပီးမြဲ လက်ခနဲ့မြှင့်လိုက်ရတဲ့ မျက်ရည်စလေးတွေ့ကြောင့်ပေါ့၊ အဲဒီအချိန်မှာပဲ သူမှာသွားပြီခိုတာ သူသိလိုက်တယ်။ မြဟာ သူ့ကို တမ်းတတဲ့စိတ်နဲ့ မျက်ရည်ကျေနေပြီး၊ အိပ်ပျော်နေတဲ့ အလှမယ်လေး ပက်ပို့နိုင်လိုက်ပေါ့၊ အိပ်ပျော်နေတဲ့ အလှလေး မြကို သူအန်းနဲ့ နှီးလိုက်ပို့ပြီး၊ ဒါပေမယ့် ဒီဇာတ်လမ်းဟာ ပုံပြင်စစ်စစ် ပဟုတ်ခဲ့လေတော့ သူက ပုံးသားလေးတစ်ပါး မဟုတ်ခဲ့တူး၊ ဒါကြောင့် ပုံပြင်တစ်ပုဒ်လို့ အဲဒီအချိန်ကဝပြီး၊ သူတို့နှစ်ယောက် ပျော်ချိုင်စွာ ပေါင်းဖက်နေထိုင်သွားကြရမှာ မဟုတ်ဘူးဆုံးတာ သူသိနေပါတယ်”

မိန်းကလေးရဲ့အချို့ဟာ လူတစ်ယောက်ကို မင်းသားလေး တစ်ပါးဖြစ်အောင် ဖန်ဆင်းပေးခိုင်တယ်ဆုံးတာ ဒီဥယျာဉ်မှား။ မသိလေးရော့သလားကွော၍။

ကျွန်မ ဝစ်းနည်းလာသည်။ သူ့အတွက်လား မြအတွက်လား၊ ကျွန်မကိုယ်တိုင်အတွက်လား ကျွန်မ မသိတော့ပါ။

“အဲဒီညက သူ ဥယျာဉ်ထဲကနဲ ထွက်သွားခဲ့တယ်၊ ရွာကနေ ထွက်သွားခဲ့တယ်” မြဲရဲ ဘဝထဲကနေလည်း ထွက်သွားခဲ့တယ်”

ဘုရားရေး ယောက်ဥုံးတွေဟာ တော်တော် ကြောက်စရာ ကောင်းပါလား၊ တစ်ဘက်သတ်ကြီး ဆုံးဖြတ်လိုက်တာများ၊ မြဲရဲ နှင့်သားကို သူ့မဲ့ လစ်လျှော်ရှုရက်လေခြင်းကွယ်။

မြဲ...၊ သနားစရာ မြုပါလား၊

“နောက်တစ်နှုန်း ပိုးလင်းတဲ့အခါ မြေက စံကားပင်ဓတ္ထဲ သွားနေခဲ့လိုပယ်။ ဘယ်စံကားပင်နောက်ကနဲ သူပေါ်လာမလဲလို မျှော်လင့် တစ်းတစ်းတွေနဲ့ စံကားပင်တွေကြားမှာ လိုက်ရှာ နေလိုပယ်။ ပထမတော့ မျှော်ရှုပဲ၊ နောက်တော့ နားမလည်နိုင်ဘဲ လွမ်းရလိုပယ်၊ နောက်တော့ သွေးရှုံးသွေးတော် ဖြစ်လာလိုပယ်။ နောက်တော့ ပုံပြင်းလောင်မြိုက်လားလိုပယ်။ နှေ့တွေရှုက်တွေ ကြာလာတော့ နာကျင် ကြောက့်လာလိုပယ်”

ကျွန်ုပ်မ ရင်ခွင့်ထဲက စံကားဖြူပန်းပွင့်လေးကို ကျွန်ုပ်မ နောက်တစ်ကြိမ် နှစ်းနှုံးကိုပါ၏။ သည်တစ်ခါက ပြုအတွက် ဖြစ်သည်။

“ဥယျာဉ်များလုပ်သွားတာ ပုန်တယ်ထင်လား”

ကျွန်ုပ်မမေးမီသည်။ သူ့မဖြပ်ပါ။ ထို့ကြောင့် မေးခွန်းကို ပြောင်းမေးမီသည်။

“ရှင်ဆိုရင်ကာ ဘယ်လို ဆုံးဖြတ်မလဲ”

သူ ခဏတိတ်ဆိတ်နေပြီးမှ ခပ်တိုးတိုး ရယ်မောသည်။

“အင်း ကိုယ်ဆိုရင်တော့ ချို့သွေ့ဆိုကို သွားလိုက်မီယ် ထင်တယ်”

မင်းညိုကို ကျွန်ုပ်မ ဖျတ်ခဲ့ သတိရသွားပြန်၏။

ချွန်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၂

နှင်ဆိုရင်ကာ ဘာလုပ်မှာလဲဟု ပေးကြည့်ချင်လိုဖြစ်သည်။

ဒါပေမယ့် မင်းညိုကို ထိုပေးခွန်း မဖော်ပီ မေးခွန်းမည့် မေးခွန်းတစ်ဆင့် ကျွန်သေးသည်။

‘နှင်ဘယ်လိုခံစားရတဲ့ ပိမ့်မမျိုးကိုမှ နှင်က ချို့သွေ့လို သတ်မှတ်မှာလဲ’

တစ်ခါတုန်းက မင်းညိုက ကျွန်မကို ရယ်မောရင်း ညည်းသူ ပြုဖူး၏။ ပိမ့်ပေတွေ ဘာလိုချင်တယ်ဆိုတာ ငါမသိဘူး...တဲ့။ အဲသည် တုန်းက ကျွန်မ ဘာထင်မြင်ချက် ပေးလိုက်မီသလဲ ပမာတ်ပါတွေ့ပါ။ သည်တစ်ခါ မင်းညိုကို တွေ့လျှင်မေးမီယည် မေးခွန်းတစ်ခုတော့ ကျွန်မ ရလာခဲ့ပြီ။

“ယောက်ဥုံးတွေက ဘဝမှာ ဘာလိုချင်တာလဲ” ဟူသော မေးခွန်းဖြစ်သည်။

“က ကိုယ့်ကို ပြောပါပြီး၊ မင်းဆိုရင် မြေနေရာမှာ မြဲလို ခံစားလိုက်ပြီဆိုရင် သူ့ကို ပုန်းသွားမှုာလား၊ မင်းဘယ်လို ဆုံးဖြတ်မလဲ”

ကျွန်ုပ်မ ဟက်ခဲ့ တစ်ချက်ရယ်လိုက်မီသည်။

“ကျွန်ုပ်မလား၊ ပြုတင်းကာနေမှ လှမ်းကြည့်နေမြို့ပြီဆိုရင် သူ့ကို အမောင်ထဲမှာ အပင်တစ်ပင်ပင်နောက်မှာ ရှိနေမလားလို လွမ်းမျှော်ရှုကြည့်မှုပဲ။ တွေ့ရင် သူကျွန်ုပ်မသိလာမလား ခဏတော့ ကြည့်မယ်။ မလာရင် ကျွန်ုပ်မက ဆင်းသွားလိုက်မှုပဲ”

ကျွန်ုပ်မ ထိုင်ရာမှ ထာရပ်ဖူးကြိုးစားမီသည်။ မိုးချုပ်လျှော့ ဒေါ်တင်းတစ်ယောက် ငါးပဲရလာမလား၊ ကြက်သားဝက်သားပဲ ရလာမလား၊ ဟိုလူစားဖို့ ချက်ပြုတ်နေလောက်ပြီ။ ကျွန်ုပ်မ ပြန်သင့်ပြီထင်၏။

“ကိုယ်မေးတာက မြဲလို ဘာမှန်းမသိဘဲ စွဲနှုန်းခံလိုက်ရရင်

သူကို မှန်းမှာလားလို မေးတာလေ”

“အင်း လူတစ်ယောက် အင်းလေ၊ ကိုယ်ချိုပ်ရတဲ့ လူတစ်ယောက်ကို မှန်းဖို့ဆိတာ ကျွန်မအတွက်တော့ တော်တော်ကို ခက်ခဲ့မှာ ပြီ”

ကျွန်မ မတ်တတ်ရပ်ပြီးနောက် အိမ်ဘက်သီပြန်ဖို့ ခြေလှမ်ပြင် ပြီးမှ ကြယ်ခံကားဖြူမွှင့်များကို မေ့ကြည့်လိုက်မိသည်။

“ကျွန်မ ပုန်းနိုင်မှာမဟုတ်ပါဘူး”

“မင်းမှာ ချိုင်သူရှိနေတယ်”

မေးခွန်းတစ်ခု မဟုတ်ပါ။ ဦးချောက်တစ်ခုသာ ဖြစ်သည်။

အဲဒါကို ကျွန်မကိုယ်တိုင်တောင် မသိတာ၊ သူက ဘယ်လိုလုပ်ပြီး သီနိုင်မှာလဲ၊ ဒါမှုမဟုတ် သူက အချိုင်းပတ်သက်လျှင် အားလုံးကို သီနိုင် ခန့်မှန်းနိုင်သည် ဒွန်ဝိုင်လို လူမျိုးလား

“ကျွန်မ မသိဘူး”

“ကိုယ်ကတော့ သိပါတယ်”

သူမျက်လုံးနက်နက်တွေက ကျွန်မ၏ နှလုံးသာဆီ ထွေးဖောက် ကြည့်နေတော့သလိုပင် ကျွန်မ မျက်လုံးတွေထဲသို့ ချိုကြာကြာ နိုက်ကြည့်နေခဲ့ပါသည်။

ကျွန်မ သူမျက်လုံး၏ ရုံးရတောက်ပသော အလင်းတန်းကို မခံနိုင်ပါ။

“ကျွန်မ သွားတော့မယ်”

ခ်ပိုးဝါးပြောလျက် လျှည့်ထွက်လိုက်သည်။

“မေ...”

ကျွန်မ ခြေလှမ်းတွေကို တုန်းခဲ့ ရပ်သွားအောင် ဆွဲဖော်း

ချိုင်သူလား စကားတစ်ပွင့် ဖွင့်ခဲ့တယ်

၁၂၃

ထိန်းချုပ် ထားနိုင်စွမ်းသော ခေါ်သံ။

ဘုရားရေး ကျွန်မ သွားပါရမေတ္တာ?။

ကျွန်မ လက်ဖျားခြေဖျားတွေ အေးစက်တုန်းနိုက်လာသည်။ အားတင်းပြီး လူညွှန်ကြည့်လိုက်သောအခါ သူ ကျွန်မကို ဖြူဖွေးသော ကြယ်ခံကားတစ်ပွင့် လှမ်းပေးစန်သည်။

“ဟင့်အင်း”

ကျွန်မ မယူချင်း

“မင်းအတွက် ပွင့်ပေးတဲ့ပန်းလေ”

ကျွန်မ သူကို မေ့ကြည့်နေမိသည်။

“ကျွန်မ”

“ဒါပုမဟုတ် ဒီပန်းလေးကို မင်းခေါင်းအုံးပေါ်ကို တစ်ယောက် ယောက်က လေထားပေးစေချင်တာလား”

အို... ဘယ်လိုလူပါလိမ့်။

“ကျွန်မတဲ့ခါ့ဖွင့်ပေးသဲ အိမ်ထဲကို ရှင်ဝင်လိုရမှာလား”

“ရမယ်ထင်ပါရဲ့”

ကျွန်မ ထိတ်ခနဲ့ရင်ခုနှစ်သွားသည်။ ကျွန်မ ဘာလုပ်ရမှန်းမသိ ဘဲ နေရာမှာ ခြေခံရပ်လျက် ကျွန်မမျက်လုံးနှင့် တည့်တည့်မှာရှိသော သူအကျိုးကော်လာအောက်ခြေ နေရာလွှတ်ဆိုသို့ ငေးမောနေမိသည်။

“ကိုယ်က မင်းကိုစတာပါ၊ သွားလေ မေ”

သူက ခပ်ပြီးပြီးပြောပြီးနောက် လက်ထဲကာပန်းကို ခပ်စေးစေး သို့ လွှင့်ပစ်လိုက်တော့မည့်ဟန် ပြင်သည်။

“ပေးပါ”

အသံခံပိုင်တိုင်တိုင်ပြင့် သူထံမှ ပန်းကို တောင်းယူလိုက်မိသည်။

သို့သော် ကျွန်မစကားက နောက်ကျေသွား၏။

ကြယ်ပုံသဏ္ဌာန်ပန်းပွင့်လေးသည် ခံလှမ်းလှမ်းက မြှက်ခင်း
ပြင်ပေါ်သို့ ကျေသွားတော့သည်။

ရတ်တရက် ကျွန်မ ဝါးနည်းသွားလေသည်။

“သွားတော့ မေ”

ကျွန်မ ချာခနဲ လှည့်ထွက်ပြီးလာခဲ့ပါသည်။

* * *

ကျွန်မ ဖီးပို့ခန်းထဲ ဝင်သွားတော့ ကိုသီဟ ထမင်းစား စာဖွေမှာ
ထိုင်လျက် ဂျာနယ်အဟောင်းတင်စောင်ကို ဖတ်နေသည်။ သူ
ဖတ်နေသောဂျာနယ်မှာ ဝိုက်ဝိုက်ဆိုင်ဆိုင်ပင် မင်းဆို့၏ The Voice
မြို့နေသဗြားမြို့ ကျွန်မ တော်တော် ကျွန်းများပါသည်။ ထို့ကြောင့်လည်း
သူကို ပြောပြောလည်လည် စကားပြောဖို့ ကျွန်မ အဆင်သင့် ဖြစ်နေ
သည်။

“ကျွန်မ ဆရာ့ကို တစ်ခုပေးချင်တယ်”

ထမင်းစားပြီး အချို့ဖွဲ့အဖြင့်စားရန် သရက်သီးမှည့်တစ်လုံးကို
လို့နေရင်းက ကျွန်မ စကားစလိုက်သည်။

ဂျာနယ်ကို သဲကြိုးပဲကြိုးပတ်နေရာက ကျွန်မဘက်သို့ သူလှည့်
ကြည့်၏။

“ကျွန်တော်လည်း မမေဇာ်ကို တစ်ခု မေးချင်တယ်၊
မမေဇာ်က အရင်မေးပါ”

“ဆရာ ပြင်သစ်စာ တတ်သလား”

“မတတ်ဘူး”

ချုပ်သွား စကားတစ်ပွင့် ပွင့်ခဲ့တယ်

ကျွန်မ အုံသွားသည်။

“ဒါဖြင့် ကျွန်မသီ ယူလာတဲ့စာကို ဖတ်လိုက်မိတယ်လို့ ဘာလို့
ပြောသလဲ”

သူက ကျွန်မအား မရယ်မပြီး ကြည့်နေရာမှ ဖတ်လက်စာ
ဂျာနယ်ဆီ ပြန်အာရုံရောက်သွားသည်။ ထိုနောက် အားခားနှင့်ဖြင့်
မပွင့်တဲ့ပွင့် ပြောသည်။

“ကျွန်တော့အသိတစ်ယောက်က ဖတ်ပေးလို့ပေါ့”

ကျွန်မ ထိန်းချုပ်ထားသမျှ လွှတ်ထွက်ကုန်တော့မျှပဲ။ သူရှေ့
စားပွဲပေါ်သို့ သရက်သီးပန်းကာန်ကို ခံပေးတိုင်းရလောက်အောင်ကိုပဲ ကျွန်မ^၁

ရဲ့ ကိုယ်ရေးကိုယ်တာကို စပ်စုချင်စိတ်က သိပ်များနေတယ် ဆိုပါတော့”

“မမေဇာ်၊ ကျွန်တော်က သားတစ်ယောက်အနေနဲ့ ကျွန်တော့
အမေရဲ့ ဂုဏ်သိက္ခာကို မထိနိုက်အောင် ကာကွယ်ရုပ်ယူ တာဝန်
ရှိတယ်၊ မမေဇာ် ဘာတွေကြေးစည်နေသလဲဆိုတာ ကျွန်တော် သိချင်
တယ်၊ တားလို့ရရင် တားချင်တယ်၊ ကျွန်တော်က မမေဇာ်ရဲ့ ကိုယ်ရေး
ကိုယ်တာကို စပ်စုစုံ ဘာအကြောင်းမှ ဖို့ပါဘူး”

ကျွန်မ သူနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါသည်။

“လူတစ်ယောက်ရဲ့ဘာဝမှာ ဖြစ်ခဲ့တာတွေမှန်သမျှကို အမှန်
အတိုင်း ဖွင့်ချေသင့်တယ်လို့ မထင်ဘူးလား၊ ဖြစ်ခဲ့တာတစ်ခုကို မဖြစ်ခဲ့
သလိုလို ဟန်ဆောင်ဖဲ့ကွယ်တာမျိုး၊ ကိုယ်မဟုတ်ခဲ့တာကို ဟုတ်ခဲ့
သယောင် လိပ်ညာတာမျိုးကို ဆရာက သဘောကျေသလား၊ လူ
တစ်ယောက်ရဲ့ သမိုင်းကို ပြောင်းပစ်လို့ ရမယ်ရော ထင်သလား”

သူမျက်နှာ တင်းမာသွားသည်။

“သေဖြိုးသား လူတစ်ယောက်၊ ကိုယ့်ကိုယ်ကို မကာဘွယ် နိုင်တော့တဲ့လူတစ်ယောက်ကို ဘာဖြစ်လိုသူ့အတိုင်း မထားနိုင်ရတာ လဲ၊ ဘာဖြစ်လို အတိတ်ကို တူးဖော်ချင်နေရတာလဲ”

“ဘာဖြစ်လိုလဲဆိုတော့ အဲဒီလူက နိုင်ငံကျော် စာရေး ဆရာမ ကြီး ဖြစ်နေလိုပေါ့၊ သူတွေးသလို ကျွန်မတို့ တွေးကြည့်ချင်တယ်၊ သူတစ်ခုရုပ်မှုမှာ မြေပူးတယ်ဆိုရင် အဲဒီကို ဘာဖြစ်လို လုပ်ခဲ့တာလဲလို သိချင်တယ်၊ တကယ့်အရေးကိစ္စတစ်ခု ကြောက်တဲ့အခါ သူဘယ်လို ဖြေရှင်းသလဲ သိချင်တယ်၊ သူဘယ်လို တုန်ဖြန်သလဲ သိချင်တယ်၊ ကျွန်မတို့အားလုံးအတွက် သူက စာပေအရာမှာ စံပြုထိုက်တဲ့သူ ဖြစ်နေတော့ သူဘဝရဲ အခက်အခဲတွေကို ကျွန်မတို့ သိချင်တာပေါ့၊ သူဘဝထဲမှာ ကျွန်မတို့ အားကျွမ်းရာတွေပါမယ်၊ အမှားတွေပါမယ်၊ ဆင်ခြင်စရာတွေပါမယ်၊ နောက်လူတွေကို အဲဒီတွေ အသိပေးသင့် တယ် မထင်ဘူးလား၊ အဲဒီလိုသာ မဟုတ်ခဲ့ရင် သမိုင်းဘာသာရုပ်ကို ကျွန်မတို့ ဘာကြောင့် လေ့လာထိုက်တဲ့ ပညာအဖြစ် လေ့လာင့် ကြတာလဲ”

သူအနေရ ကြပ်သွားသည်။ ကျွန်မ သိပါသည်။ သူနည်းနည်း တွေဝေသွားတုန်း ကျွန်မ မိပြာပစ်မှ ဖြစ်ပေါ်။

“လူတစ်ယောက် လုပ်ခဲ့တဲ့အလုပ်ဟာ နောက်လူတစ်ယောက် အတွက် သင်ခန်းစာတွေချုပ်းပဲမဟုတ်လား ဆရာရယ်၊ ကျွန်မတို့ဟာ ဘဝမှာ အသိပညာ၊ အတတ်ပညာတွေသာမက လူယူပညာတွေ စိတ်ပညာတွေပါ လေ့လာနေရတာပဲ့၊ နယ်ပယ်တစ်ခုရုပ်း ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဟာ အမြဲတစ်း သူတို့ဘဝကို လေ့လာပြုစုရုပ်တဲ့သူတွေ ရိုင်းနေတတ်တယ်။ အဲဒီလိုပဲ သူတို့ဘဝကို သိချင်သူဝေးသည်း

ချုပ်သွား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၅၇

အများကြီးပါ၊ ဆရာအမေက သမိုင်းတစ်ခုဖြစ်သွားပြီလေ”

သူ သက်ပြင်းချုပျက် လက်ထဲက ရျာနယ်ကို စားပွဲပေါ်တင် လိုက်၏။

“ကျွန်တော် ဒါကိုလက်ခံပါတယ်၊ ကျွန်တော် လက်မခံနိုင်တာ က ဖေမူဘဝကို လေ့လာဖို့ ဖေမူအလုပ်တွေ အာများကြိုး ကျွန်ခဲ့တယ်၊ ဒါနဲ့တင် မလုပ်လောက်သေးဘူးလား၊ သမိုင်းမှာတော့ စစ်သူကြီးတွေကို စစ်ပွဲတွေနဲ့ တိုင်းတာလိုရတယ်။ လူ့ယဉ်ကျေးမှုကိစ္စမှာတော့ စာရေး ဆရာတွေကို သူတို့ရဲ့စာတွေနဲ့ တိုင်းတာလိုရတယ်။ တော်ပြီပေါ့”

“ပဟုတ်သေးဘူးလေး၊ စစ်ပွဲတစ်ပွဲကို လေ့လာတဲ့အခါ စစ်ပွဲ သက်သက်ဘို့ပဲ ကြည့်ကြတာမှ မဟုတ်ဘဲ၊ အဲဒီစစ်ပွဲ ဖြစ်ပေါ်လာရတဲ့ အခြေခံတွန်းအားဝေး အကြောင်းရင်းတွေကိုပါ လေ့လာရတာ၊ ဘာကြောင့် ဒါဖြစ်တာလဲ၊ ကာလဘယ်လောက်ကြာအောင် ပျိုးယူလာ ခဲ့တဲ့ မီးလဲ”

ကိုသိပေါ် ပေါ်ပဲပြုပြီးသည်။

“စစ်ပွဲတွေအကြောင်း ကျွန်တော်ကို တရားမဟောပါနဲ့လေး၊ စစ်ပွဲတွေအကြောင်းကို ယောက်ဗျားတွေက ပို့သိပါတယ်”

ကျွန်မ မျက်ခနဲ အောင့်သွားသည်။ ကျွန်တော်က ပို့သိပါတယ် ဟု ပြောခဲ့လျှင် သည်လောက် ကျွန်မကို ထိုလိုက်မှာမဟုတ်။ အရာတော့ သူ သုံးနှုန်းလိုက်ပုံက ယောက်ဗျားတွေက ပို့သိ ပါတယ်တဲ့။ ထိုစကား သည် ပိုန်းမတွေကို သည်တစ်ချက်မှာပဲဖြစ်ဖြစ် တန်းတူမထား နိုင်သည့်သဘော သက်ရောက်သွားသည်။ အစိုးယ်က သူမှာ မိန်းမ တွေကို ယောက်ဗျားတွေနဲ့ အဆင့်တဲ့ အရည်အချင်းတူထားပြီး တွေးသည့် အကျင့်မရှိသေး။

သူပြောသည့် စကားကလည်း ယောက္ခယျာအားဖြင့်တော့
တကယ်မှန်နေသည်။ ထိုစကားကို ကျွန်မ ပြင်းလိုပေပါ။ ပိုနဲ့ယ
ယောက္ခား ခွဲခြားမှုအကြောင်း ပြင်းခုန်မည်ဆိုလျှင်လည်း ကျွန်မတို့
တရေးမှ မအိပ်လိုက်ရဘဲ မိုးလင်းသွားရုံပဲ ရှိမည်။ အဖြောများဟုတ်။

“ထားပါတော့လေ၊ စစ်မြေပြောမှာဖြစ်တဲ့ စစ်ပွဲတွေအာကြောင်းကို
ယောက္ခားတွေက ပိုသိတယ်ဆိုရင် လူအာချင်းချင်း လူမှုပတ်ဝန်းကျင်မှာ
တိုက်နိုက်ခံရတဲ့ စစ်ပွဲတွေအာကြောင်းကိုတော့ မိန့်ဗော်တွေက ပိုသိပါ
တယ်”

သူ မပြင်းပါ။

“အဲဒီလူမှုစစ်ပွဲတွေကို ကျွန်မလည်း တိုက်ရတယ်၊ ပြေားမေးမေး
လည်း တိုက်ခဲ့ရတာပါပဲ။ ကျွန်မရဲ့ ဇော်ပျိုးဆက်တွေလည်း တိုက်နေ
ရှိုးမှာ၊ အတိုက်နိုက် ခံနေရှိုးမှာ၊ ဒီတော့ ကျွန်မတို့အာနေနဲ့ ရှိုးသွားတဲ့
စစ်ပွဲတွေအာကြောင်းလည်း သိထားရမယ်၊ နိုင်ခဲ့တဲ့ စစ်ပွဲတွေအာကြောင်း
လည်း သိထားရမယ်၊ လူတစ်ယောက်ခဲ့သာဝမှာလည်း အနိုင်နဲ့ အရှုံးက
တွေနေတာချုပ်းပါပဲ၊ ဒီထက်ပျို့ပြီး စိတ်ဝင်စားစရာကောင်းတာက အရှုံးလို့
ဘာနဲ့ သတ်မှတ်မလဲ၊ အနိုင်လို့ ဘာနဲ့သတ်မှတ်မလဲ၊ စစ်ပွဲရဲ့ အရှုံးနဲ့
အနိုင်က သိသာတယ်၊ ဘဝရဲ့ အရှုံးအနိုင်က မသိသာပါဘူး၊ အမျိုးပျိုး
ကွဲပွဲနေနိုင်တာပဲ”

ကျွန်မ ယရုံးနား ဆက်တိုက်ပြောချုပစ်လိုက်ရသဖြင့် မောသွား
သည်။ ဉာဏ်က ကိုခွဲနိုင်သာနှင့်တွေ့စဉ်က ဒေါသ ဖပါသည်အေား
ကြည်နှုံးစရာ ကောင်းသည်အေား၊ အခုံအောက် ဒေါသလွှဲးသည်
အောက် သည်အမောက်ဖြင့် ကျွန်မ မလိုချင်လွှုပါ။

“ခင်ဗျားက တော်တော်ရွာတာပဲနော်”

“ဘာ”

ကျွန်မသာဝမှာ စွာတယ်လို့ ဘယ်သူကမှ မပြောခဲ့ဘူးပါ။ မင်းလို့
ဆိုလျှင် ကျွန်မကို မြှေခြေခြေနဲ့ အားမရစရာဟု ဖွင့်ဟာ ဉာဏ်းသူခဲ့ရသည်
အထိပါပဲ။

ကျွန်မသူရဲ့ မျက်မောင်ကြော်ကြည်မိတော့ သူပြီးနေတာ ဖြင့်
ရသည်။

“ဆောင်း ကျွန်မတော် စကားအသုံးအနှစ်များ မှားသွားလို့ ခင်ဗျား
ယုံကြည်တာတစ်ခုကို တရားသေစွဲကိုင်ထားတာပဲ။ ခေါင်းလည်း
တော်မတော်မာမယ့်ပုံဖော်”

ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိသည်။ တော်တော်မှားတဲ့
ခန့်မှန်းချက်တွေပဲ။

“တော်တော်လွှဲတဲ့ ကောက်ချက်တွေ၊ မဟုတ်ဘူးဆရား။
ကျွန်မက တော်တော် ပျော်ညှုံပါတယ်။ ခေါင်းလည်း မမာပါဘူး။
ကျွန်မက ခံနိုင်ရည်လည်း သိပ်မရှိဘူး၊ ခေါင်းမာတာက တစ်နေရာပဲ
ရှိတယ်။ အဲဒါကတော့ မြေားမေ့နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ရွေးချယ်မှုပဲ”

ဘာကြောင့်မှန်းမသိ။ သူအား ကျွန်မ၏သာဝကို ချုပ်ရန် အဆင်
သင့် ဖြစ်နေသည်။ မထူးဆန်းဘူးလာ။

“ကျွန်မ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းက ပြောတယ် ဆရာရဲ့
ကျွန်မသာဝဟာ မြေားမေးရဲ့ အထူးပွားတို့ ပြုစုတဲ့ကိစ္စမှာ ပရှိပါဘူးတဲ့။
စာကြည်ဝိုက်များသာဝသာလျှင် ကျွန်မသာဝ...တဲ့။ တကယ်တော့
ကျွန်မရဲ့ ရှုံးတက်လမ်း၊ သူများတွေ ပြောပြောနေတဲ့ ဘဝရည်မှန်းချက်
က အထူးပွားတို့တရေးဆရာမဟုတ်ပါဘူး၊ ဆရာ ယုံနိုင်ပါ့ပလားမသိဘူး၊
ကျွန်မ ရှုံးလန်ရက်နေ့ကျေရင် ပြင်သစ်မှာ လိုက်ဘရေးမယန် သင်တာနဲ့

တက်ဖို့ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဝင်ဝရာရှိတယ်။ ကျွန်ုပ် သူငယ်ချင်းက ကျွန်ုပ်မကို ဒီကကိုစွဲတွေ ဖြတ်ထားခဲ့ပြီး ပြန်လာစေ ချင်တယ်၊ ဒါပေမယ့် ကျွန်ုပ်က ကျွန်ုပ် သိချင်တာ မသိရမချင်း ဒီရွာ ကင့် မရွာဘူးလို့ ဆုံးဖြတ်ထားတယ်”

“သူ ကျွန်ုပ်ဘား ပို့ပေးခေါ်နေတဲ့။

“ကျွန်ုပ် ဘာဖြစ်လို့ ဒီကိုစွဲမှာ ဒီလောက် ဆွဲဆောင်စံနေရသလဲ မသိဘူး၊ ကျွန်ုပ်သား စာကြည့်တိုက်မျိုးသင်တန်း တက်ခွင့်ရရင် ပြင်သစ်ကို တစ်လသွားရမယ်။ ပြန်လာရင်လည်း ဒေါ်လာသုံးရာရတဲ့ ဘလိုပ်က အဆင်သင့်ပဲ့၊ ကျွန်ုပ် အလွန်ချုစ်တဲ့ စာအုပ်စင်တွေ စာအုပ် ဆိုရှိတွေကြေားမှာ နေရမယ်။ ဘယ်လောက် ချောမွှဲလိုက်မယ့် ဘဝလဲ”

သရက်သီးပန်းကန်သည် နှစ်ယောက်အလယ်တွင် မထိမတို့ ပကတိအတိုင်း ပြို့သက်လျှက်ရှိသည်။

“ဒီစာအုပ်ကတော့ ကျွန်ုပ်မကို ဝင်ငွေကောင်းတဲ့ လစေလည်း မပေးနိုင်ဘူး၊ ထုတ်ဝေပေးမယ့် စာအုပ်ဝိုက်မရှိလို့ ကျွန်ုပ်က ပိုက်ဆံ တစ်ဝက် သူငယ်ချင်းက တစ်ဝက်နိုက်ပြီး ထုတ်ရမှာပါ။ ရောင်းရတဲ့ စာအုပ်ပြုခဲ့ရင် အဲဒီငွေတွေကို ကျွန်ုပ် တော်တော်နဲ့ ပြန်အေားလုံး နိုင်ပယ် ပထင်ဘူး၊ ဒီလောက် မသေချာ မရောရာတဲ့ ရလဒ်တစ်ခုကို သေချာဇာရာတဲ့ ဘဝနဲ့လဲပြီး ရွှေးချယ်ထားခဲ့ပါတာ ကျွန်ုပ်မှားသွားပြီလို့ တစ်ခါတစ်ခါ တကယ်တွေးမိပါတယ်။ ရန်ကုန်ကို လှည့်ပြန်ရရင် ကောင်းမလားလို့ စိတ်ကူးမိတာလည်း အကြိမ်ကြိမ်ပဲ့၊ ဒါပေမယ့် ကျွန်ုပ်ကို တစ်ခုခုက ဆွဲဆောင်နေတယ်။ ဘာကမှန်လည်း မသိဘူး”

ကျွန်ုပ် သူ့ကို ခင်စိန်းစိန်း တစ်ချက်ကြည့်လိုက်ပါ၏။

“ဒီတော့ ဆရာ ကျွန်ုပ်မကို ပြောတဲ့ပါ။ ကျွန်ုပ် ဒီကင့် လှည့်

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၃၁

ပြန်ရှုပ်လောက်တဲ့ စကားတစ်ခွန်ပဲဖြစ်ဖြစ် ကျွန်ုပ် ဆရာတိက ကြာချင် တယ်၊ အဲဒါဆိုလည်း ဆရာကို ကျွန်ုပ် တကယ်ကျေးဇူးတင်မိမှာပါ”

တစ်အိမ်လုံး တိတ်ဆိတ်ပြုစိန်သက်နေသည်။ အပြင်ဘက်ဆီမှ သစ်ရွှေက်လေဝိုးသံ သဲသဲသည်သာ တစ်ခုတည်းသော အသံဖြစ်သည်။ သူ သက်ပြင်းချုပြန်၏။ ထိုနောက် အနည်းငယ်ဝါးစားပြီးမှ စကားစ သည်။ ထိုစကားသည် ကျွန်ုပ်မဘဝကို အဆုံးအဖြတ်ပေးသည့် စကားတော့ မဟုတ်ခဲ့။

“ဒီလိုရှိတယ် မပေါ်ဖော်ရဲ့ ကျွန်ုပ်တော်တို့အားလုံးဟာ ဘဝမှာ ရွှေးချယ်မှုတွေကို အများကြီး ရင်ဆိုင်ကြရတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်ုပ်တော်တို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်လို့တယ်။ ဘယ်သူမှ မှား မသွားချင်ကြဘူး၊ ဒီတော့ ကျွန်ုပ်တော်တို့အနေနဲ့ ဘဝမှာ ဘာကို တန်ဖိုး အထားဆုံးလဲ။ ဘာကို အဆုံးရှုံး မခံနိုင်ဆုံးလဲ သိဖို့လို့လာတယ်။ ကိုယ်အဆုံးရှုံးမခံနိုင်တဲ့ အခွင့်အရေးတစ်ခုကို ကိုယ်ကာကွယ်ပို့ ဆုံးကိုင် ပို့ဖို့လို့တယ်။ တစ်ခုကို ဆုပ်ကိုပိုင်မြှုပ်နှံရင်လည်း တြေားတစ်ခုအပေါ် စိတ်ညွှတ်မနေမိပို့ ဘရေးကြီး ပြန်ရော၊ အဲဒီလိုဖြစ်သွားရင် ဘဝက နေလို့ပျော်မှာ မဟုတ်တော့ဘူး”

သူက ကျောင်းသားတွေကို စာသင်သည့်လေသံဖြင့် ကျွန်ုပ်ဘား စိတ်ရှည်လောက်ရည် ပြောပြနေသည်။ သည်လိုတော့လည်း သူ့ပုံစံက လေးသားစာရာအသွေးပါဝါပဲ့၊ သူ့အမေအကြောင်းမေးမိလို့ စိတ်တို့ ဒေါသထွေက်သွားသော ကာကွယ်တတ်သည်သားတစ်ယောက်အသွေး မဟုတ်တော့ ပြန်ပါ။

“ကျွန်ုပ် သိချင်တာက ကျွန်ုပ် ဒီနှစ်ခုမှာ ဘာကို ရွှေးရမလဲ”
ကျွန်ုပ်မသည် မေးသာမေးလိုက်မြှုပ်နှံဖြတ်ပေးမှာက

ဘာလဲဆိုတာကိုလည်း ကြိုသိနေသလိုပဲ။

သူ ရယ်မောသည်။ ထိုနောက် သရက်သီးပန်းကောန်ပြားကဲ အနားစွမ်းများကို လက်ဖြင့် အမှတ်တဲ့ ထိတို့ပွတ်သပ်နေသည်။

“မမေဇာ်ကလည်း ကျွန်ုတော်တပည့်မဟုတ်။ ကျွန်ုတော် ကလည်း ယန်းပေါ်ဆူ(တိ)မဟုတ်။ နောက်ပြီး မမေဇာ်က နှစ်ခုလုံးမဲ့ အကျိုးနဲ့အပြစ်ကို မသိသူလည်းမဟုတ်။ ဒီတော့ မမေဇာ် ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့၊ အာမျိုးအတိုင်းပြောရရင် မမေဇာ်ကို ကျွန်ုတော်က နှစ်ခုလုံး ရစေချင်ပါတယ်”

ကျွန်ုမ သူ့ကို ငော်စိုက်ကြည့်နေမိသည်။ နှစ်ခုလုံးကို ကျွန်ုမ ရရှိနေသလား၊

“ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ ဘဝမှာ အသက် ရှင်ရှင်တည်ရေးမာန်အတွက် ကိုယ်ထူးချွန်ပြောင်မြောက်တဲ့အလုပ်နဲ့ ဝင်ငွေ ရန်ဖို့လည်းဆိုတယ်။ ဘဝခဲ့အရာသာအတွက် ကိုယ်စိုက်ထူးဖို့တဲ့ မှတ်တိုင်တစ်ခုလည်း လိုတယ်ဗျာ”

ကျွန်ုမ ပြုးမိသည်။ တက္ကာသို့လ်ဆရာရယ် မပြောရဘူး။ ဝကားလုံးကို တော်တော်ရွေးတတ်တဲ့သူ။

“ဟုတ်ကဲ့ ဒါဆိုရင် ကျွန်ုမရဲ့ ဘဝအရာသာအတွက် ဆရာက ဘာများ ကူညီပေးနိုင်မလဲ”

သူ အောင့်သက်သက်ဟန်ဖြင့် ပြုးပါသည်။

“ကျွန်ုတော် ပြောခဲ့ပြီရော၊ ကျွန်ုတော် အောင်တော်မူအိမ်ကို လိုက်သွားတာဟာ မမေဇာ်နဲ့ ပြောပြေလည်လည်ဆက်ဆိုး အဆင်သင့် ဖြစ်တဲ့မိတ်နဲ့ သွားခဲ့တာပါဆို။ ကျွန်ုတော်ဘက်က တောင်းဆိုမှာက တစ်ခုတည်ပါ။ စာမျက်စားကို ပုံမှန်ခံစား ကျွန်ုတော် ဖတ်ခွင့်ရချင်တယ်”

ချို့သူလား ဝကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၃၃

အဲဒါပဲ”

သူတောင်းဆိုသော ‘တစ်ခုတည်း’သည် ခက်ခဲလှသည်တော့ မဟုတ်။ သို့သော်...

“ရပါတယ် ဆရာယ်၊ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ရမ်းစရာ တစ်ခုလောက် ပြောချင်တယ်”

သူ ရယ်ရပါမလား မသိ။

“အထွေထွေတဲ့အဲ တရားဆရာတွေ ကြုံရတာက အာမျိုးကို ဘယ်လောက်အတိုင်းအတာထိ ပြောမှုလဲ ဆိုတာပဲ။ ရေးတဲ့သူဟာ ကာယကံရှင် မဟုတ်ခဲ့ရင် သူအလုပ်ကို နောက်ယူက်နေတဲ့ အမိက အကြောင်းနှစ်ခု ရှိသော့။ လေးစားစိတ်၊ ကြည်ညိုစိတ်ဆိုတဲ့ စိတ်ခံစား ချက်တွေအာရ မသိမသာ ဘက်လိုက်မှုကတစ်ခု။ နောက်တစ်ခုက ကာယကံရှင်နဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ချက်နဲ့ စွဲကိုဖက်မှု...တဲ့”

ကိုသိဟာ မျက်မျှောင်ကြတ်သည်။

“ဒီထိအောင်တော့ မမေဇာ်ခဲ့စကားက မရယ်ရသေးဘူး။”

“တစ်ခါတုန်းက နိုင်ငံကျော် အဆိုတော်တစ်ယောက်ရဲ့ အထွေထွေကို စာရေးဆရာတစ်ယောက်က ဝွေးအသွင်နဲ့ ရေးဖွဲ့ခဲ့ဖူးတယ်။ ကာယကံရှင်ရဲ့ ဇနီးက ပုံနှိပ်ထုတ်ဝေတဲ့ အသင့်မရောက်မီ သူ ဖတ်ချင်တယ်လို့ပြောတော့ စာရေးဆရာက ခွင့်ပြုလိုက်တယ်။ အဲဒီမှာ အချက်အလက် တော်တော်များများကို စာအုပ်ထဲမှာ ဖော်ပြန့် ခွင့်ပြုဘူးတဲ့။ ပြင်ဆင်တာတွေ တည်ဖြတ်တာတွေ လုပ်သတဲ့။ ဒီလိုနဲ့ စာအုပ်ထွက်လာတဲ့အဲ လူတွေက အဲဒီစာအုပ်အကြောင်း ပြောတိုင်း စာရေးဆရာက ညည်းတာ ကျွန်ုမပြန်ကြားလိုက်ရဖူးတယ်။ ဒီစာအုပ်က

ကျိုးရေးတာက တစ်ဝက်ပါများ...တဲ့။”

သူ သဘောကျွာ ရယ်မောပါသည်။ ကျိုးမလည်း ဖြူးလျက် သူ့ကို ဖော်ပိ၏။

“ဘယ့်နှယ်လဲ ဆရာ၊ ကျိုးမရဲ့တာအုပ်ကို ဆရာရော တစ်ဝက် ဝင်ရောဖို့ မိတ်ကျေးနေသလား”

“ဒါပေမယ့် ထင်မြင်ချက်ပေါ်ခွင့် ဆွေးနွေးခွင့်တော့ ကျိုးတော့ မှာ ရှိတယ်၊ ဒါကို လိုက်လျော့သင့် မလိုက်လျော့သင့် ဆုံးဖြတ်တာက မမေဇ်ရဲ့ အပိုင်းပါ”

ကျိုးမ ရန်ကုန်မှ ထွက်လာပြီးချိန်မှစ၍ ပထမဆုံးအကြိုင် ဂိုလ် ပြုပါသွားတော့သည်။

“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျိုးမ မူကြမ်းကို ပြပါမယ်”

“တစ်ခုတော့ ကျိုးတော် မိတ်မကောင်းပါဘူး၊ ကျိုးတော် ယူလာတဲ့ စာထဲမှာပါတဲ့ နေ့စဉ်မှတ်တမ်းကတော့ ပျောက်နေတယ်”

ကျိုးမ သူ့ကို ဖျတ်ခန့် မေ့ကြည်လိုက်မိ၏။ ကျိုးမ မျက်လုံး အကြည့်ထဲမှ မယုံသက္ကာဟန်ကို သူ့ခန့်မှန်းပါသွားသည်။

“ကျိုးတော့ကို မယုံဘူးမဟုတ်လား၊ ကျိုးတော် မလိုင်ပါဘူး၊ ဘီရိထဲမှာ ထည့်ပြီး သော့ခတ်ထားတဲ့ စာအုပ်တစ်အုပ်ဟာ နေရင်း ထို့ရင်း ပျောက်သွားတယ်ဆိုတာ ကျိုးတော်လည်း အခုထိ မယုံရှိဘူး၊ ဒါပေမယ့် အဲဒါ တကယ်ပါ”

ကျိုးမ၏ စောစောက ပြုပါးခဲ့သောစိတ်သည် လေးပင် ထိုင်းစိုင်းသွားသည်။ မူလအခြေအနေထက်ပင် ပိုခိုးသွားပါသည်။ ပထမတုန်းက ကျိုးမ ဤစာအုပ်ကို တွေ့အောင် ရှာနိုင်လို့မည်ဟု ထင်ခဲ့၏။ ကိုသီဟက ကျိုးမ မတွေ့ခဲ့ အချိန်ပါ လာယူပြီး ရှုက်

ချိုးသွား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၃၅

လိုက်လွှဲပောင် ကိုသီဟကို ပြောလည်အောင် ညီနှိုင်းဆွေးနွေးပြီး ပြန်တောင်းနိုင်လို့မည်ဟု မျှော်လင့်ခဲ့သည်။ အခုတော့ လမ်းစ ပျောက်သွားလေပြီး။

“မိတ်ဝါတ် ကျော်သွားပါနဲ့လေ၊ မေမေမှတ်တမ်းစာအုပ်ကို ကျိုးတော် အထပ်ထပ်ဖတ်ထားလို့ အလွတ်တောင်ရနေပါပြီ”

သူက ကျိုးမကို နှစ်သိမ့်သည်။

ကျိုးမသူ့ကို ယုံကြည်ရမလား၊ သူသည် တက္ကသိုလ်ဆရာတစ်ယောက်၊ ကျိုးမကို မှတ်တမ်းထဲက အမှန်တွေ့ပျောက်ပြီး လုပ်ကြ လီဆယ် ပြောပြစ်ရာ အကြောင်းမရှိ။

သူ ရှုတ်တရက် ပါးစင်ကို လက်ဝါးနှင့်အုပ်ပြီး သန်းဝေလိုက်၏။

“အေားခါး ကျိုးတော်မနေ့က စာပေးစာယူ အဖြေလွှာတွေ စစ်နေရလို့ တစ်ညွှန်လုံး အိပ်ရေးပျောက်ခဲ့တယ်”

“အော်... ဟုတ်လား”

ကျိုးမ ထိုင်ရာမှ ကမန်းကတန်းထရုပ်လိုက်ရ၏။

ဟုတ်ပါရဲ့။ သူက ရထားစီးလာခဲ့ရတဲ့ ခရီးသည်လော့၊ ဟင်ပန်းလှ ရောပေါ့။

“နားပါတယ်၊ ကျိုးမက အဲလိုပဲ တစ်ခါတစ်ခါ အလိုက်ပသီ တတ်ဘူး”

“ခဏာလေး မမေဇ်၏ ကျိုးတော် မမေဇ်ကို မေးဝရာတစ်ခု ရှိသေးတယ်လေ”

“အော်”

ကျိုးမ ပြန်ထိုင်ရမလားဟု စဉ်းစားနေဆဲ၊ သူက ထရုပ်သည်။

“မမေဇ်သီး စာထည့်လိုက်တဲ့ အေးအေးထွန်းဆိုတာ

မမေဇ်ရဲ့ သူငယ်ချင်းလား”

“မဟုတ်ဘူးဆရာ၊ သူငယ်ချင်းရဲ့ အထက်အရာရှိပေါ်ပလား အလုပ်ရှင်ခေါ်မလား”

“သူက ဒီကို ရောက်ဖူးတယ်ပဲ့”

“စာထဲမှာပါသလောက်ပဲ ကျွန်မလည်း သိတာဆရား၊ ဆရာ ထက်ပါပြီး ကျွန်မ ပသိပါဘူး”

“သူက ဘယ်အရွယ်လောက်ရှုပဲလဲ”

ကျွန်မ ကိုသိဟကို ခပ်တွေတွေငေးပါသွား၏။ ကိုသိဟက သူမထက် အများကြီးငယ်ပုံပေါ်ပါသည်။

“အသက် လေးဆယ့်နှစ်နှစ်”

“သူက အိမ်ထောင်နှုန်းလား”

အို ...

“ကျွန်မ ပသိဘူးဆရာ၊ ကျွန်မသူကို တစ်ခါပဲ ဝကားပြောဖူးတာပါ”

ကျွန်မမျှက်လုံးက တားပွဲပေါ်က ဂျာနယ်ထံ ရောက်သွား၏။

“အဲဒီဂျာနယ်ပိုင်ရှင်ပဲ”

သူမျှက်နှာမှာ အပိုပ်တစ်ခုခု ထင်သွားသည်။ ဘာအမိုင်မျိုး တော့ မသိ။

“အော် အဲဒီ မအေးအေးထွန်းလား”

“ဆရာနဲ့ သိနေသလား”

ကိုသိဟက ခပ်ဟက်ဟက်ရယ်၏။

“ကျွန်တော်သိတဲ့ အပျိုးသမီး ဖြစ်နေရင်တောင် သူက ကျွန်တော်ကို သိမှာပဟုတ်ပါဘူး”

ချို့သူလား ဝကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၃၇

ခက္ခာြိမ်သက်သွားပြီးနောက်

“အေးဗျာ၊ မမေဇ်ရဲ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်”

“ဟာ မဟုတ်တာဘာ ကျွန်မက ဆရာကို ကျေးဇူးတင်ရမှာလဲ”

“ဒါဖြင့်လည်း အပြန်အလုန်တင်ကြတာပဲ့၊ ဂွတ်ဒိန်ကို(တိ)”

“ဂွတ်ဒိန်ကို(တိ)... ဆရာ”

ကျွန်မ လောကားမှ ဖြည့်သွင်းစွာ တက်လာခဲ့သည်။

လူမနေတာ ကြာသောမကြာင့် ကျွန်မလောကားသည် တစ်ချက် တစ်ချက် အသံပြည်နေသည်။ လောကားလင်ရန်း ပွတ်လုံးများသည် ကိုင်တွယ်ပွတ်တိုက်မည်သူနှင့် ဝေသာဖြင့် အနည်းငယ် ခြောက်သွားနေ၏။

လောကားထံတွေကိုတစ်ဝက်ကျော်ကျော် နင်းပြီးသည် အချိန်တွင် ကျွန်မ ရှုံးဦးကိုပါသည်လည်း ထုံးရန်းတစ်ခုကို ရသည်။ ကျွန်မ ပြတင်းပေါက်ပိတ်ထားခဲ့သည်ကို အမှတ်ရ၏။ ဘယ် ကင် ဝင်လာတဲ့ စံကားပန်း ရနှုံးပါလို့။

ထိုအချိန်များ ကျွန်မသည် ဖြုပ်ပြုင်ကို ချက်ချင်း သတိရသွား၏။ မြတ်ပေါ်မှာ ကြာဖြန့်ထားခဲ့သည့် ကြယ်စံကားဖြုပ်နှုံး...

ကျွန်မသည် မျှော်လင့်မှုတစ်ခုဖြင့် ထိတ်ခန့် ရင်ရန်သွားကာ လောကားတစ်ဝက်ကို တွေ့နိုတ်သော ခြေလှမ်းများဖြင့် တက်လာ ခဲ့ဖို့သည်။

အခန်းနား နီးလာလေ မွေးရန်းက ပို့စ်သင်းပျုံလာလေ၊ ကျွန်မ အသက်ကို မျှင်းပြီးရှုံးဦးကိုရင်း အခန်းဆီးသို့ သတိထားသော ခြေလှမ်းများဖြင့် ဖွွဲ့ လှမ်းလာခဲ့သည်။

ခပ်ဟဟာလေး စွဲထားသော အခန်းတံ့ခါးကို တွေ့န်းမဖွင့်ပါ

ကျွန်မ တစ်ချက် အသက်ရ။ အောင့်လိုက်ပိဿာ၏၊ ထိုနောက် ကျွန်မ မျက်ပိမိတိုင်ပြီး တံခါးရွက်ကို တွန်းလိုက်သည်။

ဖန်ချောင်းပါးရောင်အောက်မှာ ကျွန်မ၏အိပ်ရာကို မြင်လိုက် ရသည့်အခါ ကျွန်မခြေထောက်အစုံမှာ ဉာဏ်ခွဲလုပ်တတ် ယိုးယိုင် သွားသည်။

အိပ်ရာခင်း အပြာနရောင်ပေါ်တွင် ဘာပန်းမျှ ရှိမနေပါ။

လှပ်မှန်းဆသီ လွမ်းပိဿာ ဖြေဖဝါးအစုံပြု့ ခုံတင်ဆီသို့ ကျွန်မ ချိုးကပ်သွားမိသည်။

သည်ရောက်ကတည်းက နှစ်းမေ ရှိရှိမဝေ ချိုးမက် တွယ်တာ ခဲ့သော ပန်းရန်းကို ကျွန်မ ယခုအခါ အလွန်အမင်း စွဲလမ်းနေရပါပြီ။

အေးစက်သော လက်ဖျားများဖြင့် မွေ့ရာကို ထိလိုက်သောအခါ ကျွန်မနှင့်သည် တဆတ်ဆတ် တိုန်ခါသွားသည်။ သူ မလာပါဘူး။

“ကိုယ်က မင်းကို စတာပါမေ”

လှပ်ခန်း မောသွားသောရင်ဖြင့် အခန်းတစ်လိုက် မျက်ဝန်း ငွေ့လည်ရှာဖွေ ကြည့်မိ၏။ ဘာပန်းမွှင့်မှ ရှိမနေပါ။

ထိခေကာ္ဌ ကျွန်မ လည်ကုပ်ကို အေးစက်သောလေက ထိတို့ တိုက်ခတ်သွားသည်။

ကျွန်မ လည်ကြည့်လိုက်၏။

ကျွန်မ ပိတ်ထားခဲ့သော ပြတ်းပေါက်က ပွင့်နေပါလာ။ အဖြူရောင် ခန်းဆီးသည် လေဖြင့် တဗျာတ်ဖျော်လွင့်နေလေသည်။

ကျွန်မ ပြတ်းပေါက်ခဲ့သို့ နေ့ကျွေးဆုတ်ဖော်သော ခြေလှုံး များဖြင့် လျှောက်သွားလိုက်သည်။ ပြတ်းကို ပိတ်ဖို့ပါနော်။

ပြတ်းဝမှာ ရုပ်ပိသောအခါ ဟိုးအောက်ဘက် အမျှောင်ထဲ

ချို့သွား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၃၉

ထဲမှာ မတ်ပတ်တန်းစီနေကြသော ခံကားပင်များကို မြင်ရသည်။ အ ဂိုင်းအခက်တို့သည် လရောင် တစ်စွန်းတစ်ခ အလင်းတင်လျက် လေဖြင့် လူပ်ခတ်တိုင်း တဗျာတ်ဖျော် လက်လျက်ရှိသည်။

ကျွန်မသည် ပျော်တံခါးရွက် နှစ်ချုပ်ကို လက်နှစ်ဘက်ဖြင့် နေ့ကျွေးစွာ ကိုင်လိုက်၏။ သူ အပင်တစ်ပင်ပင်၏အောက်မှာ ရပ်စောင့်နေမှာပဲ။ သေချာပါသည်။ အမျှောင်ရိပ်တွေထဲမှ သူကို ကျွန်မ မဖြင့်ရပေမယ့် အလင်းရောင်အောက်က ကျွန်မကိုတော့ သူမြင်နေရမှာပဲ။ ကျွန်မ ရှင့်ကို လိုက်ရှာကြည့်နေတာ မဟုတ်ဘူးနော်။

ကျွန်မ၏ ဝါးပြင်များ နေ့သွားအေး၏။ သူကို တမ်းတနေသည်ဟု သူ မထင်စေတဲ့ ကျွန်မ တံခါးရွက်တွေကို ပိတ်မပစ်မည်။

သို့သော်... ကျွန်မ တံခါးရွက်တွေကို ပိတ်မပစ်ခဲ့၏။

ကျွန်မ ဘယ့်နှယ်လုပ်ရပါ့ပလဲ။

ဒို့ မပိတ်ချင်ရင် ပိုတ်နဲ့ပေါ့ ပိန့်မှတစ်ယောက်ဘာ သူ့အခန်း တံခါးကို လွှတ်လပ်စွာ ဖွင့်ထားခွင့်ရှိတယ်။ ယောက်ဌားတစ်ယောက် အထင်မှားမှာ စိုးခုံနဲ့တော့ တံခါးကို ပိတ်မပစ်နိုင်ပါဘူး။

ကျွန်မသည် ပြတ်းမှ အမြန် ပြန်လှည့်ထွက်လာခဲ့သည်။

နောက်ကျွေးဆီမှာ ပလုံးမလဲတော့ ခံစားနေရသည်။ သူ ပြတ်းက တက်လာနိုင်ဖို့ အခွင့်အရေးပေါ်တယ် ထင်သွားမလား။

‘ကိုယ် ဆိုရင်တော့ ချို့သွားဆီကို သွားလိုက်ပိမယ်ထင်တယ်’

လှပ်ခန်း ခုံနှုန်းသွားရင်ဖြင့် ခုတင်ဘားမှာ ပတ်တတ်ရပ်မိသည်။

ကျွန်မ အိပ်ချင်နေပါပြီ။ သို့သော် ကျွန်မ ပန်းတစ်ပွင့်မှ မရှိနေသော မွေ့ရာပေါ်မှာ လှေးမအိပ်ချင်သေား။

ခွဲညွှတ်သော ကိုယ်စွဲကို လဲကျမသွားစေဖို့ ခုတင်ခြေရင်းမှာ
ဒုးထောက်ချုပါလိုက်ရသည်။

ထိုနောက် မွေးရာပေါ် မျက်နှာအပ်လိုက်မိ၏။

မွှေးပျုံမြိုင်သောပန်းခုနှဲကို ပင့်သက်နှင့်အတူ နက်နက်နှဲနဲ့
နှဲက်မိသွားသောအခါ ပူဇ္ဈားသောမျက်ရည်တွေ စိမ့်အိုင်ကျလာခဲ့သည်။

မင်းညိုရယ်။ ငါမှားတော့မှာပဲ...လို့ ပြောဖို့ ငါဘေးမှာ နင်
မရောက်လာခဲ့ဘူးနော်။



ယူလန်ခံကားပြီ။ (Magnolia denudata)

ကျွန်ုပ်မ အိပ်ရာက နှီးလာသောအချိန်မှာ နံနက်စုနာရီ ထိုးနေပြီ။
နံနက်စုနာရီသည် ညျှမှုရင်စိလှုပ်စတ်မှုများ၊ ဟောန်းမှုများမှ ကင်းစင်
လျက် အေးချမ်းလန်းသန်းနေသည်။

မျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းသွားတော့ ပါးစိုပေါ်မှာ
ဒေါ်တင် တည်ထားသည် ရေဇ္ဇားအိုးပင် ဓမ္မပျက်နေပြီ။ ကိုသီဟကို
ထမင်းစားဖွဲ့မှာ နှီးခီးတစ်ဘူးနှင့် အလုပ်ရှုပ်နေတာတွေ့ရကျိုး

“မင်္ဂလာပါ ဆရာ”

ကျွန်ုပ် နှုတ်ဆက်လိုက်သည်။
သူင့်နေရာမှ မေ့ကြည့်သည်။ သူ့လက်ထဲတွင် ကြက်သွန်လို့
သည် ခါးပါးပါးတင်ချောင်း ကိုင်ထား၏။

“မင်္ဂလာပါ မမေနော်၊ ဉာက အီပိုလိုပျော်ရွှေလား”

“ဟုတ်ကဲ တော်တော်နဲ့ အီပိုလိုမရဘူး”

“အီပိုချင်သေားရင် အီပိုနော် ကျွန်တော်ရှိနေတာကို အာမာစာ
မလိုပါဘူး”

“ဟုတ် မအီပိုချင်တော့ပါဘူး၊ ဆရာ ဘာလုပ်နေတာလဲ”

သူအသံထွက် ရယ်ဟော၏

“အေးများ ကျွန်တော်အကျင့်က မနက်လင်းရင် ကော်ပါ
သောက်ရမှာ၊ ဒေါကြိုက် အဲဒါကိုသိလို ဉာကတည်းက နှီးဆီဘူးနဲ့
ကော်ဖို့မှန့် ဝယ်ပေးထားပါရဲ့၊ ဒါပေးမယ့် နှီးဆီဘူးဖောက်တဲ့ မရှိဘူးမျှ၊
အဲဒါ ပါးနဲ့ဖောက်ဖို့ ကြိုးစားနေတာလေ”

“ကျွန်မ လုပ်ပေးမယ်ဆရာ”

“ဟာ နေပါမော် လက်ထိသွားမယ် ကျွန်တော်ပဲ လုပ်ပါမယ်”

“ခဏေလေး၊ ကျွန်မမှာ လက်သည်းညှပ်ပါတယ် ဆရာ၊
လက်သည်းညှပ်ထဲက အကောက်ကလေးကို ကျွန်မ တစ်ခါမှ ဖြေ
သည်နဲ့၊ မထိဘူးဘူးဆိုတာ ဆရာယုံရင်...”

သူရယ်ဟောလျက် “မယုံဘူးမျှ”ဟု ပြောသည်။ သူလက်ထဲက
ပါးနှင့် နှီးဆီဘူးကိုကြည့်ကာ ကျွန်မ စိတ်ပူလာ၏။ သူက လက်
ဖနောင့်ဖြင့် ပါးလက်ကိုင်ကို ရှိက်သွင်းနေဖြင့်ဖြစ်သည်။ ကျွန်မ
မနေ့နိုင်တော့ဘဲ ငရှတ်ကျည်ပွဲကို ယူလာပေးလိုက်သည်။

“ရော့ ဒါနဲ့ ရှိက်ပါလား၊ ကော်ငါးဆရာရဲ့ လက်တွေက
ဥယျာဉ်များရဲ့လက်တွေလို အကြမ်းမခံနိုင်ဘူး”

ကျွန်မစကားအဓိုးတွင် သူမျက်နှာညိုမှာင်ဘွားကာ ပါးကို
တအား ရှိက်ထည့်လိုက်သည်။

ချုပ်သူလား စကားတစ်ဖွင့် ဖွင့်ခဲ့တယ်

၁၄၃

“အား”

နှီးဆီဘူးကို ထိန်းကိုင်ထားသော သူ့ဘယ်လက်၏ လက်ညွှေ့ကို
ပါးဖြင့်ထိသွားကာ သွေးတွေဖြာခနဲ ထွေကိုလာ၏။

“ဟယ်”

ကျွန်မ လန့်ဖျုပ်သွားပါသည်။ သူက လက်ညွှေ့ကို ဉာဏ်ဖြင့်
ဆုပ်ကိုင် ဖျုပ်ညှစ်ပစ်လေသည်။

“တော်တော်များသွားလားဆရာ၊ မှန်း ကျွန်မလုပ်ပေးမယ်”
သူက အံကြိုတ်လျက် ခေါင်းယမ်းသည်။

“ရော့နဲ့ဆေးမလားဟင်”

“ရော့နဲ့ဆေးတို့ ဘယ်ဖြစ်မလဲမျှ၊ ရော့ဂါးတွေ ဘာတွေ
ဝင်သွားမှာ”

သူ ခပ်ပြတ်ပြတ် အောင်၏။

“အို ဟုတ်တာပေါ့”

“ရော့နဲ့ဆေးမှ ရမယ်၊ စင်များ ရော့နဲ့နဲ့ထည့်ပေးမလား”

“အဲ ကျွန်မမှာ အရက်ပျုပါတယ်၊ ပတ်တီးတို့ဘာတို့လည်း
ရှိတယ်”

သူမျက်နှာ အနည်းငယ်ဝင်းသွားသည်။

“ကောင်းတယ်”

“ခဏေစောင့် ကျွန်မ သွားယူပေးမယ်နော်”

ကျွန်မ အပေါ်ထပ်သို့ ပို့သွားလေးကို သွားယူရပါသည်။

သူ့ဒဏ်ရာကို အရက်ပျုံထည့်ပေးတော့ သူက မျက်နှာရှုံးမဲ့ကာ
အံကြိုတ်ထားသည်။

“ဘာဆေးထည့်ရင် ကောင်းမလဲဟင်”

ကျွန်ုပသည် ဖင်းဉှိပေးသည့် စာရင်းအရသာ အစဉ်ပေါ်ဆေးပစ္စည်းတွေကို ဝယ်ထည့်ခဲ့ရသော်လည်း ဘာကို ဘယ်လို သုံးရပုန်းပေသိ။ ပန္တလေးရောက်တုန်းကလည်း အန်ကယ် ဦးအောင်မြင့် အိုင်မှာ တည်းဖြစ်သဖြင့် ဆေးဝါးကိုစွဲကို ခေါင်းထဲထည့်စရာ မလိုခဲ့။

“ဘာဆေးမှ ထည့်ဝရာပလိုဘူးပါ၊ အရက်ပျော်လောင်းပြီးရင် ပတ်တီးသာ ကြပ်ကြပ်စည်းပေတော့”

ကျွန်ုပ သူ့ဝကားအတိုင်းပဲ လိုက်နာလိုက်သည်။ ဟက်တာက်ကွဲ ဒဏ်ရာကို တင်းတင်းဆွဲစွဲပေးလိုက်ပြီး ပတ်တီးကို ကြပ်နေအောင် စည်းနောင်ပေးလိုက်ပါသည်။

“က ဆရာ၊ ထိုင်နေတော့ ကျွန်ုပပဲ လုပ်ပေးပယ်”

သူ ပြီးလျက် တားပွဲမှာ အသာဝင်ထိုင်သည်။

“ထင်ဖောက်ပါနှိုးတော့၊ ဒီအတိုင်းပဲ ဘူးကို အောက်ထိုးညှစ် ယူရင်ရှုံး”

ကျွန်ုပသူ့အတွက် ကော်ဖိဖျုပ်ပေးနေစဉ် ဒေါ်တင် ဧရားက ပြန်ရောက်လာပါသည်။

“ဆရာမနိုလာပလား၊ ဆရာမတို့အတွက် ပေါင်များ ဟောတော် မောင်သီဟာ၊ လက် ဘာဖြစ်သလဲ”

“လက်ကို ဝါးထိုသွားလို ဒေါ်ကြီး”

သူက ခံပြီးပြီး ပြောသည်။

“များသလား”

“မများလှပါဘူး”

“အမယ် ပတ်တီးနှိုးဘာနဲ့ ဘယ်ကရတုန်း”

ချုပ်သူလား ဓာတ်ပေါ်မှု ပွင့်ခဲ့တယ်

၁၄၅

“ဒေါ်ကြီးဆရာမ လုပ်ပေးတာ”

ဒေါ်တင်သည် ကျွန်ုပအား မျက်ခုံးပင့်ကြည့်လေသည်။

“ဆရာမက သူနာပြုဆရာမလား”

ကျွန်ုပ ဟက်ဟက်ပက်ပက် ရယ်မိုင်။

“မဟုတ်ပါဘူး ဒေါ်တင်ရယ်၊ ကျွန်ုပမှာ အရက်ပျုံ့နဲ့ ပတ်တီးပါလာလိုပါ၊ ပေါင်မျို့ကို မီးကောင်တာ ကြိုက်လားဆရာ”

“နေပါစေ မမေဇား၊ ဒေါ်ကြီး လုပ်ပါလိမ့်မယ်”

“ရပါတယ်၊ တစ်လက်စတည်း ကျွန်ုပပဲ လုပ်လိုက်မယ်၊ ဒေါ်တင်က လက်ဆေးရှိုးမှာနဲ့ နောက်ပြီး ကျွန်ုပက ဆရာကို ဟာထားရယ် မဟုတ်လား”

ကျွန်ုပက ဟာသပြောလိုက်ပေမယ့် သူက မရယ်ပါ။

ကော်ဖိနှင့် ပေါင်မျို့မီးကောင် ခုံနှုန်းစာကို စားရင်း ဝကားစပ်ပို့ ကျွန်ုပ ကြိုးစားရသည်။ မအောင်မြင်ပါ။

“ဆရာမမေဇားဖေဖေရဲ့လက်ထပ်ပွဲကို ဒီရွာမှာ လုပ်တာလား”

“ကျွန်ုပတော်တို့ ခြိထဲဆင်း လမ်းလျှောက်ရင်း ပြောကြတာပေါ့”

“ဟုတ်ကဲ့”

ဂိတ်မလော့နဲ့၊ သူ ပြောချုပ်စိတ်မရှိဘဲ ပြန်ပြောသွားအောင် မထုပ်နဲ့၊ ကိုယ့်ကိုယ်ကို နားချေနေရသည်။

ကိုယ့်နားလို့လို ကျွန်ုပတို့နှစ်ယောက် ဥယျာဉ်ထဲသို့ဆင်းချိန်တွင် နေရောင်သည် အစိမ်းရောင်သစ်ပင်များပေါ်သို့ ရောက်နေခဲ့ပြီး။

စကားပင်ပေါင်းများစွာကို ကျွန်ုပတို့ ကျော်ဖြတ်လာခဲ့သည့်တိုင် စကားတစ်ခွင့်းမှ မပြောဖြတ်ကြသေား။ သူဝကားအစရ ခက်နေသည် ဟု ကျွန်ုပသိသည်။ ကျွန်ုပက အလိုက်တာသိ စကားစပေးဖို့ လိုမလား

မသိ။ တကယ်တော့လည်း ကျွန်ုပ်ဘဝတွင် လူတစ်ယောက်ယောက် အား အင်တာဖူး၊ တစ်ခါ့မှ ပလုပ်ခဲ့ဘူးချေ။

“ဒီကို ဆရာ ခဏာရဏရောက်သလား”

သူသည် အတွေးတစ်ခုခုမှ ဖြတ်တောက်ခံလိုက်ရသလို သတိဝင်လာမှုပူးဖြင့် ကျွန်ုပ်အား ဆတ်ခန့် ကြည့်သည်။

“သုံးနှစ်အတွင်း အခုမှတ်ကြိုင် ရောက်တာပဲ”

“ဒေါတင်ပဲ ထိမိဇော်နေရတာပေါ့နော့”

“ဟုတ်တယ်”

“အပင်တွေကို စောင့်ဖို့ကျတော့ ဥယျာဉ်များရှိလား”

သူ ရှစ်တရက် ခြေလှပ်ရပ်သွား၏။ သူမျှက်နှာ ပူ့စီးပို့ နေသည်ကို ကျွန်ုပ် သတိထားမိသည်။

“ခင်များ ဒီပန်ကို ဥယျာဉ်များရှိတဲ့စကားကို ပြောတာ နှစ်ကြိုင် ရှိပြုနော်”

ဘုရားရော့ ကျွန်ုပ် ဘာများ စကားများလိုပါတယ့်။

“ဘာအပိုပါယ်နဲ့ ပြောခဲ့တာလဲ၊ ဘာတွေကို ဘယ်လောက် သိလိုလဲ”

“အို...”

ကျွန်ုပ် အံ့ဩတဲ့ကြေး သူကို ဖော်ကြည့်ပါတယ်

“ဘာအပိုပါယ်နဲ့မှ မဟုတ်ပါဘူး။ ကျွန်ုပ်ဟာ အခု စံကားပင် တွေချည်း ရာနဲ့ချိပြုရှိတဲ့၊ အလွန်လွပတဲ့၊ စိတ်ကျော်စရာလည်း ကောင်းတဲ့ ဥယျာဉ်ကြေးတစ်ခုထဲမှာ ရောက်နေတယ်။ ဒီအခြေအနေကို ရောက်နေတဲ့ ဘယ်သူမဆို ဥယျာဉ်များရှိတဲ့ စကားလုံးကို လွှတ်ခဲ့ သုံးမိမှာပဲ မဟုတ်လားဆရာ့”

ချုပ်သူတဲး စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၄၇

သူဘာမှမပြောတော့ဘဲ စံကားပင်တစ်ပင်ကို ရှိပြုးရပ်လိုက် သည်။ သူဖို့လိုက်သော အပင်မှာ အထက်သို့မြင့်တက်ရင်း ဘေးသို့ပါ ပြောထွက်နေသောကြောင့် အပြန်အကျယ်ကြေးအရိုင်ပိုး အုပ်ဆိုင်း နေသည်။ ပန်တစ်ပွင့်မှ ပွင့်မနေသော ထိုအပင်ကြေးသည် ကျွေကောက် ပြောထွက်သော အကိုင်းများဖြင့် ဂိုယ်တိုင်ကပင် အစိမ်းနှင့်ရောင် ပန်ပွင့်ကြေးတစ်ပွင့်ဖြစ်နေသည်။

“လေလေနဲ့လေလေ ကွဲခဲ့ရတာ ဥယျာဉ်များရှိတဲ့ လူတစ်ယောက် ကြောင့်”

သူမျှက်နှာမှ နာကျင်များကို တွေ့ရသည်။ ကျွန်ုပ် သူကို ငေးမော ကြည့်နေမိတယ်။ သည်အကြောင်းတွေကို သူပြန်ပြောချင်တာက သူကို နာကျင်စေသောကြောင့်ဖြစ်သည်။

“မိန့်မတွေကို ကျွန်ုပ်တော် နားမလည်ဘူးမျှ၊ လူတစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ တစ်ခြားလူတစ်ယောက်ကို ခွဲလမ်းနေသင့် သလား၊ အဲဒီလုပ်ရပ်ဟာ ဂိုယ်လက်ထပ်လိုက်တဲ့ ခင်ပွန်းအပေါ်ကို သစ္ာဖောက်တာ မဟုတ်ဘူးလား”

တိုးတိုင်သော်လည်း ဟာကြောသော သူ့အသံကြောင့် သူ့ပုံပြင် သည် ကိုခွန်သာပြောသလို နှုန်းညွှန်သာမှုမရှိဘဲ ထောင့်နေသည်။

“ကျွန်ုပ်တော်က မေမေကို သိပ်ချိုင်တယ်၊ မေမေကို ပြို့မြတ်တဲ့ အပျိုးသမီးတစ်ယောက် ဖြစ်စေချင်တယ်၊ ဒါပေမယ့် မေမေက ကျွန်ုပ်တော် မော်လင့်သလို မဟုတ်ခဲ့ဘူး”

သူစကားဆက်မလားဟု စောင့်နေခဲ့သော်လည်း မဆက်လာပါ။ သူအားယူဆ ဖြစ်မည်ထင်သည်။ ကျွန်ုပ်ကိုလည်းမကြည့်ဘဲ သူခြေရင်းက ခေါင်းလောင်းပြောပန်းများကိုသာ သူ့ဖို့က်ကြည့်နေသည်။

“မိန့်မတွေရဲ့ မြင့်မြတ်မှုကို ဆရာက ဘာနဲ့တိုင်းသလဲ”

မမေးမိဖို့ ထိန်းချုပ်ရင်းက ဘယ်လိုမှ မရတော့တဲ့ မေးမိသည်။

“ကျွန်တော်က ယောက်ဗျားတွေကိုရော ပိန်းမတွေကိုရော စံနှင့်းတိုင်းတယ် မမေးဇော်၊ ကျွန်တော်မှာ ယောက်ဗျားအတွက် စံနှင့်းက တစ်ပါး၊ ပိန်းမအတွက်စံနှင့်းက တစ်ပါးရယ်လို့ မရှိဘူး၊ လူသားကျင့်ဝတ်စံနှင့်းပဲပြီ။ ပြောင့်မှန်ရမယ်၊ ထူးချွန်ရမယ်၊ ကိုယ့် ဘေးပတ်ဝန်းကျင်ကို ကောင်းကျိုးပြောရမယ်၊ ကိုယ့်ရောသားရာကိုကို သစ္စာမဖောက်ရဘူး၊ ကိုယ့်အလုပ်ကို သစ္စာမဖောက်ရဘူး၊ လူတစ်ယောက်နောက်ကျောက်ရဲဘူး၊ ပါးနဲ့ထိုးတဲ့ ကောက်ကျိုစဲ့ အနိုင်ယူမှုပါး၊ ကင်းရမယ်။ အိမ်ထောင်ရေး သစ္စာမြှုရမယ်”

“မြို့မေက အဲဒီအချက်တွေထဲက ဘာနဲ့ပြုနေလို့လဲ၊ ပြို့မေဟာ ကျွန်မတို့ အလေးအနေကိုထားရမယ် လူမှုကိုစွဲတွေကို အစဉ်တစိုက် ရေးသွားတယ်။ လူ့ဟတ်ဝန်းကျင်မှာ ပိန်းမတွေရဲ့နေရာကို မြင်သာအောင် ပြုသွားပေးတယ်၊ ကျွန်မတို့စိန်းမတွေ ကိုယ့်ကိုယ်ကို လူသားတွေအဖြစ် တန်းတူ အဆင့်မြှင့်ကြည့်ကြဖို့ ဆွဲခေါ်သွားခဲ့တယ်။ သူ့စာတွေဟာ အဖို့နှင့်ကာလမနိုဘူး၊ ယောက်ဗျားမိန်းမ လိုင်ကြပြားနှုန်းရှုရှုံး ဘက်လိုက်မှု မရှိဘူး၊ လူတိုင်းအတွက် အမှန်တရားတွေပဲ့၊ သူက ကျွန်မတို့ ပိန်းမတွေ အတွက် သူရဲကောင်းတစ်ယောက်ပဲ။ ဒီလိုမိန်းမှု မပြု့မြတ်ရင် တခြားဘယ်မိန်းမ ရှို့မလဲ၊ ကျွန်မကို ပြောပြပါဆရာ”

“ထိုတိနိုက်နေသော သူ့ကို ကျွန်မ မညားမတာ ပေးမိပါသည်။ သူ င့်နေရာမှ မေ့လာပြီး ကျွန်မကို ခပ်တွေတွေပေးကြည့်သည်။”

“မေးမေးက အိမ်ထောင်ရေး သစ္စာမထိန်းဘူး”

သူက နာနာကျင်ပြောလာသည်။

ချို့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၄၉

တကယ်တော့လည်း မြို့မေ၏ ကိုယ်ဝရေးကိုယ်တာကိုစွဲတွေကို ကျွန်မ သိပ်ဟသိပါ။ သို့သော သူကိုယ်ဝိုင်ရေးသော စာတွေထဲမှာ သူကွယ်လွန်ပြီးနောက် အခြားစာရေးဆရာတွေက သူ့အကြောင်း ရေးကြသော စာတွေ၊ ဖော်ပြခဲ့သော အပြန်အလှန်ပေးစာတွေထဲမှာ ဖတ်ရသောမျှကြဖြင့်၊ စိတ်လွှပ်ရှားမှုကို တော်တော်ထိန်းချုပ်နိုင်သည် အမျိုးသမီးပါ။ နောက်ပြီး သူ့သားတွေ၏ စိတ်ဝါတ်ရေးရာအတွက် တော်တော်အလေးထားခဲ့သည် အမျိုးသမီးပါ။ အဲသည်လို့ အမျိုးသမီး တစ်ယောက်က စိတ်အလိုက် ဘယ်တော့မှ လိုက်လိမ့်မည်မဟုတ်။ ကျွန်မ မှန်းဆမိပါသည်။

ဒါဖြင့် မြို့မေ ဘာတွေ ဖောက်ပြန့်ခဲ့တာလဲ။

သူ့ကို ကျွန်မမေးရမည့်မေးခွန်းက ခက်ခဲလှသည်။ သူပြောပါမှာ ပြီး၊ တစ်ချိန်မဟုတ် တစ်ချိန်မှာ သူ့အမေးပုံပြင်ကိုပြောရင်း ပါလာမည့် ကိစ္စပါး၊ ကျွန်မ စောင့်ရမည်။ စောင့်သင့်ပါသည်။

“တစ်ခါတုန်းက ဟောဒိုလို စံကားပင်တစ်ပို့အောက်မှာ ကျွန်တော် စိတ်ခြားက်ခြားပြီး ငိုးရယူထား။ ကျွန်တော်အသက် ခြားက်နှစ် သားလောက်မှာပဲ့။”

သူက အတိတ်ကို ပြန်တွေးသော ပျက်နာဖြင့် စပ်တိုးတိုးပြော သည်။

ကျွန်မ စံကားပင်ကို မေ့ကြည့်မိသည်။ စံကားပင်သည် ကြေးမားရှည်လျှေားသော အချက်များရှိသည်။ အချက်တစ်ချုပ်သည် ခြားက်လက်မ၊ ခုနစ်လက်မလောက်ရှည်မလားမသိ၊ ထူထဲပြီး ရှင်မှားင တောက်ပစ္စာ ဂိမ်းသည်။

“ပဋိလေးက အိမ်မှာ မမေးဇော်ရောက်တုန်းက သတိထားမိ

လားမသိဘူး၊ အိပ်ခေါင်းချင်းက စံကားပင်ကြီး။

“ဟင့်အင်း... ကျွန်ုပ်မ ဖြောင့်ခဲ့မိဘူး”

“ပန့်မပွဲတဲ့ အချိန်စိုး သတိမထားတာ၊ ပန့်ဖွဲ့တဲ့အချိန်စိုးရင် သတိမထားဘဲ မနေ့နှင့်လောက်အောင်ကို တစ်ခြုံလုံး သူ့အနဲ့ချဉ်းပဲ”

ကျွန်ုပ်မ မျက်ခုံပဲ့ကြည့်မိတ်။ သူ ပြောနေ့က စံကားပွဲနဲ့ရှုံးကို မနှစ်သက်သလိုပဲ။ စံကားပွဲနဲ့နဲ့ကို မနှစ်သက်သူရယ်လို့ လောကမှာ မရှုံးခဲ့ဘူးဟု ကျွန်ုပ် ထင်ထားခဲ့သည်။

“အဲဒီနောက ကျွန်ုပ်တော် ရပ်ကျက်ထဲမှာ ဘောလုံးသွားကန် နေတာ၊ အဖြစ်အပျက်ကို အစအဆုံး မသိလိုက်ဘူးလေ၊ ကျွန်ုပ်တော် ရောက်သွားတော့ အိမ်နဲ့ချင်းတွေအားလုံး ကျွန်ုပ်တော်တို့ အိမ်ရှုံးမှာ ဂိုင်းအုံနေပြီ။ ဘာမှတ်လဲ၊ ဖေမေနဲ့ဖေဖေနဲ့ ရှုံးရင်းဆင်ခတ် ဖြစ်နေက ထိုင်းအုံနေပြီ။” စံကားပင်အောက်မှာပေါ့၊ ဖေဖေလေက်ထဲမှာ ထင်းခုတ်တဲ့ ပုသိန်ကြီးနဲ့”

ကျွန်ုပ်သည် ခြောက်နှစ်သား ကလေးပေါ်လေးတစ်ဦးယောက်၏၏ ထိုင်လန့် တုန်လှုံးရသည့် အတွေ့အကြံကိုအာရုံထဲမှာ ဖော်ကြည့်ရင်း ကျွန်ုပ်ပါ ကြောက်လန့်တာကြား နာကျိုးလာတဲ့။

“ဖေဖေက ဒေါသတာကြီးအော်ပြီး လက်ထဲက ပုဆိန်နဲ့ အပင်ကို ခုတ်မယ်လို့ ချွေးနေတပ်၊ ဖေမေက ဖေဖေရှုံးကနေ စံကားပင်ခုံ၊ ပင်စည်ကို ဖက်ထားတယ်၊ ဖေမေက ငါးလိုက်တာ၊ ဖေမေပြောနေတဲ့ စကားကို ကျွန်ုပ်တော် အခုံအချိန်အထိ မှတ်ဝိနေတုန်းပဲ၊ အဲဒီတုန်းက ခြောက်နှစ်သားအရွယ် ကလေးတစ်ဦးယောက်ရဲ့ ဦးနောက်နဲ့ ဘာမှ နဲ့ မလည်တဲ့ စကားလုံးတွေပေါ့။ ထူးဆန်းလွှန်းလို့ အသက်ကြီးလာတဲ့ ထိအောင် ကျွန်ုပ်တော် မမေ့ခဲ့ဘူး”

ချို့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

သူက ပြောရင်း ရယ်မောပါသည်။ သူ ရယ်လို့များဖြင့် ကျွန်ုပ်လိုက်ရယ်ဖို့ မိတ်မကူးရပါ။ သူ ပြောနေသည့်ပုံပြင်က ရယ်စရာမှ မဟုတ်ဘဲ။

“အစ်ကိုကြီးရယ်၊ ဒီအပင်ကို ခုတ်မယ့်အစား မြေကိုသာ သတ်လိုက်ပါ တဲ့”

ပြောရင်း သူရယ်ပြန်လေသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ကို မြင်ရမလားဟု ကျွန်ုပ် အကဲခတ်ကြည့်သည်။ မတွေ့ရပါ။ သူ့ မျက်လုံးတွေက စိစ္စတ်မနေရာမျှမက ညီးလော်ခြောက်သွေ့နှုန်းသည်။

“ဘာမှတ်နဲ့မရှုံးတဲ့ သစ်ပင်တစ်ပင်အတွက် ကျွန်ုပ်တော် ဖေမေက အသက်စွဲနဲ့တော့မလိုတဲ့ ဖေမေအောင်၊ အဲသစ်ရာ မကောင်းဘူး လား”

ကျွန်ုပ် သူ့ထံမှ မျက်လုံးအကြည့်ကို ရွှေယူလိုက်ကာ စံကားပင် ကို မေ့ကြည့်ဖို့ပြန်သည်။

မြတ်နှီးမှတ်စွဲနဲ့ ဆက်စွဲယ်နေတဲ့အား စံကားပင်ဟာ စံကားပင် တစ်ပင်မျှသာ မဟုတ်တော့ဘူး၊ ကိုယ်နဲ့ ဘဝအကြား ဆက်သွယ် ပေးထားတဲ့ ကြီးတစ်ချောင်း ဖြစ်သွားတယ်ဆရာ...”

သို့သော် ကျွန်ုပ် နှုတ်ခမ်းမှ ထိုစကားလုံးများ ထွက်မလာပါ။

“ဖေဖေက ဘာမဟုတ်တဲ့ အပင်တစ်ပင်အတွက်နဲ့ ဖေဖေပုသိန် အောက်မှာ ဝင်ခံပေးနိုင်ပေမယ့် ကျွန်ုပ်တော်က ဖေမေကို ဘာအတွက်နဲ့မှ အဆုံးရှုံး ပစ်နိုင်ဘူး။ ကျွန်ုပ်တော် ဖေမေကိုယ်ပေါ်ကို ပစ်လှုံးချုပြီး ငါးလိုက်ပိုတော့တာပေါ့”

‘မိန့်မတွေ ဘာလိုချင်တယ်ဆိုတာ ဝါမသိဘူး’

မင်းညိုင်၏ စကားကို ကြားယောင်မိသည်။ သူ မသိနာ

အံ့ဩစရာမှ မဟုတ်ဘဲ။ တစ်ခါတစ်ခါ ကျွန်မဝိုင်းကိုယ်ဝိုင်ပင် ဘဝမှာ ဘာကို တန်ဖိုးထားနေဖိုသလဲဟု မအသခြာ မရေရှာတော့တာတွေ ရှိခဲ့ပါသည်။

“ပေါ်က ကျွန်တော့ကို ရင်ခွင်ထဲမှာ သွားရှုံးသွားတန်း ဖက်ထားလိုက်တာ ကျွန်တော့ တစ်ကိုယ်လုံးနာနေတဲ့ အထိပါပဲ။ ဖော်က မေမူကိုလည်း ဘာမှမလုပ်၊ အပင်ကိုလည်း ပုသိမ်နဲ့မရတဲ့၊ သူကိုယ်သူပဲ တိုက်နဲ့ရှိ ခေါင်းနဲ့ဆောင့်တိုက်ပြီး အော်ဟပ် ရန်တော့ တယ်၊ အဲဒီတုန်းက ကျွန်တော်က ဖော်ကို သနားပြီး ဖော်ကို ခြောက်နေခဲ့တယ်။”

“ဒါပေမယ့် မကြောခင်မှာပဲ ကျွန်တော် သနားရမယ့်သူက ဖော် မဟုတ်ဘဲ ဖော်ဖြစ်နေတာ သိလိုက်ရတာပါပဲ။ အဲဒီညာမှာပဲပဲ့”

ကျွန်မ ရွှေတွင် ရှိနေသူအား ကျွန်မထက် ပညာရော အသက် ရောကြီးသည် တက္ကသိုလ်ဆရာတန်းအဖြစ် ဖမြစ်တော့တဲ့ သနားဝွယ် ဟောင်လေးတို့ယောက်လိုပင် ကျွန်မ မြင်ပိုသည်။ သူပဲခုံးကို အသာ ဖျစ်ညှစ်ပြီး နှစ်သိန့်ချင်ပါသည်။

“အဲဒီညာ ဖော်မှာ အာရင်က ရှိခဲ့တဲ့ တုန်လှုပူတွေ လုံးဝမျိုး တော့တဲ့ အေးတိအေးစက် ပြစ်နေတယ်၊ ပူဇော်နေတဲ့သူက ဖော်ပြောတဲ့စကားတွေက ဗလုံးပေထွေးနဲ့မြို့ ကျွန်တော်နားမလည်ဘူး ဒါပေမယ့် ဖော်ပြောတဲ့စကားကတော့ အေးအေးအေးအေး တစ်လုံး ချင်းမြို့ ကျွန်တော် နားလည်တယ်။ ဖော်ပြောတယ် ‘ဟုတ်တယ်’ အစ်ကိုကြီးကို မြှု ဘယ်တုန်းကမှ မချင်ခဲ့ဘူးတဲ့”

ပြဿု တော်တော်ရက်စက်သည်ဟု ပြောရမလား၊ ကျွန်မသာ ဆိုလျှင်တော့ သည်လောက်ပြတ်ပြတ်တော်တော်ကြီး ပြောလိုက်

ချုပ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

နိုင်မည်ပထင်။ ကျွန်မကို တစ်စုံတစ်ယောက်က အဲသည်လို့ ပြတ်ပြတ် သားသား ပြောလိုက်မှာကိုလည်း စိတ်ကူးပြုင်ပင် မကြားခဲ့ အမှန်တရား ဆိုတာ တစ်ခါတစ်ခါကျွေတော့ သက်ဆိုင်သူတွေကို နာကျင်စေတတ်၏။ အချို့သော ပုသားချို့ချို့တို့၏ ဘဝမောင်းနှင့်အားကို မြှု လက်မခံ နိုင် လေရော့သလား။

“အဲဒီနောက် နှစ်ပတ်ကြာတော့ ဖော် သဘောတွေက်သွား တယ်။ ရှိန်ကျိုးကို သွားဖို့ လေယဉ်ကွင်းကို ဖော်ပေး ကျွန်တော်လိုက်ပို့ ပါသေးတယ်။ ဖော်က ကျွန်တော့ကို ပွဲ့ချိပြီး နှုတ်ဆက်တော့ ဘယ်လိုပြောတယ်လဲ။ ‘သား... ဖော်ပိတ်ဆင်းရဲအောင် မလုပ်နဲ့အောင်’တဲ့၊ ‘ဖော်မရှိတဲ့အားချို့မှာ ဖော်ကို သားပဲစောင့်စရှာက်ရ မှာ’တဲ့။ အဲဒီနွောက်ပြီး ကျွန်တော်တို့ဆိုကို ဖော် ပြန်မလာတော့တာ ဒိုက္ခန့်ထိပဲ”

ကျွန်မဝိုင်း နှစ်ယောက်လုံး အကြာကြီးတိတ်ဆိုတ်သွားသည်။

ကျွန်မလည်း သူကို စကားဆက် ရှားပေးတတ်။ ဘယ်စကား သည် သူအတွက် သက်သာမလဲ၊ ဘယ်စကားသည် သူနာကျင်မှာကို ပိုဆိုင်မလဲ၊ ကျွန်မ မသိ။

ယခုအချိန်အထိ သူနှုတ်ဖျားမှ ဥယျာဉ်မှူးဆိုသော စကားလုံး တစ်ခုမှ မထွက်လာာ၊ တမင်ရှောင်ထားတာလား။

“ကျွန်တော် ဖော်ကို ချို့ပါတယ်။ ဒါပေမယ့် ဖော်ကို လွှမ်းတိုင်း မေမူခံကားပင်ကို ပါးနဲ့ ခုတ်သတ်ပ်နဲ့ စိတ်ကူးမိတယ်။ ဆောခဏာပဲ့။ ကျွန်တော်တို့တိုင်းတဲ့မှာ အဲဒီအပင်ကြီးသောသွားရင် ဖော် ကျွန်တော်တို့ဆို ပြန်ရောက်လာပ်လို့ချည်း ထင်နေတယ်။ ဒါပေမယ့် ဖော်ကိုချို့တော့လည်း မခုတ်ရက်ပါဘူး။

“ဖေဖေပြန်ပလာတော့တွေ သေချာသွားပြီလို ပေမေ ယူဆ လိုက်တဲ့အချိန်မှာ ကျွန်တော်က ခုတိယတန်းကော်ငါးသားအရှယ်ပေါ့။ ပေမေက ဆရာမ အလုပ်ကနေထွက်ကု မန္တလေးက အိမ်ကို သော့ခတ် ပြီးတော့ ဘိုးဘိုးနဲ့ ဘွားဘွားရှိတဲ့ ဒီခြေကို ပြောင်းလာခဲ့ကြတယ်။ ဘိုးဘိုးနဲ့ ဘွားဘွားက ကျွန်တော်ကို အခါးချိန်တယ်။ သူတို့ဟဲ့နဲ့ အတူဇူးရတဲ့ ဘဝကိုလည်း သိပ်ကျေန်းကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ပကျွန်းဘူး။ ဖေဖေကို ဒေါသတာကြေးဖြစ်အောင် လုပ်ခဲ့တဲ့ ခံကားပင်ရဲ့ နောက်ကျယ်မှာ လူတစ်ယောက် ရှိနေတာကို အသေအချာ သိလိုက်ရ လိုပဲ”

သူ ကျွန်မအား တည့်ကြည့်ကြည့်လာ၏။ သူအပြီးက သိ ထွေထွေ။

“ခင်ဗျား စောစောက ပြောလိုက်တဲ့ ဥယျာဉ်မျှူးလေ၊ မာလိုပဲ ခေါ်ခေါ်၊ ဤစောင့်ပဲခေါ်ခေါ်၊ ဂါဒ်နားပဲခေါ်ခေါ် တက္ကာသို့၍ ဆရာမ ဝါစ်ယောက်နဲ့ ဒါမှုပဲဟုတ် စာရေးဆရာမ တစ်ယောက်နဲ့ ဘယ်လို့မ တွေ့ပေါက်လို့ မလိုက်ဘက်တဲ့ လူတစ်ယောက်ကို ကျွန်တော်အပေါ့ နောက်အိမ်ထောင်အဖြစ် ကျွန်တော် လက်ခဲ့လိုက်ရတယ်”

ခါးသည်နှာကျင်သော သူအသံသည် ကျွန်မရင်ထဲသို့ မြား တစ်ဝင်းလို့ ရူးရှုစွာ ထိုးဖောက် ဝင်ရောက်သွားသည်။ သူ့စကားသံကို စံကားရွက်တို့၏ ရူးရှုကျယ်လောင်သော ပွတ်တိုက်သံကာ အားဖြည့်ပေး လိုက်ပါသည်။

“ခင်ဗျားသိလား၊ ဟောဒီ မျက်စိတာဆုံး ကြည့်လေရာရာမှာ မြင်နေရတဲ့ ခံကားပင်တွေကို ဘယ်သူ့လိုက်ခဲ့လဲ သိလား”

သူက စိတ်လိုက်ဟန်ပါ လက်ထွေယ်လျက် ကျွန်မကို မေး၏

ချွန်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၅၅

ကျွန်မသိပါသည်။ ကျွန်မသိနောက်း ဝန်မခံသင့်တာကို လည်း ကျွန်မ သိပါသည်။

“ခင်ဗျားပြောတဲ့ ဥယျာဉ်မျှူးပူး ပေမေခဲ့ နောက်ယောက်၍ သူက ဖေဖေ ယရိတုနဲ့ ဘိုးဘိုးတို့ကို ဝတ်ကြေးဝတ်ငယ်ပြုရှိနိုင်း မြှတ်ကို ပြန်ရောက်လာတာတဲ့။ အိမ်ကနေ ထွက်သွားခဲ့ပြီးသားလို့ ပေမေက ပြောတယ်”

နောက်ယောက်၍ဟောသာ စကားလုံးကို ပြီးမေ၏ အထူးဖွဲ့ ထဲတွင် ကျွန်မ ရရှိရတော့မှာ သေချာသွားပြီလား၊ ကျွန်မ မရရှိချင်ပါ။ သူတို့နှစ်ယောက် သန့်သန့်စင်စင် ချစ်မြှတ်နိုးသွားကြလလသတည်းဟု သာ ကျွန်မ ရရှိချင်ပါသည်။

ကျွန်မ ပေးခွန်းတစ်ခု ဖော်စိုး စဉ်းစားလိုက်တုန်းမှာ အဝေးသိမှ ခေါ်သံသံသံ ကြားလိုက်ရ၏။ ပထမထော့ စကားလုံး မသဲကွဲ့။ တဖြည့်ဖြည့်းနှစ်းနှစ်း နီးလာသောအခါကျမှ သဲသဲကွဲ့ကွဲ့ ကြားလိုက်ရသည်။

“ဟောင်သိဟ...”

ဒေါ်တင့်အသံ။

သူ လှုပ်လှုပ်ရှားရှားဖြစ်ကာ နောက်သို့လှည့်ကြည့်၏။

ဝေးလွန်းလှုသဖြင့် ဒေါ်တင်သည် အနီးသို့ ဝော်တော်နှင့် ရောက်ပလား၊ အသံကိုသာ ကြားနေရသည်။

“ဟောင်သိဟရဲ မင်းသူငယ်ချင်း ဟောင်ဝင်းရောက်နေတယ်”

“လာပြီ ဒေါ်ကြေး”

သူ ကျွန်မအား တစ်ချက် ခွင့်တောင်သလို ကြည့်သည်။

“ကျွန်တော် စောသွားလိုက်လို့မယ်၊ မမောဇ် လိုက်ခဲ့ပလား နေခဲ့ပြီးမလား”

ကျွန်ုပ် စကားပင်တွေကြားမှာ တစ်ယောက်တည်းမကျိန်ခဲ့သည့်။ ကျွန်ုပ်မသိသည်။ သူနှင့်အတူ လိုက်သွားမှဖြစ်မည်။ သို့သော်...

“ကျွန်ုပ် နေခဲ့ပြီးမယ် ဆရာ”

ထွေတိခန့် ထွက်သွားသော စကားသံကို ကျွန်ုပ် ပြောလိုက်ပါသည် စကားဟု မယ့်ကြည်ခဲ့၏။

“ကောင်းပြီလေ၊ ထမင်းစားနှိမ်မှာ ပြန်တွေ့တာပေါ့”

ကိုသို့ဟသည် ကျွန်ုပ်ဘား ခိတ်ချလက်ချ ထားရစ်ခဲ့၏။

သူထွက်ခွာသွားရာသို့ လှမ်းမျှော်ကြည်ရင်း ကျွန်ုပ် လိုက်သွား လျှင် အနီးနီးမီးသေးတယ်ဟု အားကိုးတော်း ခြေလှမ်းပြင်စီသေးတာ အမှန်ပါပဲ၊ သို့သော် ကျွန်ုပ်၏ ခြေလှမ်းတို့ကို တစ်ခုတစ်ရာက ထိန်းချုပ် ပို့ယူ ထားသလိုပဲ။ တစ်ဖဝါးမှ မလှမ်းမိ။

ကျွန်ုပ်သည် စကားပင်ခြေရင်းမှာ တွေ့ဝေစွာရပ်လျှက် အားထော် ရိတ်ဖြူးမျှတ်ခွာချထားမိသည်။ ကျွန်ုပ် ရပ်နေတာ အကြာကြေးပါ။ အပင်တို့၏ အကိုင်းအချက်အချင်းချင်း ပွတ်တိုက်သံတွေ၊ ငါ်ကလေး တွေ စံကားသီးတွေကို လုယ်ကော်မြည်သံတွေ၊ အဝေးဆီက ဘုရားဝေတိမှ ခေါင်းလောင်းထိုးသံတွေ၊ ခိုလှမ်းလှမ်း မြစ်ပြင်ဆီက ရရှိုးသံတွေ၊ အသံတစ်ခုက ကျွန်ုပ်ထံသို့ ရောက်လာလိုက် ပြန် သွားလိုက်၊ နောက်အသံ တစ်ခုက ရောက်လာလိုက် ပြန်သွားလိုက်။ ဘယ်နှစ်နှစ်ကြားခြုံပြီလဲ၊ ဘယ်နှစ်နှစ်ကြားခဲ့ပြီလဲ မသိ။

ကျွန်ုပ် ငုံကြည်နေရာ မြင်ကွင်းတွင် ဖြက်ခင်းစိမိစိမိးပေါ်မှာ အပြောရောင် ခေါင်းလောင်းပန်းတွေ ပြန်ကြနေ၏။ နေရောင်ရ သောအပိုင်းမှာ ပန်းတွေက ခရားရောင်သန်းနေပြီး အပိုင်းကျွော့ အပိုင်းမှာ ပန်းတွေက အပြောရောင် ပို့ရင့်မောင်နေသည်။

သည်အတိုင်း တစ်နေရာတည်းမှာ ရပ်နေလို့ တွေ့နိုင်ပါမလား၊ ပို့ဟိုသည်သည် လျောက်သွားငေးမောမှ တွေ့မှာပေါ့။

အို... ကျွန်ုပ်ဘာဘကို ရှာမှာလဲ။

ကျွန်ုပ် မျက်နှာ စွဲးပူလာ၏။

ဟင့်အင်း၊ သူ ကျွန်ုပ်မကို လိုက်ရှာသင့်တယ်မဟုတ်ဘူးလား၊

မဟုတ်သေးဘူး၊ ကျွန်ုပ် သည်အချိန် ဘယ်တုန်းကာမှ စကားပင် တွေ့ဆို ဆင်းမလာဖူးဘူးစုံတော့ ကျွန်ုပ် ရောက်နေမှန်း သူသိနိုင်မည် မထင်။ ကျွန်ုပ်ကသာ လိုက်ရှာရမှာ မဟုတ်လား။

ဒါပေမယ့် ဘယ်လိုရှာမလဲ။ သည်လောက် များပြားလှတဲ့ သစ်ပင်ကြီးတွေ၊ တစ်ခုနှင့်တစ်ခု ဆင်တွေနေတဲ့ လုံးပတ်တွေနဲ့မြင့်မတ် ကြီးမားလှတဲ့ ပင်စည်ကြီးတွေ၊ ကျွန်ုပ် ဘယ်လိုလုပ်ပြီး ရှာနိုင်ပါမလဲ။

ကျွန်ုပ် အရပ်ရှစ်မျက်နှာကို ပတ်ပတ်လည်ဗော်ကြည်ရင်း မျက်ဝန်းတွေ ဝေဝါးလာ၏။ လောက်ကြီးတစ်ခုလုံးမှာ ကျွန်ုပ် တစ်ယောက်တည်းပဲ ကျွန်ုပ်တော့သလို အားငယ်မူမျိုးဖြင့် သူကို လိုက်ရှာကြည်ရန် ခြေလှမ်းပြင်လိုက်မိသည်။

“ပြန်တော့မလား မေ”

ကျွန်ုပ် နောက်ဘက်တစ်နေရာရာမှ တိုးတိတ်သော အသံ တစ်ခု။

ကျွန်ုပ် အသက်ရှုံးမှားသွား၏။

မေ...၊ မေ...တဲ့။

ကျွန်ုပ် ထိတ်ခန့် တစ်ကိုယ်လုံး တုန်ယင်သွားပါသည်။ ဖြည့်ညျဉ်းစွာပဲ လှည့်ကြည့်မိသည်။

“ကို ခွဲနဲ့ သာ”

ကျွန်မ နှုတ်ခမ်းတို့ လူပ်သည်ဆိုရုံလေး လူပ်သွားခဲ့သည်။ စောဆောကဗု ကိုသို့ဟ ရပ်နေခဲ့သည် စံကားပင်၏ရှေ့မှာ သူရုပ် နေပါသည်။ နွေးထွေးသည့် ဆွဲငြင်မှုကို ခံစားလိုက်ရသည်။ ထို့ခွဲငြင်မှု ကြောင့်ပင် သူရှုရာသို့ တစ်လုမ်းချင်း တိုးကပ် သွားဖို့သည်။

‘ညုတ်နီးက မင်းကိုယ်ကို ပျော်နေခဲ့သလား’ ဆိုတဲ့ မေးခွန်းကို မမေးပါနဲ့နေ၍။ ကျွန်မ အနေရခါက်မှာမို့ပါ။

ဘိုပ်မကိုယောင်သူတစ်ဦးလိုပင် ကျွန်မသည် သူ့ရင်ခွင့်ငွေ့ နွေးနွေးကို ခံစားမို့သည်အထိ သူ့အနီးသို့ တိုးကပ် သွားနေဖို့ဆုံး။

ကျွန်မကို ခြေလျို့တုန့်ရပ်သွားအောင် တစ်ယောက်ယောက်က ထိန်းပေးခဲ့လျှင် ကောင်းမွှာဟု တမ်းတ အားကိုးရင်းကာပင် သူနှင့် ထိကပ်ပိုသွားသည်။

“မေ...”

တိုးတိတ်သော သူ့ညည်းညှုသံသွေ့သွေ့နှင့်အတူ နွေးပူသော စွဲကိုမှာကိုစောင့်ငွေ့ငွေ့က ကျွန်မ၏လည်းတိုင်ကို ထိခတ်လာတော့မှ ကိုယ့်အဖြစ်ကိုယ် သတိရာသွားသည်။

ရုတ်တရက် လန့်ဖျုပ်ကာ မသေမကွဲ ညည်းညှုရင်း ကျွန်မ နောက်ဆုတ်လိုက်ပို့ပါသည်။

စာဆဓိသတ် တုန်မိနေသော ရင်ကို လက်ဖနောင့်ဖြင့် ခုပ္ပါဒ် တွန်းထားရင်း ကျွန်မ အသက်ကိုဝေအောင် ရှုရှိက်ရလေသည်။

“ထိုင်မလား”

သူက တိုးတိုးလေးမေးဇား၊ ကျွန်မ ခေါင်းသို့တ်လိုက်၏။ ထို့နောက် ကျွန်မသည် အပင်ခြေရှင်းစွဲငွေ့ ဉာဏ်ခွေး၊ ထို့ကြောင် သွားသည်။ သူက ကျွန်မ အနီးတွင် ကပ်ထိုင်လိုက်၏။ သူ့ကိုယ်ငွေ့၏

ချုပ်သူလား စကားတစ်ဦးပွင့်ခဲ့တယ်

၁၅၃

နွေးထွေးမှုကို ကျွန်မ ခံစားနေရသည်။

“ဒီအပင်ကို ယူလန်ခံကားဖြူလို့ ခေါ်တယ်မေရဲ့ ရက္ခေါ်အမည်ကတော့ Magnolia heptapeta ဒါမှုမဟုတ် Magnolia denudata ဒါမှုမဟုတ် Magnolia conspicua အမျိုးမျိုးခေါ်ကြတယ်၊ နွေးကြိုမှာ ပွင့်တဲ့ပန်းဖို့ အခုသုက အသီးသီးနေပြီ၊ ဒါပေမယ့် မြဲလက်ထပ်တဲ့နေ့တို့ကတော့ လက်ထပ်ပွဲနဲ့ စေးလဲတဲ့ ဟောဒီနေရာမှာ သူ ပွင့်နေခဲ့ပါတယ်။ မြဲက ဖေဖော်ပါရှိမှာ လက်ထပ်ခဲ့တာအလေ...”

“လက်ထပ်ပွဲကို မန္တာလေးက မြို့တော်ခန်းများ ကျော်ပတယ်။ သတိုသားက နိုင်ခံခြားသော်ဘုမ္မတော်စုရုပ်ရုပ် အလုပ်လုပ်တဲ့ ကြယ်ဝတဲ့ လူတစ်ယောက်ပဲ။ လက်ထပ်ပြီးရင်နေပို့ သိမ်က နှစ်းရှေ့မှာ မြှေအကျယ်ကြိုးနဲ့ အဆင်သင့်ပါပဲ၊ လက်ထပ်ပွဲမှာ လက်ပွဲထွေး အမျိုးမျိုး အပုံလိုက်ပဲ။ နှစ်ဘက်ဆွေဖိုး၊ မိတ်သုတေသနတွေက သူ့ထက်ငါး အကောင်းဆုံး၊ အဆင်သစ်ဆုံး လက်ပွဲထွေ့နဲ့ ရှုတ်ပြုကြတယ်”

သူ့မျက်နှာကိုမေ့ကြည့်ပါတော့ သူ ဆွေးဆွေးမြည်မြည် ပြေးနေတာ တွေ့ရသည်။

“ဒါပေမယ့် အထူးဆုံး လက်ပွဲတစ်ခုကတော့ ပက်ကင် ဖောက်တဲ့အထူးမှာ ပါမသွားခဲ့ဘူး၊ အဲဒီလက်ပွဲ၊ ရလိုက်တယ်လို့လည်း သတိုသားနဲ့ သတိုသားနဲ့ တော်တော်နဲ့ ပသိလိုက်ပါဘူး၊ တစ်လ လောက်ကြာတဲ့အထိ ဆိုပါတော့？”

ပုံပြောကျော်များကျော်သူတစ်ဦးပေမာ သူသည် ကျွန်မ စိတ်ဝင်စား သောနေရာတွင် ခဏာရပ်ထားတဲ့။ မြှေက်ခင်းပြင်မှ ခေါင်းလောင်းပြာ ပန့်ကောင်လေးကို လက်ဖြင့်ဆွဲနိုတုရှုံးလိုက်သည်။ ထို့နောက် ထိုပန်းကောလေးကို မဇွဲးပုန်း၊ သိပါလျှက်နှင့် အသာန်းလိုက်လေသည်။

ထိုနာက် တိတ်ဆိတ်စွာ မျှော်လင့်နေသော ကျွန်ုပ်ကို ရှုံးစိုက်
ကြည့်ပြီး သူ့ပုံပြင်ကို ဆက်သည်။

“ပထားဆုံး စေတွေသူက မြပဲ၊ မြက အိပ်ခေါင်းရင်းမှာ အဝေါ
လှန်းဖို့ ကြိုးတန်း လုပ်ရင်းနဲ့ တစ်ပေလောက်ရှိတဲ့ အပင်ပေါက်
လေးတစ်ခုကို တွေ့ခဲ့တယ်။ နေရာင်ကို တော်တော်ကြိုက်တဲ့
အပင်လေးဟာ နေရာင်ရှိရာကို တိုးထွက်ဖို့ အကိုင်းတွေ့ကို ဆန့်တန်း
လိုပေါ့။ ရောက်လည်း သိပ်ကြိုက်ပေမယ့် ရေအတွက်တော့ အယ်ဟာ
အားစိုက်ထုတ်စရာ မလိုဘူး၊ ယောက်ရားရေချိုးတဲ့ ရေတိုင်ကိုနဲ့ သိပ်
မဝေးဘူးဆိုတော့ ရေက တစိမ့်စိမ့် ရနေတာကိုဗ္ဗာ၊ မြေဟာ အပင်လေးကို
သတိထားလိုက်ပိုတယ်ဆိုရင်ပဲ ဒါဟာ ခံကားမျိုးနှင့်ယူတစ်ပင်လို့ သိ
လိုက်သတဲ့”

သူ့စကားအဆုံးတွင် ကျွန်ုပ် ရင်ခန့်သွား၏။ သူ ဘာဆက်ပြော
တော့မည်ဆိုတာ ကျွန်ုပ် ရိပ်မိလိုက်သောကြောင့် ဖြစ်ပါသည်။

“ခံကားပိုလေးကြည့်ရတာ တော်တော်ကို ခွဲနားရှိနေတယ်။
မြေညာနဲ့ မြေဆီလွှာလည်းအပြည့်အဝ ရထားတဲ့ပဲ့၊ ရေသောက်မြှင့်
ကလည်း တော်တော်နှင့်မာနေပြီ၊ မြက အပင်ပေါင်းများစွာကို စာ
တွေ့ရော လက်တွေ့ရော သိထားပြီးသားမို့ ချက်ချင်းသိလိုက်တယ်။
ဒီအပင်လေးဟာ အဇလ္ဇကျ ပေါက်နေတာလည်းမဟုတ်ဘူး၊ အဇော်
ဖျော်စိုက်ထားတာလည်း မဟုတ်ဘူး၊ ဒါဟာ ကိုင်းကျးပြီး ဆက်ထားတာ
ပဲ”

သူ ကျွန်ုပ်ကို ငဲ့ကြည့်၏။

“ခံကားပိုတစ်ပင်ကို ကိုင်းကေနေ အပင်ကူးတော့မယ် ဆိုရင်
လေးပါးလေလောက် ကြိုတစ်ပြီးပြင်ဆင်ရတာဘာ၊ ပထားဆုံး ကိုင်းရင်းကေနေ

ချုပ်သူထား ဝကားတစ်ပွင့် ပွင့်ခဲ့တယ်

၁၆၁

အခေါက်တစ်စလောက် ခွာထားရတယ်။ နောက်ပြီး အမြစ်အားအတွက်
လိုအပ်ပယ့် ဟော်မှန်းအမှန့်တွေနဲ့ အဲဒီဒဏ်ရာကိုဖြူးပေး ပြီးတော့
အဲဒီအကိုင်းကို မြေဆီလွှာနဲ့ ပြေကြီးနဲ့ နစ်ဝင်အောင် ပုံးပေးထား၊
ရေမှန်မှန်လောင်း၊ လေးပါးလ ကြာလာမှ အမြစ်တွေတွေက်လာတယ်။
အမြစ်အား နိုင်မာပြီဆိုတော့မှ အပင်ပေါက်ဖြစ်နေတဲ့ အကိုင်းကို
မိုင်အပင်ကေနေ ဖြတ်ယူပြီး မြေမှာ၊ ပန်းအိုးမှာ ချိုက်ရတာဘာ၊ ဒီတော့
ဒါ တစ်ယောက်ယောက်က ရည်ရွယ်ချက်နဲ့ ကြိုတစ်ပြီး လုပ်ပေးထားတဲ့
လုပ်ရပ်ပဲ”

“ဥယျာဉ်မျှူးလား”

ကျွန်ုပ် သူ့ကို မေ့ကြည့်ကာ မေးမိသည်။ သူက ခေါင်းညိတ်
၏။

“တြော်ဘယ်သူ ရှိရည်းမလဲ”

မြက်ခင်းပေါ် ထောက်ထားသော ကျွန်ုပ်၏ လက်ဖို့ကို သူက
မြက်ပင်လေးတာပင်၏ မြက်ချက်ထိပ်ဖျားသေးသေးလေးဖြင့် ပထိတယ်
တိုကစားလေသည်။ ကျွန်ုပ် လက်ဖျော်လက်မောင်းတစ်လျောက်
မွေးညှင်းလေးတွေထောင်ကာ ကြက်သီးမွှုမှ ထားသည်။

ကျွန်ုပ်ပုံးကျိုးကာ ဘယ်လက်ဖြင့် အသာမွတ်သပ်ပစ်လိုက်ရ^၈
သည်။

“မြက အိမ်မှာ အလုပ်လုပ်တဲ့ ကောင်လေးကို ပေးကြည့်တာ
ပေါ့။ ဒီအပင် ဘယ်ကရသလဲဆိုတာဘာ၊ အဲဒီတော့မှ ကောင်လေးက
ပြောပြုတယ်။ မင်္ဂလာဆောင်တဲ့နေ့တိုင်းက လုပ်တစ်ယောက်လာပြီး
ရိုက်သွားတာတဲ့၊ အဲဒီလွှာက သတ္တိသုံး သတ္တိသုံးကို အုံသြာသွားစေမယ့်
မင်္ဂလာလက်ဖွဲ့ ပေးချင်လိုတဲ့။ သူ့ကို မှန်ပို့ပေးပြီး နှုတ်ပိုတ်သွားသတဲ့”

အဲဒါ ဥယျာဉ်ပူးပလို့ ဖြ သိလိုက်ပါတယ်။ သူဖြစ်စေချင်သလိုပဲ မြဟာ အံသေးရှုံးက တုန်လွှုံသွားရတာဘို့ အဲဒီညာက တစ်ညာလုံးတောင် အိပ်ဝါ မပေါ်ခဲ့ဘူး"

ဘုရားရေး၊ ဘယ်လိုလုပ်ပြီး အိပ်ပေါ်နိုင်ပါမလဲ။ ခြေရာ ဖြေရာကိုပြီး ပြောတုန်ကာ ပြောခဲ့ပြီးတော့ မြေခဲ့ထိတွေ အနည်တိုင်ပြီ ဆိုတော့မှ ပြန်ပြီး နောက်ကျိုးအောင် နောက်ရရှိခဲ့တဲ့လူ။

"သူဘာလို့ အဲဒီလုပ်ရပ်ကို လုပ်ခဲ့တာလဲ၊ ဘာလို့လဲ"

ကျွန်မ နားမလည်နိုင်စွာ ဖော်သည်။

သူက ပန့်သက်တစ်ချက်ကို လေးပင်စွာ ရှိက်လေသည်။

"ဟုတ်တယ်၊ ဘာလိုလုပ်ခဲ့တာလဲ။ ဘာလို့ လုပ်ခဲ့မိမ့်း မသိပေါ်ယုံ သူ့ကိုယ်သူ သိလိုက်တာတစ်ခုက သူဟာ ဘဝမှာ အကြီးကျော်ဆုံးစေသာ အမှားကို ကျိုးလွန်လိုက်မိပြီ ဆိုတာပဲ။

"မေ့မိုင်လိုပ့်မယ်ထင်လို့ မေ့မို့ကြီးစားခဲ့တဲ့ ချို့သူနှစ်ယောက် ဟာ တကယ်တစ်း ဖမ်းနှစ်သူးဆုံးတာ သိလာရတဲ့ အချိန်မှာ သူတို့ခဲ့ ရွှေလန်စီတိတွေက သူတို့ကိုယ်တိုင်ကိုသာ မကာဘဲ သူတို့ဘားက လူတွေကိုပါ ကူးဝက်နာကျုံစေပြီဆိုတာကို နောက်ကျုံမှ သိလိုက်ရ တော့တယ်။ အသက်ငယ်ငယ်လေးနဲ့ အပွင့်ပွင့်တတ်တဲ့ ယူလန် စံကားဖြူဟာ မြေရဲ့ မင်္ဂလာသက်တစ်း ငါးနှစ်အကြာမှာ နှုန်းရောင် ဖွေးနေတဲ့ ပွင့်ချုပ်ကိုမူစီပါတဲ့ ပန်းပွင့်တွေကို ပွင့်ပေးလိုက်တယ်"

ကျွန်မ အပင်ကိုနောက်တစ်ကြိမ် ဖော်ကြည့်မိပြန်တဲ့။

"မွေးလားဟင်"

"သိပ်ဓမ္မးတာပဲ့ မေး သူ့အနဲ့က မရှုံရဘူး၊ သင်းထံတယ်။ ပုံလောင်ဘူး၊ အေးချမ်းတယ်။ ဟိုးရေးရေးတုန်းက တရာတ်ပြည်မှာ

ချို့သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

ဘုန်းကြီးကော်ငွေမှာ နိုင်တာပဲ ဖော့၊ အရိပ်ကလည်း အေးချမ်း၊ အပွင့်ကလည်း အေးချမ်း၊ ရန်ကလည်း အေးချမ်းတယ်လဲ။ သူက အပွင့်ပွင့်တဲ့အပါ အကိုင်းကော့ အထက်တည့်တည့် မတ်မတ်စွင့်စွင့် ပွင့်လေ့ရှိတယ်၊ အရွက်တွေအကျိန်ကြော်ပြီးတဲ့ အချိန်မှာ ပင်လုံးကျွတ်ပွင့်တယ်။ တရာ့ဗုံးစံကားဖြူးတွေလို့ အောက်ကိုင့်ကြိုးပြီး မပွင့်ဘူး"

ကျွန်းပတ္တိနှစ်ယောက် တိတ်ဆိတ်ပြုပို့သက်သွားကြပ်နေသည်။ လေသည် တမြည်းမြည်းပူဇ္ဈားလာသည်။ ပန်းရန်းတို့သည် ကျွန်းပတ္တိနှစ်ယောက်ဆိုသို့ အရိပ်ကိုးမျက်နှာမှ ပိုင်းရုံလာကြလေသည်။

ကျွန်းပရင်ထဲမှာ ပဟော်ဗို့တစ်ခု ရှိနေခဲ့သည်မှာ ကြော်ပြီး၊ ပထမတော့ ထိုပဟော်ဗို့သည် ပင်းညိုစိုင်ကြော်ဗို့သာ ရရှိခြင်းဖြစ်သည်။ ယခုတော့ ဥယျာဉ်ပူးကြောင့် ပို၍ အပြောင်းသော ဘန္ဒအထားသို့ ရောက်လာခဲ့ပြီ။

"မင်း ဘာတွေ တွေးနေတာလဲ"

သူက ကျွန်းပအား ရှုံးရုံးပိုက်နိုက် ငေးဟောရှင်း ဖော်သည်။ ကျွန်းပ တစ်ချက်ရ ယ်လိုက်မိ၏။

"အော် ဟိုဟာပါ၊ ယောက်ဗျားတွေအကြောင်း တွေးနေတာ"

"အော့..."

"ယောက်ဗျားတွေဟာ ပိုန်းပတွေဆိုက ဘာကိုလိုချင်တာလဲ၊ သူတို့ဘဝအတွက်ရော ဘာကိုလိုချင်တာလဲ"

သူက သူ့လက်ထဲမှ ပြက်ပင်လေးကို ပါးဝပ်ပြင့် ကိုက်လိုက်ရင်း စဉ်းစားဟန် ပြုသည်။ ထိုနောက် သူဖြူးသည်။ ကျွန်းပ ရင်ခုန် သွားဖော်သည် အပြုံးမျိုး။

"တြော်ဗျားတွေတော့ ကိုယ်မသိဘူး၊ ကိုယ်ကတော့

မိန့်မတွေဆီက လိုချင်တာ တစ်ခုတည်ပဲ၊ အဲဒါက မိန့်မသားအဖြစ်ပဲ၊ သူတို့ဆီက နှုံးညွတ်ပျောင်းမှု၊ ဘားနှုံးမှု ဒါတွေပဲ လိုချင်တယ်၊ သူတို့ကို ကိုယ်က ပန်ကလေးတွေလိုပဲ သဘောထားတယ်။ အမိုင်ရိပ် တက္ကည်က္ကည်နဲ့ ပြုစုယူယပေးနေရတာက အရသာပဲ”

ကျွန်မ ခင်ဟာပြီးပြီး သူထံမှ မျက်နှာလွှဲလိုက်သည်။

“ဘဝအတွက်ရော့”

“ဘဝအတွက်လည်း သိပ်ကြီးကြီးမားမား မမျှော်လင့်ပါဘူး၊ ကိုယ်အသက်ရှုပ်နေတဲ့ ကမ္မာမြေကြီးအတွက် မသေခင်မှာ တစ်နည်းနည်းနဲ့ အသုံးတည်တဲ့သူ၊ အသုံးဝင်တဲ့သူ ဖြစ်နေရင်တော်ပြီ”

ဘဝဆီကရေး လိုချင်တာတွေလည်း များလွှန်းလွှဲပြီး သူများကို ပေးချင်တာတွေလည်း များလွှန်းလွှဲသော မင်္ဂလာလိုဝင်အတွက် ကျွန်မက ကရာဏာသက်စရာ မိန့်ကလေးတစ်ယောက်အဖြစ်ထက်ပိုမို ခဲယဉ်းလေမလား မသိ။ ကိုခွဲနိုင်သာလို လူမျိုးအတွက်တော့ ကျွန်မ အမြတ်မြတ်စွဲ နေလိမ့်မည်ထင်ပါသည်။

* * *

*Who is that girl I see staring straight back at me?
When will my reflection show who I am inside?*

ခရွေဝါနာ အာဂါလာရာ၏ Reflection သိချင်းက ခိုးတိုးတိုး
တံခါးခေါက်သံတစ်ခုက ခုံကျယ်ကျယ်။

“Yes”ကျွန်မ အော်လိုက်၏။

တံခါးပွင့်သွားသည်။ မမသော်...၊ ကျွန်မ မေးလှို့၍ ဘာလဲ
ဟု မေးလိုက်သည်။

“ငည်သည်”

မမသော်က ပြီးစွဲစွဲ ပြောလေသည်။

“ဘယ်သူလဲဟင်”

“ဦးချော်မောင်လေး”